

အက်ဥပဒေ  
အသံလိုင်းစီစဉ်ခြင်းနှင့် ရေဒီယိုအသံလိုင်း ရုပ်မြင်သံကြားနှင့်  
ဆက်သွယ်ရေးဆိုင်ရာလုပ်ငန်းများ ကြီးကြပ်ရေးကော်မတီအဖွဲ့ချုပ်  
၂၀၁၀ ခုနှစ်

ဖူမိဖူန်အလွန်းယလိတ် ပေါ.လော.

၁၇ ဒီဇင်ဘာ ၂၀၁၀ တွင်ပေးထားပြီး

လက်ရှိအစိုးရ၏ ၆၅ နှစ်မြောက်ဖြစ်သည်။

ဖလှူပေါလမင်ထွမ်မဟာဖူမိဖူန်အလွန်းယလိတ်ဘုရင်မင်းမြတ်သည် အောက်ပါကဲ့သို့  
ကြေညာထားသည်။

အသံလိုင်းစီစဉ်ခြင်းနှင့် ရေဒီယိုအသံလိုင်း ရုပ်မြင်သံကြားနှင့်  
ဆက်သွယ်ရေးဆိုင်ရာလုပ်ငန်းများ ကြီးကြပ်ရေး ကော်မတီအဖွဲ့ချုပ်၏ ဥပဒေများသည်  
ပြုပြင်ပြောင်းလဲသင့်သော အကြောင်းဖြစ်သည်။

ဤအက်ဥပဒေသည် လူပုဂ္ဂိုလ်၏လွတ်လပ်ရေးနှင့်အခွင့်အရေးတစ်ချို့ကို  
ကန့်သတ်ထားသော ဥပဒေအချို့ပါဝင်သည်။ ထိုင်းနိုင်ငံ၏ဖွဲ့စည်းပုံအခြေခံအက်ဥပဒေ ပုဒ်မ ၂၉  
အပါအဝင် ပုဒ်မ ၃၅ ပုဒ်မ ၃၆ ပုဒ်မ ၄၁ ပုဒ်မ ၄၃ ပုဒ်မ ၄၅ ပုဒ်မ ၄၆ ပုဒ်မ ၄၇ ပုဒ်မ ၆၁ နှင့် ပုဒ်မ  
၆၄ တွင် သတ်မှတ်ထားသောဥပဒေအတိုင်း အာဏာရှိသူမှ ပြုလုပ်နိုင်ကြောင်း  
သတ်မှတ်ထားသည်။

ထို့ကြောင့်ဘုရင်မင်းမြတ်မှ သနားတော်မူပြီး အက်ဥပဒေအသစ်ကို ပါလီမန်လွှတ်တော်၏  
ညွှန်ကြားချက်နှင့် သဘောတူချက်များရယူပြီး အောက်ပါအတိုင်းဖြစ်သည်။

ပုဒ်မ ၁ ဤအက်ဥပဒေသည် ` ၂၀၁၀ ခုနှစ် အသံလိုင်းစီစဉ်ခြင်းနှင့်  
ရေဒီယိုအသံလိုင်း ရုပ်မြင်သံကြားနှင့် ဆက်သွယ်ရေးဆိုင်ရာလုပ်ငန်းများ  
ကြီးကြပ်ရေးကော်မတီအဖွဲ့ချုပ် အက်ဥပဒေ ` ဟုခေါ်ဆိုသည်။

ပုဒ်မ ၂ ဤအက်ဥပဒေကို အစိုးရပြန်တမ်းတွင်ကြေညာပြီးနောက်ပိုင်းမှစ၍  
နောက်တစ်နေ့တွင် စတင်အသုံးပြုရမည်။

ပုဒ်မ ၃ ၂၀၀၀ ခုနှစ် အသံလိုင်းစီစဉ်ခြင်းနှင့် ရေဒီယိုအသံလိုင်း ရုပ်မြင်သံကြားနှင့်  
ဆက်သွယ်ရေးဆိုင်ရာလုပ်ငန်းများ ကြီးကြပ်ရေးကော်မတီအဖွဲ့ချုပ် အက်ဥပဒေကို ပယ်ဖျက်ရမည်။

ပုဒ်မ ၄ ဤအက်ဥပဒေထဲတွင်  
` အသံလိုင်း ` ဆိုလိုသည်မှာ ရေဒီယိုလိုင်း(သို့)ဟက်စိန်းလိုင်း ဟုခေါ်ပြီး မေကာဟိုက် ၃  
သန်းအောက်ရှိသော လျှပ်စစ်သံလိုက်လိုင်းဖြစ်ပြီး မည်သည့်အကူအညီကိရိယာမှမလိုအပ်ဘဲ  
ပလာနေရာတွင် ပျံ့နှံ့နိုင်သည်။

` ဆက်သွယ်ရေး ` ဆိုလိုသည်မှာ ပို့ခြင်း ဖြန့်ခြင်း (သို့) လိုင်း စာလုံး နံပါတ် ရုပ် အသံ  
အမှတ်အသားများ လက်ခံခြင်း (သို့) အဓိပ္ပါယ်ကိုနားလည်စေသော အခြားသောလက္ခဏာများကို  
အသံလိုင်းစနစ် ကြိုးစနစ် အလင်းစနစ် လျှပ်စစ်သံလိုက်စနစ် (သို့) အခြားစနစ်များဖြင့်  
နားလည်စေခြင်းဖြစ်သည်။

` ရေဒီယိုဆက်သွယ်ရေး ` ဆိုလိုသည်မှာ ပို့ခြင်း ဖြန့်ခြင်း (သို့) လိုင်း စာလုံး နံပါတ် ရုပ် အသံ  
အမှတ်အသားများ လက်ခံခြင်း (သို့) အဓိပ္ပါယ်ကိုနားလည်စေသော အခြားသောလက္ခဏာများကို  
အသံလိုင်းစနစ်ဖြင့် နားလည်စေခြင်းဖြစ်သည်။

‘ ရေဒီယိုအသံလွှင့်ခြင်း ’ ဆိုလိုသည်မှာ ပို့(သို့)အသံဖြန့်လိုက်သော ရေဒီယိုဆက်သွယ်ရေးကို အများသူမှတိုက်ရိုက်လက်ခံရရှိခြင်းဖြစ်သည်။

‘ ရေဒီယိုရုပ်မြင်သံကြား ’ ဆိုလိုသည်မှာ အရုပ်(သို့)အသံဖြန့်လိုက်သော ရေဒီယိုဆက်သွယ်ရေးကို အများသူမှတိုက်ရိုက်လက်ခံရရှိခြင်းဖြစ်သည်။

‘ အသံလွှင့်ခြင်းလုပ်ငန်း ’ ဆိုလိုသည်မှာ ရေဒီယိုအသံလွှင့်ခြင်းလုပ်ငန်းနှင့် အသံလွှင့်ခြင်းလုပ်ငန်းဖြစ်ပြီး သတင်းများ(သို့)အစီအစဉ်များကို အသံဖမ်းနိုင်သောစက်သို့ ပေးပို့ခြင်းဝန်ဆောင်မှု ဖြစ်ပြီး အသံလိုင်းစနစ် ကြိုးစနစ် အလင်းစနစ် လျှပ်စစ်သံလိုက်လိုင်းစနစ် (သို့) အခြားသောစနစ်တစ်မျိုးမျိုးဖြင့် (သို့) စနစ်အများကြီးပေါင်းခြင်းဖြင့် ပို့ခြင်းဖြစ်သည် (သို့) ကောဆောထောချော မှ အသံလွှင့်ခြင်းလုပ်ငန်းဟု သတ်မှတ်ထားသော အခြားသော နည်းလမ်းတူ လုပ်ငန်းများကို ဆိုလိုသည်။

‘ ရုပ်မြင်သံကြားလုပ်ငန်း ’ ဆိုလိုသည်မှာ ရေဒီယိုရုပ်မြင်သံကြားလုပ်ငန်းနှင့် ရုပ်မြင်သံကြားလုပ်ငန်းဖြစ်ပြီး သတင်းများ(သို့)အစီအစဉ်များကို ရုပ်နှင့်အသံဖမ်းနိုင်သောစက်သို့ ပေးပို့ခြင်းဝန်ဆောင်မှု ဖြစ်ပြီး အသံလိုင်းစနစ် ကြိုးစနစ် အလင်းစနစ် လျှပ်စစ်သံလိုက်လိုင်းစနစ် (သို့) အခြားသောစနစ်တစ်မျိုးမျိုးဖြင့် (သို့) စနစ်အများကြီး ပေါင်းခြင်းဖြင့် ပို့ခြင်းဖြစ်သည် (သို့) ကောဆောထောချော မှ ရုပ်မြင်သံကြားလုပ်ငန်းဟု သတ်မှတ်ထားသော အခြားသောနည်းလမ်းတူ လုပ်ငန်းများကို ဆိုလိုသည်။

‘ ရေဒီယိုဆက်သွယ်ရေးလုပ်ငန်း ’ ဆိုလိုသည်မှာ လိုင်း စာလုံး နံပါတ် ရုပ် သံ (သို့) အခြားအရာများစသည့် အမှတ်အသားများကို လက်ခံပေးပို့သည့် လုပ်ငန်းဖြစ်ပြီး အသံလိုင်းဖြင့် အဓိပ္ပါယ်ကို နားလည်စေခြင်းဖြစ်သည်။ ဆက်သွယ်ရေးလုပ်ငန်းတစ်ခု(သို့)တစ်ခု အထူးသဖြင့်(သို့) ဆက်သွယ်ရေးလုပ်ငန်း(သို့)အသံလွှင့်ခြင်းလုပ်ငန်း ဥပဒေနှင့်အညီ (သို့) အသံလွှင့်ခြင်းလုပ်ငန်း(သို့)ရုပ်မြင်သံကြားလုပ်ငန်း ဥပဒေနှင့်အညီ ပြုလုပ်သော ဆက်သွယ်ရေး လုပ်ငန်းမဟုတ်သည့် အထူးကိစ္စရပ်များဖြစ်သည်။

‘ ဆက်သွယ်ရေးလုပ်ငန်း ’ ဆိုလိုသည်မှာ ပို့ခြင်း ဖြန့်ခြင်း (သို့) လိုင်း စာလုံး နံပါတ် ရုပ် အသံ အမှတ်အသားများ လက်ခံခြင်း (သို့) အဓိပ္ပါယ်ကိုနားလည်စေသော အခြားသောလက္ခဏာများကို အသံလိုင်းစနစ် ကြိုးစနစ် အလင်းစနစ် လျှပ်စစ်သံလိုက်စနစ် (သို့) အခြားသောစနစ်တစ်မျိုးမျိုးဖြင့် (သို့) စနစ်အများကြီးပေါင်းခြင်းဖြင့် ပို့ပေးသော ဝန်ဆောင်မှု နှင့် ဂြိုဟ်တုစနစ်ပေးသောလုပ်ငန်းအပါအဝင် (သို့) ကောဆောထောချောမှ ဆက်သွယ်ရေး လုပ်ငန်းအဖြစ် သတ်မှတ်ထားသောလုပ်ငန်းများ ဖြစ်သည်။ သို့သော် အသံလွှင့်လုပ်ငန်း ရုပ်မြင်သံကြားလုပ်ငန်း နှင့် ရေဒီယိုဆက်သွယ်ရေးလုပ်ငန်းများ မပါဝင်ပါ။

‘ အသံလိုင်းသတ်မှတ်ဇယား ’ ဆိုလိုသည်မှာ အသံလွှင့်ရေဒီယို ရေဒီယိုရုပ်မြင်သံကြား ရေဒီယိုဆက်သွယ်ရေး ဖုန်းဆက်သွယ်ရေး တို့၏ အသံလိုင်းဖတ်ခြင်းသတ်မှတ်ခြင်း နှင့် ကောဆောထောချောမှ သတ်မှတ်ထားသော ကန့်သတ်ချက်အောက်တွင် အသုံးပြုခြင်းဖြစ်သည်။

‘ ရေဒီယိုလိုင်းအစီအစဉ် ’ ဆိုလိုသည်မှာ ကောဆောထောချောမှ သတ်မှတ်ထားသော ကန့်သတ်ချက်အောက်ရှိသော ရေဒီယိုအသံလွှင့်လုပ်ငန်း ရေဒီယိုရုပ်မြင်သံကြားလုပ်ငန်း ရေဒီယိုဆက်သွယ်ရေးလုပ်ငန်း နှင့် ဖုန်းဆက်သွယ်ရေးလုပ်ငန်း များအတွက် ရေဒီယိုအသံလိုင်းများကို သတ်မှတ်ပေးခြင်းဖြစ်သည်။

‘ အသံလိုင်းစီစဉ်ခြင်း ’ ဆိုလိုသည်မှာ ကောဆောထောချောမှ သတ်မှတ်ထားသော ကန့်သတ်ချက်အောက်ရှိသော ရေဒီယိုအသံလွှင့်ဌာန ရေဒီယိုရုပ်မြင်သံကြားဌာန (သို့) ရေဒီယိုဆက်သွယ်ရေးဌာန များအား ရေဒီယိုအသံလိုင်းအသုံးပြုခြင်း(သို့)အသံလိုင်းဇယားအတိုင်းသတ်မှတ်ထားသော

ရေဒီယိုအသံလိုင်း အသုံးပြုခြင်း (သို့) ရေဒီယိုလိုင်းအစီအစဉ်အသုံးပြုခြင်းများကို ခွင့်ပြုပေးခြင်းဖြစ်သည်။

‘ လူထုပတ်ဝန်းကျင် ’ ဆိုလိုသည်မှာ မြို့တွင်း(သို့)ကျေးရွာ နေရာဒေသတစ်ခုအတွင်းတွင်နေထိုင်သော လူထုအုပ်စု နှင့် နေရာဒေသအနီးတွင် နေထိုင်ကြသော စိတ်ဝင်စားချင်းတူညီသည့် (သို့) ဆက်ဆံနိုင်ကြသော လူထုအုပ်စုကို ဆိုလိုသည်။ လူမှုရေးနှင့်ယဉ်ကျေးမှု ဆက်စပ်မှုရှိပြီး ဥပဒေနှင့်ညီသောလုပ်ဆောင်မှုများ စုပေါင်းလုပ်ဆောင်၍ အစဉ်မပြတ်ပြုလုပ်လာပြီး အုပ်စုအစား ဆုံးဖြတ်ခြင်းနှင့်လိုအင်ဆန္ဒဖော်ပြနိုင်သော သူများဖြစ်သည်။

‘ ရန်ပုံငွေ ’ ဆိုလိုသည်မှာ အသံလွှင့်လုပ်ငန်း ရုပ်မြင်သံကြားလုပ်ငန်း နှင့် ဆက်သွယ်ရေးလုပ်ငန်းများက အများပြည်သူ အကျိုးအတွက် သုတေသနပြုလုပ်ရေးနှင့်တိုးတက်စေရေးအတွက် ရန်ပုံငွေဖြစ်သည်။

‘ ကော်မတီ ’ ဆိုလိုသည်မှာ နိုင်ငံတော်အသံလွှင့်လုပ်ငန်း ရုပ်မြင်သံကြားလုပ်ငန်း နှင့် ဆက်သွယ်ရေး လုပ်ငန်း ကော်မတီဖြစ်သည်။

‘ တာဝန်ရှိပုဂ္ဂိုလ်ထမ်း ’ ဆိုလိုသည်မှာ နိုင်ငံတော်အသံလွှင့်လုပ်ငန်း ရုပ်မြင်သံကြားလုပ်ငန်း နှင့် ဆက်သွယ်ရေးလုပ်ငန်းကော်မတီအဖွဲ့ မှ ဤအက်ဥပဒေအတိုင်းဆောင်ရွက်ရန် သတ်မှတ်ခံထားရသော ပုဂ္ဂိုလ်ဖြစ်သည်။

ပုဒ်မ ၅ နိုင်ငံတော်သမ္မတအား ဤအက်ဥပဒေအတိုင်း ဆောင်ရွက်ရမည်။

အုပ်စု ၁

နိုင်ငံတော်အသံလွှင့်လုပ်ငန်း ရုပ်မြင်သံကြားလုပ်ငန်း နှင့် ဆက်သွယ်ရေးလုပ်ငန်း ကော်မတီအဖွဲ့

အပိုင်း ၁

ကော်မတီ၏ အရည်အချင်းနှင့်တာဝန်များ ဖွဲ့စည်းပုံများ

ပုဒ်မ ၆ နိုင်ငံတော်အသံလွှင့်လုပ်ငန်း ရုပ်မြင်သံကြားလုပ်ငန်း နှင့် ဆက်သွယ်ရေးလုပ်ငန်း ကော်မတီအဖွဲ့ ရှိရမည်။ အတိုကောက်ဖြင့်

‘ ကောဆောထောချော ’ ဟုခေါ်ပြီး (၁၁)ယောက်ရှိ၍ အောက်ပါအတိုင်းဖြစ်သည်။

(၁) အတွေ့အကြုံ(သို့)အသိပညာရှိပြီး အသံလွှင့်လုပ်ငန်းပိုင်းတွင် ကျွမ်းကျင်သော(သို့) အတွေ့အကြုံရှိသောသူ တစ်ယောက်နှင့် ရုပ်မြင်သံကြားလုပ်ငန်းပိုင်းတွင် တစ်ယောက်

(၂) အတွေ့အကြုံ(သို့)အသိပညာရှိပြီး ဆက်သွယ်ရေးလုပ်ငန်းပိုင်းတွင် ကျွမ်းကျင်သော(သို့) အတွေ့အကြုံရှိသောသူ နှစ်ယောက်

(၃) အတွေ့အကြုံ(သို့)အသိပညာရှိပြီး အသံလွှင့်လုပ်ငန်း ရုပ်မြင်သံကြားလုပ်ငန်းနှင့် ဆက်သွယ်ရေးလုပ်ငန်း ကြည့်ရှုစောင့်ရှောက်ရေးတွင် အကျိုးဖြစ်စေသော ဥပဒေပိုင်းနှင့်ဘာဝဗေဒပိုင်းတွင် ကျွမ်းကျင်သော(သို့) အတွေ့အကြုံရှိသောသူ တစ်ပိုင်းစီတွင် နှစ်ယောက်စီ

(၄) အတွေ့အကြုံ(သို့)အသိပညာရှိပြီး အသံလွှင့်လုပ်ငန်း ရုပ်မြင်သံကြားလုပ်ငန်းနှင့် ဆက်သွယ်ရေးလုပ်ငန်း ကြည့်ရှုစောင့်ရှောက်ရေးတွင် အကျိုးဖြစ်စေသော သုံးစွဲသူကြည့်ရှုစောင့်ရှောက်ပိုင်း(သို့)ပြည်သူလူထုလွတ်လပ်ရေးနှင့် အခွင့်အရေးပိုင်းတွင် ကျွမ်းကျင်သော(သို့) အတွေ့အကြုံရှိသောသူ တစ်ယောက်နှင့် ဆက်သွယ်ရေးလုပ်ငန်းကြည့်ရှု စောင့်ရှောက်ပိုင်းတွင် တစ်ယောက်

(၅) အတွေ့အကြုံ(သို့)အသိပညာရှိပြီး အသံလွှင့်လုပ်ငန်း ရုပ်မြင်သံကြားလုပ်ငန်းနှင့် ဆက်သွယ်ရေးလုပ်ငန်း ကြည့်ရှုစောင့်ရှောက်ရေးတွင် အကျိုးဖြစ်စေသော ယဉ်ကျေးမှုလေ့လာရေး(သို့) လူမှုရေးဖွံ့ဖြိုးရေးပိုင်းတွင် ကျွမ်းကျင်သော(သို့) အတွေ့အကြုံရှိသောသူ တစ်ယောက်

ကောဆောထောချော အတွင်းဝန်အား ကောဆောထောချော အတွင်းရေးလက်ထောက်အဖြစ် ဖြစ်စေသည်။

ပုဒ်မ ၇ ကော်မတီသည် အောက်ပါအရည်အချင်းရှိရမည်နှင့် အောက်ပါတားမြစ်လက္ခဏာများ မရှိရပါ။

က. ယေဘုယျအရည်အချင်းများ

(၁) မွေးကတည်းက ထိုင်းလူမျိုးဖြစ်ရမည်။

(၂) အသက် ၃၅ နှစ်ပြည့်အထက်ဖြစ်ပြီး အသက် ၇၀ ထက်မကျော်ရ။

ခ. တားမြစ်လက္ခဏာများ

(၁) နိုင်ငံရေးတွင် ရာထူးရှိသူမဖြစ်ရ။

(၂) နိုင်ငံရေးပါတီတွင် ရာထူးရှိသူမဖြစ်ရ။

(၃) စိတ်မပြည့်သော(သို့)စိတ်မနှံ့သောလူပုဂ္ဂိုလ် မဖြစ်ရ။

(၄) မူးယစ်ဆေးဝါးသုံးစွဲသူ မဖြစ်ရ။

(၅) ဒေဝါလီခံသူ (သို့) လိမ်လည်ခြင်းကြောင့်ဒေဝါလီခံသူ မဖြစ်ရ။

(၆) ထောင်ကျရန်သတ်မှတ်ခံရပြီး တရားရုံးခေါ်စာကြောင့် အချုပ်ခံထားရသူ

မဖြစ်ရ။

(၇) ပေါ့ဆမှုကြောင့် အမှားပြုလုပ်ခြင်း၊ အတွေးမှားမှုကြောင့် ကျူးလွန်ခြင်း (သို့) ကဲ့ရဲ့ခြင်းကြောင့် စီရင်ခံရခြင်း များမှလွဲ၍ မည်သည့်အမှုကိစ္စကျူးလွန်၍ အဆုံးထိစီရင်ခံရသူ မဖြစ်ရ။

(၈) လိမ်လည်ခြင်းကြောင့် (သို့) ပြင်းထန်သောအမှားပြုလုပ်ခြင်းကြောင့် (သို့) အစိုးရ အသိုင်းအဝန်းတွင် လိမ်လည်ခြင်းနှင့်အမှားပြုလုပ်ခြင်းကြောင့် အစိုးရဌာန(သို့)ပုဂ္ဂလိကဌာနမှ ထုတ်ခံရသူ၊ ဖြုတ်ခံရသူ (သို့) အထွက်ခံရသူ မဖြစ်ရ။

(၉) မယုံသင်္ကာဖွယ်ရာချမ်းသာခြင်း(သို့)ပုံမှန်မဟုတ်ဘဲ လျင်မြန်စွာငွေကြေးများပြားစွာ ရှိခြင်းကြောင့် ပြည်တော်ငွေအဖြင့်သိမ်းရန် တရားစီရင်ဆုံးဖြတ်ခြင်းခံရသူ မဖြစ်ရ။

(၁၀) ဖွဲ့စည်းပုံအခြေခံဥပဒေတရားသူကြီး၊ ရွေးကောက်ပွဲကော်မတီ၊ နိုင်ငံတော်ဘဏ္ဍာရေး စစ်ဆေးသူ၊ နိုင်ငံတော်ကောလိပ်ရှင်း ကာကွယ်ရေးနှင့်တိုက်ခိုက်ရေးအဖွဲ့ ကော်မတီ၊ နိုင်ငံတော်ဘဏ္ဍာရေး စစ်ဆေးသူကော်မတီ၊ (သို့)

နိုင်ငံတော်လူမှုအခွင့်အရေးကော်မတီ များမဖြစ်ရ။

(၁၁) အထက်လွှတ်တော်၏ ရာထူးမှဖြုတ်ချခြင်းခံထားဖူးသူ မဖြစ်ရ။

(၁၂) ပုဒ်မ ၁၀ အရနာမည်ကမ်းလှမ်းခံရခြင်း (သို့) ပုဒ်မ ၁၅ အရ ရွေးချယ်ခံရခြင်းမတိုင်မီ တစ်နှစ်အတွင်းတွင် အသံလွှင့်လုပ်ငန်း ရုပ်မြင်သံကြားလုပ်ငန်းနှင့် ဆက်သွယ်ရေးလုပ်ငန်းများတွင် မန်နေဂျာ၊ စီးပွားရှင်၊ တိုင်ပင်သူ၊ ဝန်ထမ်း၊ ကုမ္ပဏီ(သို့)ပုဂ္ဂလိကကုမ္ပဏီတွင် အစုရှယ်ယာရှိသူ မဖြစ်သူ(သို့)ဖြစ်ဖူးသူ ဖြစ်ရမည်။

(၁၃) နိုင်ငံရေးပိုင်းတွင် လှုပ်ရှားမှုပိတ်ပင်ခြင်းခံနေရသူ မဖြစ်ရ။

ပုဒ်မ ၈ ကော်မတီသည်

- (၁) ရာထူးရှိသော(သို့)လစာရှိသော အစိုးရဝန်ထမ်းမဖြစ်ရ။
- (၂) အစိုးရဌာန၏ ဝန်ထမ်း(သို့)အလုပ်သမားမဖြစ်ရန်နှင့် အစိုးရဌာန၏ ကော်မတီ (သို့)အတိုင်ပင်ခံပုဂ္ဂိုလ် မဖြစ်ရပါ။
- (၃) ကော်မတီရာထူးနှင့် တိုက်ရိုက်(သို့)သွယ်ပိုက်ဖြစ်သော အကျိုးအမြတ်ရရှိသည့် အလုပ်(သို့) အသက်မွေးမှု မပြုလုပ်ရ။

အပိုင်း ၂

အချင်းချင်းရွေးချယ်ခြင်းဖြင့်

ကော်မတီအဖြစ်သင့်တော်သောသူ နာမည်စာရင်းရရှိခြင်း

ပုဒ်မ ၉ အပိုင်း ၄ အတိုင်း ဒိုင်လူကြီးအဖြစ် သင့်တော်သောသူနာမည်ကမ်းလှမ်းရာတွင် အကျိုးပြုရန်အတွက် အောက်ပါလက္ခဏာများရှိသော အသင်းအဖွဲ့ သင်တန်းကျောင်း (သို့) အုပ်စုများမှ အထက်လွှတ်တော်လက်ထောက် ထံတွင် နာမည်စာရင်းပေးထားနိုင်သည်။

(၁) သက်တမ်း (၅) နှစ်ထက်မနည်း ပုဂ္ဂလိကအဖြစ်မှတ်ပုံတင်ထားသည့် အသံလွှင့်လုပ်ငန်း(သို့) ရုပ်မြင်သံကြား လုပ်ငန်း အသက်မွေးမှုအသင်းအဖွဲ့

(၂) သက်တမ်း (၅) နှစ်ထက်မနည်း ပုဂ္ဂလိကအဖြစ်မှတ်ပုံတင်ထားသည့် ဆက်သွယ်ရေးလုပ်ငန်း အသက်မွေးမှု အသင်းအဖွဲ့

(၃) သက်တမ်း (၅) နှစ်ထက်မနည်း ဒီဂရီ ဘွဲ့ကြိုအဆင့် သတင်းစာနှင့်ဂျာနယ်ဆက်သွယ်ရေးဆိုင်ရာမေဂျာ သင်ကြားပေးသော ပုဂ္ဂလိကသင်တန်းကျောင်း

(၄) သက်တမ်း (၅) နှစ်ထက်မနည်း ဒီဂရီ ဘွဲ့ကြိုအဆင့် ဆက်သွယ်ရေးဆိုင်ရာမေဂျာ သင်ကြားပေးသော ပုဂ္ဂလိကသင်တန်းကျောင်း

(၅) သက်တမ်း (၅) နှစ်ထက်မနည်း ဒီဂရီ ဘွဲ့ကြိုအဆင့် ဥပဒေသိပ္ပံဆိုင်ရာမေဂျာ သင်ကြားပေးသော ပုဂ္ဂလိကသင်တန်းကျောင်း

(၆) သက်တမ်း (၅) နှစ်ထက်မနည်း ဒီဂရီ ဘွဲ့ကြိုအဆင့် ဘောဂပေဒဆိုင်ရာမေဂျာ သင်ကြားပေးသော ပုဂ္ဂလိကသင်တန်းကျောင်း

(၇) အကျိုးအမြတ်အတွက်မဟုတ်ဘဲ သုံးစွဲသူကြည့်ရှုစောင့်ရှောက်ရန်(သို့)ပြည်သူလူထု၏လွတ်လပ်ရေးနှင့် အခွင့်အရေးထောက်ပံ့ရန် ရည်ရွယ်ချက်ရှိသော ပုဂ္ဂလိကအဖွဲ့အစည်းဖြစ်ပြီး သက်တမ်း (၅)နှစ်ထက်မနည်း ပုဂ္ဂလိကအဖြစ် မှတ်တမ်းတင်ထားသော အဖွဲ့အစည်း

(၈) အကျိုးအမြတ်အတွက်မဟုတ်ဘဲ ယဉ်ကျေးမှုလေ့လာရန်(သို့)လူမှုရေးတိုးတက်စေရန် ရည်ရွယ်ချက်ရှိသော ပုဂ္ဂလိကအဖွဲ့အစည်းဖြစ်ပြီး သက်တမ်း (၅)နှစ်ထက်မနည်း ပုဂ္ဂလိကအဖြစ် မှတ်တမ်းတင်ထားသော အဖွဲ့အစည်း

အသက်မွေးမှုအဖွဲ့အစည်းသည် အသက်မွေးမှုနှင့်ပတ်သက်သော အဓိကရည်ရွယ်ချက်ရှိပြီး အဖွဲ့အစည်း၏ အသင်းသားသည် အသံလွှင့်လုပ်ငန်း၊ ရုပ်မြင်သံကြားလုပ်ငန်း(သို့)ဆက်သွယ်ရေးလုပ်ငန်း အသက်မွေးဝမ်းကျောင်း ပြုလုပ်သူဖြစ်ရမည်။

(၁) (၂) (၇) နှင့် (၈) အရ မှတ်ပုံတင်ခွင့်ရှိသော အဖွဲ့အစည်း(သို့)အသင်းအဖွဲ့ ဖြစ်ပြီး အဆက်မပြတ် လှုပ်ရှားမှု နှင့် ကျော်ကြားသောလှုပ်ရှားမှု ရှိရမည်။ အကယ်၍

အဖွဲ့အစည်း(သို့)အသင်းအဖွဲ့ တစ်ခုခုသည် အဓိကရည်ရွယ်ချက် တစ်ခုထက်ပိုရှိပါက (၁) (၂) (၇) (သို့) (၈) တစ်ခုခုကိုသာ ရွေးချယ်မှတ်ပုံတင်ရမည်။

အထက်လွှတ်တော်လက်ထောက်ဝန်ကြီးဌာနမှ အသင်းအဖွဲ့ သင်တန်းကျောင်း (သို့) အဖွဲ့အစည်းတစ်ခုခုကို မှတ်ပုံတင်ခွင့်ပေးပြီးပါက အသုံးပြုနိုင်သည်။ နောက်ပိုင်းတွင်မှ မှတ်ပုံတင်ခြင်းသည် မှားယွင်းမှုဖြစ်သည်ဟု တရားရုံးမှ စီရင်ချက်ပါက စီရင်ချက်မပြုမီတွင် အထက်လွှတ်တော်လက်ထောက်ဝန်ကြီးဌာန၏ လုပ်ဆောင်ချက်များကြောင့် တစ်စုံတစ်ရာမှ ထိခိုက်သက်ရောက်မှု မရှိရ။

အသင်းအဖွဲ့ သင်တန်းကျောင်း (သို့) အဖွဲ့အစည်းတစ်ခုခုသည် မှတ်ပုံတင်ရန်ငြင်းဆိုခြင်းခံရပါက တရားရုံးသို့ တရားစွဲတင်နိုင်ခွင့်ရှိပြီး ထိုတရားစွဲတင်ခြင်းကြောင့် နာမည်ကမ်းလှမ်းခြင်းလုပ်ဆောင်ချက်(သို့)ဤအက်ဥပဒေအရ ရွေးချယ်ခြင်းများသည် ရပ်တန့်ခြင်း(သို့) ဆိုင်းငံ့ခြင်းမဖြစ်စေရပါ။

အသင်းအဖွဲ့ သင်တန်းကျောင်း (သို့) အဖွဲ့အစည်း မှတ်ပုံတင်ခြင်းသည် အထက်လွှတ်တော်လက်ထောက်မှ သတ်မှတ်ထားသော နည်းလမ်း(သို့)သတ်မှတ်ချက်များသာ ဖြစ်ရမည်။

မှတ်ပုံတင်ခွင့်ရရှိသော အသင်းအဖွဲ့ သင်တန်းကျောင်း (သို့) အဖွဲ့အစည်း များကို အများသိရှိအောင် အထက်လွှတ်တော်လက်ထောက်ဌာနမှ ကြေညာရပြီး ထိုနာမည်စာရင်းများသည် ပြုပြင်ပြောင်းလဲရန် အထက်လွှတ်တော်လက်ထောက်ဌာနကန့်သတ်ချက်အရ မကြေညာသည်အထိ အတည်ပြုသည်။

ပုဒ်မ ၁၀ ကော်မတီခန့်ရန် အခြေအနေရှိသောအချိန်တွင် အထက်လွှတ်တော်လက်ထောက်ဌာနမှ ရေဒီယိုအသံလွှင့်ခြင်း၊ ရေဒီယိုရုပ်မြင်သံကြား၊ သတင်းစာဂျာနယ်များ၊ နှင့် အွန်လိုင်းများတွင် အနည်းဆုံးဆက်တိုက် (၇) ရက်ကြော်ငြာရမည်။ ပုဒ်မ ၉ အရ မှတ်ပုံတင်ခွင့်ထားသော အသင်းအဖွဲ့ သင်တန်းကျောင်း (သို့) အဖွဲ့အစည်းများသည် ကော်မတီပြုလုပ်ရန် သင့်တော်သောသူ၏ နာမည်စာရင်းကမ်းလှမ်းခြင်းကို သဘောတူကြောင်း စာနှင့် အောက်ပါအချက်များနှင့်ကိုက်ညီသော အထက်လွှတ်တော်လက်ထောက်ဌာန၏ကြေညာချက် ကန့်သတ်ရက်အတွင်းတွင် ဆောင်ရွက်ရမည်။

(၁) ပုဒ်မ ၉ (၁)အရ အသက်မွေးမှုအသင်းအဖွဲ့ နှင့် ပုဒ်မ ၉ (၃)အရ သင်တန်းကျောင်း သည် ပုဒ်မ ၆(၁)အရ ပုဂ္ဂိုလ်နာမည်ကမ်းလှမ်းခြင်းကို အသင်းအဖွဲ့(သို့)သင်တန်းကျောင်းတစ်ခုစီမှ ၂ ယောက်စီ ကမ်းလှမ်းနိုင်သည်။

(၂) ပုဒ်မ ၉ (၂)အရ အသက်မွေးမှုအသင်းအဖွဲ့ နှင့် ပုဒ်မ ၉ (၄)အရ သင်တန်းကျောင်း သည် ပုဒ်မ ၆(၂)အရ ပုဂ္ဂိုလ်နာမည်ကမ်းလှမ်းခြင်းကို အသင်းအဖွဲ့(သို့)သင်တန်းကျောင်းတစ်ခုစီမှ ၂ ယောက်စီ ကမ်းလှမ်းနိုင်သည်။

(၃) ပုဒ်မ ၉ (၅)အရ သင်တန်းကျောင်းများသည် ပုဒ်မ ၆ (၃)အရ ဥပဒေပိုင်းသူ ကျွမ်းကျင်ပြီး အတွေ့အကြုံရှိသောသူကို သင်တန်းကျောင်းတစ်ခုစီမှ ၂ ယောက်စီ နာမည်ကမ်းလှမ်းနိုင်သည်။

(၄) ပုဒ်မ ၉ (၆)အရ သင်တန်းကျောင်းများသည် ပုဒ်မ ၆ (၃)အရ ဘောဂဗေဒပိုင်းသူ ကျွမ်းကျင်ပြီး အတွေ့အကြုံရှိသောသူကို သင်တန်းကျောင်းတစ်ခုစီမှ ၂ ယောက်စီ နာမည်ကမ်းလှမ်းနိုင်သည်။

(၅) ပုဒ်မ ၉ (၇)အရ ပုဂ္ဂလိကအသင်းအဖွဲ့သည် ပုဒ်မ ၆ (၄)အရ အသင်းအဖွဲ့တစ်ခုစီမှ ၂ ယောက်စီ နာမည်ကမ်းလှမ်းနိုင်သည်။

(၆) ပုဒ်မ ၉ (၈)အရ ပုဂ္ဂလိကအသင်းအဖွဲ့သည် ပုဒ်မ ၆ (၅)အရ အသင်းအဖွဲ့တစ်ခုစီမှ ၂ ယောက်စီ နာမည်ကမ်းလှမ်းနိုင်သည်။

ပုဒ်မ (၉) အရ မှတ်ပုံတင်ထားသော အသင်းအဖွဲ့ သင်တန်းကျောင်း (သို့) ပုဂ္ဂလိကအသင်းအဖွဲ့များသည် အကြောင်းတစ်ခုခုကြောင့် နာမည်ကမ်းလှမ်းခြင်းမရှိပါက ရွေးချယ်ခြင်းကို တစ်စုံတစ်ရာမှ ထိခိုက်မှုမဖြစ်စေပါ။

ပုဒ်မ ၁၁ ပုဒ်မ (၁၀) အတိုင်း အချိန်ပြည့်ပြီးသောအခါတွင် အထက်လွှတ်တော် လက်ထောက်ဌာနအား နာမည်ကမ်းလှမ်းခြင်းခံရသူများသည် ပုဒ်မ ၇ နှင့် ပုဒ်မ ၁၀ တွင်သတ်မှတ်ထားသော အရည်အချင်းနှင့်ကိုက်ညီမှု ရှိမရှိစစ်ဆေးပါ။ အကယ်၍ နာမည်ကမ်းလှမ်းခြင်းခံရသူသည် ပုဒ်မ ၇ နှင့် ပုဒ်မ ၁၀ အတိုင်းသတ်မှတ်ထားသော အရည်အချင်းများနှင့်ကိုက်ညီမှုမရှိပါက သတ်မှတ်ထားသောအချိန်အတွင်းတွင် နာမည်အသစ်ထပ်ကမ်းလှမ်းရန် အသင်းအဖွဲ့ သင်တန်းကျောင်း (သို့) ပုဂ္ဂလိကအသင်းအဖွဲ့သို့ အကြောင်းကြားပါ။ သတ်မှတ်ထားသောအချိန်ကျော်လွန် ပါက ထို အသင်းအဖွဲ့ သင်တန်းကျောင်း (သို့) ပုဂ္ဂလိကအသင်းအဖွဲ့များသည် နာမည်ကမ်းလှမ်းရန် စွန့်လွှတ်သည်ဟု ယူဆသည်။

ပုဒ်မ ၁၀ အရ နာမည်ကမ်းလှမ်းရန်အချိန်ကျော်လွန်ပြီးသောအချိန်တွင် နာမည်ကမ်းလှမ်းခံရသူသည် သေဆုံး (သို့) နာမည်ကမ်းလှမ်းရန်သဘောတူစာကို ပယ်ဖျက်ခြင်း (သို့) အကြောင်းတစ်ခုခုကြောင့် အရည်အချင်းမပြည့်စုံခြင်း များရှိပါက အထက်လွှတ်တော်လက်ထောက်ဌာနအား ဆက်လက်ဆောင်ရွက်သွားရန် နှင့် နာမည်အသစ်ထပ်မံကမ်းလှမ်းခြင်း မရှိရန်လည်းဖြစ်နိုင်သည်။

ပုဒ်မ ၁၂ နာမည်ကမ်းလှမ်းခြင်းအချိန်ပြည့်သောအခါတွင် ပုဒ်မ ၁၃ (၁) (၂) (၃) (၄) နှင့် (၅) အရ ဖော်ပြထားသော ကမ်းလှမ်းသူ ၂ ယောက်ထက်နည်းပါက အထက်လွှတ်တော်လက်ထောက်ဌာနအား အချိန်တိုးပေးရန်နှင့် ပုဒ်မ ၁၀ အရ သတ်မှတ်ထားသော အချိန်မှစ၍ ရက် ၃၀ ထက်မကျော် အချိန်တိုးပေးရမည်။

သတ်မှတ်ထားသောတိုးချဲ့အချိန်ကျော်လွန်ပြီး နာမည်ကမ်းလှမ်းခြင်းခံရသူသည် သတ်မှတ်ထားသည့် အတိုင်း နည်းနေပါက ဝန်ကြီးချုပ်၊ ကာကွယ်ရေးအတွင်းရေးမှူး၊ နှင့် သတင်းအချက်အလက်နှင့်ဆက်သွယ်ရေး ဝန်ကြီးဌာနများ ပူးပေါင်းပြီး ပုဒ်မ ၆ နှင့် ပုဒ်မ ၇ အရသတ်မှတ်ထားသောအရည်အချင်းနှင့်ကန့်သတ်ချက်များနှင့် ကိုက်ညီသောသူကို ကော်မတီအဖြစ်ရွေးချယ်ရန်နာမည်ကမ်းလှမ်းပြီး သတ်မှတ်ထားသည့်အရေအတွက်အတိုင်း ပြည့်စုံအောင်ကမ်းလှမ်းရမည်။

ပုဒ်မ ၁၃ ပုဒ်မ ၁၀ ပုဒ်မ ၁၁ (သို့) ပုဒ်မ ၁၂ အရ နာမည်ကမ်းလှမ်းခြင်းအချိန်ကျော်လွန်ပြီးပါက အထက်လွှတ်တော်လက်ထောက်ဌာနမှ နာမည်ကမ်းလှမ်းမှုများကို အစည်းအဝေးတွင် စုပေါင်းတိုင်ပင်ပြီး အောက်ပါအတိုင်း အချင်းချင်းရွေးချယ်ခြင်း ပြုလုပ်ရမည်။

(၁) ပုဒ်မ ၉ (၁)အရ အသက်မွေးမှုအဖွဲ့အစည်းမှ ပုဒ်မ ၁၀ (၁) အရ နာမည်ကမ်းလှမ်းခြင်းခံရသူကို အချင်းချင်း ရွေးချယ်ပြီး ပုဒ်မ ၆ (၁)အရ ကော်မတီဖြစ်ရန်သင့်တော်သူ ၂ ယောက်ကို ရွေးချယ်ပြီး အသံလွှင့်လုပ်ငန်းပိုင်း ၁ ယောက် နှင့် ရုပ်မြင်သံကြားလုပ်ငန်းပိုင်း ၁ ယောက်ခွဲရမည်။ ပုဒ်မ ၉ (၃)အရ သင်တန်းကျောင်းမှ ပုဒ်မ ၁၀ (၁) အရ နာမည်ကမ်းလှမ်းခြင်းခံရသူကို အချင်းချင်းရွေးချယ်ပြီး ပုဒ်မ ၆ (၁)အရ ကော်မတီဖြစ်ရန်သင့်တော်သူ ၂ ယောက်ကို ရွေးချယ်ပြီး အသံလွှင့်လုပ်ငန်းပိုင်း ၁ ယောက် နှင့် ရုပ်မြင်သံကြားလုပ်ငန်းပိုင်း ၁ ယောက်ခွဲရမည်။

(၂) ပုဒ်မ ၉ (၂)အရ အသက်မွေးမှုအဖွဲ့အစည်းမှ ပုဒ်မ ၁၀ (၂) အရ နာမည်ကမ်းလှမ်းခြင်းခံရသူကို အချင်းချင်း ရွေးချယ်ပြီး ပုဒ်မ ၆ (၂)အရ

ကော်မတီဖြစ်ရန်သင့်တော်သူ ၂ ယောက် နှင့် ပုဒ်မ ၉ (၄)အရ သင်တန်းကျောင်းမှ ပုဒ်မ ၁၀ (၂) အရ နာမည်ကမ်းလှမ်းခြင်းခံရသူကို အချင်းချင်းရွေးချယ်ပြီး ပုဒ်မ ၆ (၂)အရ ကော်မတီဖြစ်ရန်သင့်တော်သူ ၂ ယောက်ကို ရွေးချယ်ရမည်။

(၃) ပုဒ်မ ၁၀ (၃) နှင့် ပုဒ်မ ၁၀ (၄)အရ နာမည်ကမ်းလှမ်းခြင်းခံရသူကို ခွဲပြီး အချင်းချင်းရွေးချယ်ပြီး ပုဒ်မ ၆ (၃) အရ ကော်မတီဖြစ်ရန်သင့်တော်သူ ၈ ယောက်ကို ရွေးချယ်ပြီး ဥပဒေပိုင်းတွင် ၄ ယောက် နှင့် ဘောဂဗေဒပိုင်းတွင် ၄ ယောက်စီ ရွေးချယ်ရမည်။

(၄) ပုဒ်မ ၁၀ (၅)အရ နာမည်ကမ်းလှမ်းခြင်းခံရသူကို အချင်းချင်းရွေးချယ်ပြီး ပုဒ်မ ၆ (၄)အရ ကော်မတီဖြစ်ရန်သင့်တော်သူ ၄ ယောက်ကို ရွေးချယ်ပြီး အသံလွှင့်လုပ်ငန်းနှင့်ရုပ်မြင်သံကြားလုပ်ငန်း ကြီးကြပ်စောင့်ရှောက်ပိုင်းတွင် ၂ ယောက် နှင့် ဆက်သွယ်ရေးလုပ်ငန်းကြီးကြပ်စောင့်ရှောက်ပိုင်းတွင် ၂ ယောက် ရွေးချယ်ရမည်။

(၅) ပုဒ်မ ၁၀ (၆)အရ နာမည်ကမ်းလှမ်းခြင်းခံရသူကို အချင်းချင်းရွေးချယ်ပြီး ပုဒ်မ ၆ (၅)အရ ကော်မတီဖြစ်ရန်သင့်တော်သူ ၂ ယောက်ကို ရွေးချယ်ရမည်။

ရွေးချယ်ခြင်းအမှတ်ပေးခြင်းနှင့်နည်းလမ်းများသည် အထက်လွှတ်တော်လက်ထောက်ဌာနမှ သတ်မှတ်ထားသည့်အတိုင်းဖြစ်ရပြီး အမှတ်အများဆုံးရရှိသူကို ရွေးချယ်ခံရသူအဖြစ် အစဉ်လိုက်ထားရမည်။

အပိုဒ် ၁ နှင့် အပိုဒ် ၂ အတိုင်း လူပုဂ္ဂိုလ်ရွေးချယ်ပြီးသောအချိန်တွင် ပုဒ်မ (၁) (၂) (၃) (၄) နှင့် (၅) အတိုင်း ရွေးချယ်ခံရသူသည် ပုဒ်မ ၆ (၁) (၂) (၃) (၄) နှင့် (၅) အတိုင်း အရည်အချင်းနှင့်ပြည့်စုံသူဖြစ်သည်ဟု ယူဆသည်။ အထက်ပါအတိုင်းရွေးချယ်ခြင်းသည် နာမည်ကမ်းလှမ်းခွင့်ရှိသော မှတ်ပုံတင်ထားသည့် အသင်းအဖွဲ့ သင်တန်းကျောင်း (သို့) အဖွဲ့အစည်းသို့ စတင်ကြေညာသည့်ရက်မှ ရက်ပေါင်း ၉၀ မကျော်တွင် ပြီးစီးအောင် စီရင်ဆောင်ရွက်ရမည်။

အပိုဒ် ၃

ခေါ်ယူခြင်းနည်းလမ်းဖြင့်

ကော်မတီအဖြစ်ရွေးချယ်ရန် သင့်တော်သောနာမည်စာရင်းရရှိလာခြင်း

ပုဒ်မ ၁၄ ကော်မတီရွေးချယ်ရန်နှင့်တည်ခံရန်ရှိသော အခြေအနေတွင် ၁၅ ဦးရေရှိ ခေါ်ယူခြင်းကော်မတီအဖွဲ့ကို တည်ထောင်ပြီး အောက်ပါ ကော်မတီဖြစ်သင့်သူကို ရွေးချယ်မှုပြုလုပ်ပါ

- (၁) နိုင်ငံတော်လူမှုအခွင့်အရေးဥက္ကဋ္ဌ
- (၂) နိုင်ငံတော်စီးပွားရေးနှင့်လူမှုရေးအတိုင်ပင်ခံအောက်လွှတ်တော်နာယက
- (၃) ဝန်ကြီးချုပ်
- (၄) ကာကွယ်ရေးအတွင်းရေးမှူး
- (၅) သတင်းအချက်အလက်နှင့်ဆက်သွယ်ရေးဝန်ကြီးဌာန
- (၆) နိုင်ငံတော်အိလက်ထရောနစ်နည်းပညာနှင့်ကွန်ပျူတာညွှန်ကြားရေးမှူး
- (၇) အင်ဂျင်နီယာကောင်စီ
- (၈) ထိုင်းနိုင်ငံမသန်စွမ်းသူများအားလုံး၏အောက်လွှတ်တော်နာယက
- (၉) ထိုင်းနိုင်ငံဆက်သွယ်ရေးနှင့်သတင်းစာရေး သမ္မတ
- (၁၀) ရေဒီယိုအသံလွှင့်ခြင်းနှင့်ရေဒီယိုရုပ်မြင်သံကြားအသက်မွေးမှုအသင်းအဖွဲ့ချုပ်ဥက္ကဋ္ဌ



- (၁၁) NGO များ၏ ညှိနှိုင်းရေးကော်မတီဥက္ကဋ္ဌ
- (၁၂) ထိုင်းကုမ္ပဏီသင်တန်းကျောင်းထောက်ပံ့အသင်းဥက္ကဋ္ဌ
- (၁၃) ထိုင်းရေဒီယိုနှင့်ရုပ်မြင်သံကြားသတင်းအလုပ်အကိုင်ကောင်စီ
- (၁၄) နိုင်ငံတော်ကျေးလက်ရေဒီယိုအဖွဲ့ချုပ်ဥက္ကဋ္ဌ
- (၁၅) သုံးစွဲသူအသင်းအဖွဲ့အဖွဲ့ချုပ်ဥက္ကဋ္ဌ

ခေါ်ယူခြင်းဥက္ကဋ္ဌနှင့်ကော်မတီများသည် ကော်မတီအဖြစ်လျှောက်ထားခွင့်မရှိပြီး အပိုဒ် ၁ အရ အသင်းအဖွဲ့များသည် အပိုဒ် ၂ အတိုင်း နာမည်ကမ်းလှမ်းရန်အတွက် မှတ်ပုံတင်ခွင့်မရှိပါ။

ခေါ်ယူခြင်းကော်မတီအဖွဲ့အား ခေါ်ယူခြင်းကော်မတီတစ်ယောက်ရွေးချယ်၍ ခေါ်ယူခြင်းကော်မတီအဖွဲ့မှ ခေါ်ယူခြင်းကော်မတီအဖွဲ့လက်ထောက် နောက်ထပ်တစ်ယောက်ရွေးချယ်ပါ။

အကယ်၍ ခေါ်ယူခြင်းကော်မတီအဖွဲ့တွင် ရာထူးလစ်လပ်နေခြင်း(သို့)ရှိပြီးလုပ်ငန်းမဆောင်ရွက်နိုင်ခြင်း ရှိသောအခြေအနေတွင် ခေါ်ယူခြင်းကော်မတီအဖွဲ့တွင် လူဦးရေ တစ်ဝက်ထက်မနည်းရှိနေပါက ကျန်ရှိနေသော လူဦးရေဖြင့် ဆက်လက်လုပ်ငန်းဆောင်ရွက်ပါ။

အထက်လွှတ်တော်လက်ထောက်ဌာနအား ကော်မတီခေါ်ယူခြင်းနှင့်ရွေးချယ်ခြင်း လုပ်ဆောင်ချက်များ ဆောင်ရွက်သူဖြစ်ရမည်။

ပုဒ်မ ၁၅ ကော်မတီရွေးချယ်ခြင်းဆောင်ရွက်မှုကို အထက်လွှတ်တော်လက်ထောက်ဌာနမှ ပုဒ်မ ၆ အတိုင်း အရည်အချင်းပြည့်ဝသူများ လျှောက်ထားခြင်းကို အများသူသိရှိအောင် ရေဒီယိုအသံလွှင့်ခြင်း၊ ရေဒီယိုရုပ်မြင်သံကြား၊ သတင်းစာဂျာနယ်များ နှင့် အီလက်ထရောနစ်များတွင် ရက် ၃၀ ဆက်တိုက် ကြေညာပါ။

ကော်မတီအဖြစ်လျှောက်ထားခွင့်ရှိသူများသည် ပုဒ်မ ၁၀ အရ အသင်းအဖွဲ့ သင်တန်းကျောင်း (သို့) အဖွဲ့အစည်းမှ နာမည်ကမ်းလှမ်းခြင်းခံရသူများ မဖြစ်ရ။

အပိုဒ် ၁ အရ သတ်မှတ်ချိန်ကျော်လွန်ပြီးပါက ခေါ်ယူခြင်းကော်မတီအဖွဲ့အား ကော်မတီဖြစ်ရန် အရည်အချင်းပြည့်ဝသူများကို ပုဒ်မ ၆ (၁) (၂) (၃) (၄) နှင့် (၅) ထက် အရေအတွက် ၂ ဆထက်ပိုများသော လူဦးရေကို ရွေးချယ်သုံးသပ်ပါ။

သတ်မှတ်ချက်နှင့်နည်းလမ်းများသည် အထက်လွှတ်တော်လက်ထောက်ဌာနမှ သတ်မှတ်ထားသည့် အတိုင်းဖြစ်ရပြီး အမှတ်အများဆုံးရရှိသူကို ရွေးချယ်ခံရသူအဖြစ် အစဉ်လိုက်ထားရမည်။

ပုဒ်မ ၁၃ အပိုဒ် ၃ မှ အချက်အလက်ကိုယူဆောင်ပြီး ခေါ်ယူခြင်းဘုတ်အဖွဲ့၏ ကော်မတီဖြစ်ရန် သင့်တော်သူကို ရွေးချယ်ရာတွင် အသုံးပြုရမည်။

ရွေးချယ်ခြင်းကြောင့် ဆုံးရှုံးမှုရရှိသူသည် တရားရုံးတွင်တရားစွဲဆိုနိုင်ပြီး တရားရုံးမှအခြားစီရင်ချက် သုံးသပ်ပေးခြင်းမှလွဲ၍ ဆောင်ရွက်ပြီးသော လုပ်ဆောင်ချက်များကို ရပ်တန့်စေခြင်း (သို့) နှောင့်နှေးစေခြင်းတစ်စုံတစ်ရာမှ မဖြစ်စေပါ။ အကယ်၍ တရားရုံးမှ စီရင်ချက်သည် ရွေးချယ်ခံရသူအား အရည်အချင်းနှင့်မပြည့်စုံခြင်း (သို့) တားမြစ်ချက်လက္ခဏာရှိခြင်း (သို့) ဥပဒေနှင့်အညီရွေးချယ်ခြင်းမဟုတ်ခြင်းများဟု စီရင်သုံးသပ်ချက်ချပါက ရွေးချယ်ခံရသူကို စီရင်သုံးသပ်ပြီးတုံ့နေမှုစ၍ ရာထူးမှပယ်ဖျက်စေသည်။

အပိုင်း ၄

ကော်မတီရွေးချယ်ခြင်းနှင့်ခန့်အပ်ခြင်း

ပုဒ်မ ၁၆ အပိုင်း ၂ အရ အချင်းချင်းရွေးချယ်ခြင်း နှင့် အပိုင်း ၃ အရ ခေါ်ယူခြင်းတို့မှ ရရှိသော နာမည်စာရင်းများရရှိပြီးသောအခါတွင် အထက်လွှတ်တော်လက်ထောက်မှ ထိုနာမည်စာရင်းများကို စာရင်းတစ်ခုထဲတွင် စုစည်းပြီး နာမည်ကမ်းလှမ်းသူအရေအတွက်သည် ပုဒ်မ ၆ (၁) (၂) (၃) (၄) နှင့် (၅) တွင်သတ်မှတ်ထားသော အရေအတွက် ၂ ဆ ထက်များနေပါက ထင်ရှားစွာဖော်ပြထားသော (သို့) ပုဒ်မ ၆ အရ သင့်တော်သောပုဂ္ဂိုလ်ဖြစ်ကြောင်း ဖော်ပြသည့်သက်သေများပါဝင်သော ကိုယ်ရေးအချက်အလက်များကို လွှတ်တော်မှ ဆက်လက်သုံးသပ်ဆောင်ရွက်နိုင်ရန်တင်ပြရန်အတွက် ပုဒ်မ ၁၃ နှင့် ပုဒ်မ ၁၅ အရ နာမည်စာရင်း လက်ခံရရှိပြီးနောက် ရက် ၃၀ အတွင်းတွင် အထက်လွှတ်တော်ဦးစီးဌာနသို့ တင်ပြရမည်။

အပိုင်း ၂ အရ အချင်းချင်းရွေးချယ်ခြင်း နှင့် အပိုင်း ၃ အရ ခေါ်ယူခြင်းတို့မှ နည်းလမ်းတစ်ခုခုသည် ပုဒ်မ ၁၃ အပိုင်း ၃ အရသတ်မှတ်ထားသောအချိန်အတွင်းတွင် ဆောင်ရွက်ခြင်းမပြုဆုံးပါက အထက်လွှတ်တော်လက်ထောက် ဌာနမှ သင့်တော်သောသူကို ရွေးချယ်ပြီး သတ်မှတ်ထားသောအချိန်တွင်းပြီးဆုံးအောင် ဆောင်ရွက်ပြီး ထင်ရှားစွာ ဖော်ပြထားသော (သို့) ပုဒ်မ ၆ အရ သင့်တော်သောပုဂ္ဂိုလ်ဖြစ်ကြောင်း ဖော်ပြသည့်သက်သေများပါဝင်သော ကိုယ်ရေးအချက်အလက်များကို လွှတ်တော်မှ ဆက်လက်သုံးသပ်ဆောင်ရွက်နိုင်ရန်တင်ပြရန်အတွက် ပုဒ်မ ၁၃ နှင့် ပုဒ်မ ၁၅ အရ နာမည်စာရင်းလက်ခံရရှိပြီးနောက် ရက် ၃၀ အတွင်းတွင် အထက်လွှတ်တော်ဦးစီးဌာနသို့ တင်ပြရမည်။

ပုဒ်မ ၁၇ ပုဒ်မ ၆ အရကော်မတီရရှိရန်အတွက် အထက်လွှတ်တော်ဦးစီးဌာနသည် အထက်လွှတ်တော်လက်ထောက်ဌာနမှ နာမည်စာရင်းလက်ခံရရှိပြီးသည့်နောက် ရက် ၆၀ အတွင်းတွင် ပြီးဆုံးအောင် ဆောင်ရွက်ရမည်ဖြစ်ပြီး အမှတ်အများဆုံးရရှိသူကို ရွေးချယ်ပြီး လျှို့ဝှက်အမှတ်ပေးပြီးသောအချိန်တွင် ရွေးချယ်ခံရသူကို သိရှိအောင်အကြောင်းကြားရမည်။

အပိုင်း ၁ အရ အချိန်ကျော်လွန်ပြီးသောအခါ ပုဒ်မ ၆ အရ သတ်မှတ်ထားသော အရေအတွက်အတိုင်း မပြည့်သေးပါက အထက်လွှတ်တော်ဦးစီးမှ ဝန်ကြီးချုပ်သို့တင်ပြပြီး ဝန်ကြီးချုပ်မှ နာမည်စာရင်းများကို ဝန်ကြီးအဖွဲ့သို့ တင်ပြပြီး ပုဒ်မ ၆ အတိုင်း အရေအတွက်အတိုင်းပြည့်ရန် ဆက်လက်ဆောင်ရွက်ပြီး ဝန်ကြီးချုပ်ထံမှ နာမည်စာရင်းလက်ခံရရှိသည့်နေ့မှ ရက် ၃၀ အတွင်း ပြီးဆုံးအောင်ဆောင်ရွက်ရမည်။

အပိုင်း ၁ (သို့) အပိုင်း ၂ အရ ရွေးချယ်ခံရသူများသည် အရေအတွက်ပြည့် ရွေးချယ်ပြီးနောက် ၁၅ ရက်အတွင်းတွင် ကော်မတီဦးစီး တစ်ယောက်နှင့်ကော်မတီဦးစီးလက်ထောက် တစ်ယောက် ရွေးချယ်ရန်အတွက် စုပေါင်းအစည်းအဝေးထိုင်ပြီး ရလဒ်ကို ဝန်ကြီးချုပ်သို့တင်ပြရမည်။ ဝန်ကြီးချုပ်မှ ဘုရင်မင်းမြတ်ကို တင်ပြပြီး ရာထူးခန့်အပ်ရန်ဆက်လက်ဆောင်ရွက်သွားမည်။

ပုဒ်မ ၁၈ ပုဒ်မ ၁၇ အရ ရွေးချယ်ခြင်းခံရသူသည် ပုဒ်မ ၈ (၁) (၂) (သို့) (၃) အရ တားမြစ် လက္ခဏာများ ရှိနေသောအခြေအနေတွင် ဝန်ကြီးချုပ်မှ ဘုရင်မင်းမြတ်သို့တင်ပြပြီး ရွေးချယ်ခံရသူသည် ပုဒ်မ ၈ (၁) (သို့) (၂) အရ ပုဂ္ဂိုလ်မှ နှုတ်ထွက်ပြီးခြင်း (သို့) ပုဒ်မ ၈ (၃)အရ အသက်မွေးလုပ်ငန်း (သို့) လုပ်ငန်းများမှ နှုတ်ထွက်ပြီးကြောင်း သက်သေအပြည့်အစုံဖြင့် ၁၅ ရက်အတွင်း တင်ပြခြင်း ပြီးမှသာ ရာထူးခန့်အပ်ပေးမည်။ သို့သော် ထိုပုဂ္ဂိုလ်သည် မနှုတ်ထွက်ခြင်း (သို့) သတ်မှတ်ထားသောအချိန်တွင် အသက်မွေးလုပ်ငန်း (သို့) လွတ်လပ်လုပ်ငန်း များမှ နှုတ်ထွက်ခြင်းမရှိပါက ထိုပုဂ္ဂိုလ်သည် ကော်မတီအဖြစ်ရွေးချယ်မှုမခံခဲ့ရခြင်းဟု ယူဆပြီး အထက်လွှတ်တော် လက်ထောက်မှ ပုဒ်မ ၁၆ အတိုင်းတင်ပြသော နာမည်စာရင်းမှ ကော်မတီအသစ်ကို အထက်လွှတ်တော်မှ ရွေးချယ်မည်။

အပိုင်း ၅

ကော်မတီရာထူးထမ်းဆောင်ခြင်းနှင့်ရာထူးမှပယ်ဖျက်ခြင်း

ပုဒ်မ ၁၉ ကော်မတီသည် ဘုရင်မင်းမြတ်ရာထူးချီးမြှင့်ပြီးသည့်ရက်မှစ၍ သက်တမ်း ၆ နှစ်ရှိပြီး သက်တမ်းတစ်ကြိမ်သာ ရာထူးထမ်းဆောင်ခွင့်ရှိသည်။

သက်တမ်းအရ ရာထူးပြီးဆုံးသော ကော်မတီကို ဘုရင်မင်းမြတ်မှ ကော်မတီအသစ်ခန့်အပ်မီအထိ ရာထူးဆက်လက်ထမ်းဆောင်ရမည်။

သက်တမ်းမစေ့မီ ရက် ၉၀ အလိုတွင် အထက်လွှတ်တော်လက်ထောက်ဌာနမှ နာမည်ကမ်းလှမ်းခြင်းနှင့် ကော်မတီအသစ်ရွေးချယ်ခြင်းများကို ပြီးဆုံးအောင်အမြန်ဆောင်ရွက်ရမည်။

ပုဒ်မ ၂၀ သက်တမ်းစေ့ ရာထူးမှပယ်ဖျက်ခံရခြင်းအပြင် ရာထူးမှပယ်ဖျက်ခံရခြင်းများမှာ

- (၁) သေဆုံး
- (၂) အသက် ၇၀ နှစ်ပြည့်
- (၃) နှုတ်ထွက်ခြင်း
- (၄) ပုဒ်မ ၇ အရ အရည်အချင်းမပြည့်စုံ (သို့) တားမြစ်လက္ခဏာရှိခြင်း
- (၅) ပုဒ်မ ၈ ကို ကျူးလွန်မှုပြုလုပ်ခြင်း
- (၆) ပုဒ်မ ၂၁ အရ အထက်လွှတ်တော်မှ ရာထူးပယ်ဖျက်ခံရခြင်း
- (၇) ဖွဲ့စည်းပုံအခြေခံဥပဒေအရ ကော်လပ်ရှင်းကာကွယ်ရေးနှင့်တိုက်ဖျက်ရေးဥပဒေကို ကျူးလွန်ခြင်းကြောင့် အထက်လွှတ်တော်မှ ရာထူးပယ်ဖျက်ခံရခြင်း

အချက်(၁) (၂) (သို့) (၃) အရ ကော်မတီရာထူးမှ ပယ်ဖျက်ခံရခြင်းအား ဘုရင်မင်းမြတ်သိရှိအောင် တင်ပြရပြီး အချက် (၄) (၅) (၆) (သို့) (၇) အရ ရာထူးပယ်ဖျက်ခံရပါက ဘုရင်မင်းမြတ်မှ ရာထူးပယ်ဖျက် ပေးရန်အတွက် တင်ပြရမည်။ ထိုဘုရင်မင်းမြတ်အမိန့်တော်သည် အရည်အချင်းမပြည့်စုံသည့်နေ့(သို့) တားမြစ်လက္ခဏာရှိသည့်နေ့ (သို့) ပြစ်မှုကျူးလွန်သည့်နေ့ (သို့) အထက်လွှတ်တော်မှ ရာထူးပယ်ဖျက်ပေးသည့်နေ့ (သို့) ရာထူးမှပယ်ဖျက်ခံရသည့်နေ့ မှစ၍ အသုံးပြုနိုင်သည်။

အပိုဒ် ၁ အရ ကိစ္စရပ်ရှိပါက ကျန်ရှိနေသော ကော်မတီများမှ လုပ်ငန်းဆက်လက်ဆောင်ရွက်ပြီး ကောဆောထောချောမှ ကျန်ရှိနေသော ကော်မတီအတိုင်း လုပ်ငန်းဆောင်ရွက်နေခြင်းဟု ယူဆပြီး ကျန်ရှိအရေအတွက်သည် ၆ ယောက်ထက်မနည်းရ။

သက်တမ်းမစေ့မီရာထူးမှပယ်ဖျက်ခံရခြင်းအခြေအနေတွင် ရာထူးအပ်ခံရသူမှ အစားထိုးထမ်းဆောင်ပြီး အရင်ကော်မတီသက်တမ်းပြည့်သည်အထိထမ်းဆောင်ရမည်။ ကျန်ရှိသောသက်တမ်းသည် ၃ နှစ်မပြည့်ပါက ထိုရာထူးအပ်ခံရသူသည် နောက်သက်တမ်းတစ်ခု တာဝန်ထမ်းဆောင်ခွင့်ရှိသည်။

ကော်မတီဦးစီး (သို့) ကော်မတီဦးစီးလက်ထောက်သည် အပိုဒ် ၁ အရ ရာထူးပယ်ဖျက်ခြင်းခံရပါက ကောဆောထောချောမှ အစည်းအဝေးပြုလုပ်ပြီး ကော်မတီတစ်ယောက်ကို ကော်မတီဦးစီး (သို့) ကော်မတီဦးစီး လက်ထောက် အဖြစ်ရွေးချယ်၍ ဝန်ကြီးချုပ်သို့တင်ပြပြီး ဝန်ကြီးချုပ်မှ ဘုရင်မင်းမြတ်သို့တင်ပြပြီး ကိစ္စရပ်ပေါ်မူတည်၍ ကော်မတီဦးစီး (သို့) ကော်မတီဦးစီးလက်ထောက် ခန့်အပ်ပေးမည်။

ပုဒ်မ ၂၁ လွှတ်တော်တစ်ခုတွင်ရှိသော စုပေါင်းအရေအတွက်ထဲမှ လေးပုံတစ်ပုံထက်မနည်းသော အောက်လွှတ်တော်အသင်းသားများ (သို့) အထက်လွှတ်တော်အသင်းသားများသည် ပြင်းထန်သောမကောင်းသည့် အပြုအမူများပြုလုပ်ခြင်းကြောင့် (သို့) တာဝန်ဝတ္တရားမှပြင်းထန်စွာပျက်ကွက်သော ကော်မတီကို ရာထူးမှပယ်ဖျက်ပေးရန်အတွက် အထက်လွှတ်တော်ဦးစီးသို့ တင်ပြနိုင်သည်။

အပိုဒ် ၁ အရ အထက်လွှတ်တော်၏ ဆုံးဖြတ်ချက်သည် အသင်းသားများအားလုံး၏ ငါးပုံသုံးပုံထက်မနည်းသော သဘောတူချက်များကို ရရှိမှသာဖြစ်သည်။

ပုဒ်မ ၂၂ ကောဆောထောချောသည် ဥပဒေမှသတ်မှတ်ထားသည့်အတိုင်း အရည်အချင်းပြည့်ဝစွာ တာဝန်ထမ်းဆောင်ခြင်းမရှိသောအခြေအနေတွင် အောက်ပါပုဂ္ဂိုလ်များမှ ကောဆောထောချောတစ်ဖွဲ့လုံး ရာထူးမှ ပယ်ဖျက်ပေးစေရန်အတွက် အထက်လွှတ်တော်ဦးစီးသို့တင်ပြနိုင်သည်။

(၁) အောက်လွှတ်တော်တစ်ခုလုံးတွင်ရှိသော အသင်းသားများမှ လေးပုံတစ်ပုံထက်မနည်းသော အောက်လွှတ်တော်အသင်းသားများ

(၂) အထက်လွှတ်တော်တစ်ခုလုံးတွင်ရှိသော အသင်းသားများမှ လေးပုံတစ်ပုံထက်မနည်းသော အထက်လွှတ်တော်အသင်းသားများ

(၃) အပိုဒ် ၁ အရကြောင့် ထိခိုက်ခံရသော သုံးစွဲသူပြည်သူလူထု ၃၀၀၀၀ ယောက်ထက်မနည်းပြီး အထက်လွှတ်တော်မှသတ်မှတ်ထားသည့်အတိုင်း အထက်လွှတ်တော်သို့ စာတင်ပြသောသူများ

အပိုဒ် ၁ အရ အထက်လွှတ်တော်၏ ဆုံးဖြတ်ချက်သည် ရှိနေသောအသင်းသားများအားလုံး၏ သုံးပုံနှစ်ပုံထက်မနည်းသော သဘောတူချက်များရရှိပြီး ပုဒ်မ ၇၂ အတိုင်း အထက်လွှတ်တော်သို့ပေးပို့သော ကော်မတီအဖွဲ့များ၏ လုပ်ငန်းဆောင်ရွက်ခြင်းသုံးသပ်ချက်နှင့်စောင့်ကြည့်ခြင်းများကိုပါ ပူးတွဲတင်ပြပြီး ဆုံးဖြတ်ချက်ချရာတွင် သုံးသပ်ချက်အဖြစ်တင်ပြရမည်။

အပိုဒ် ၁ အရ ကော်မတီများသည် တစ်ဖွဲ့လုံး ရာထူးမှပယ်ဖျက်ခံရပါက ကော်မတီအသစ်ခန့်အပ်မီအထိ လိုအပ်သလောက်သာ ရာထူးဟောင်းတွင် ဆက်လက်ထမ်းဆောင်သွားရမည်။

အပိုဒ် ၆

ကော်မတီအဖွဲ့၏ အစည်းအဝေးပြုလုပ်ခြင်း နှင့် ရာထူးအာဏာ

ပုဒ်မ ၂၃ ကောဆောထောဈေးများ၏ အစည်းအဝေးပြုလုပ်ခြင်း၊ ဆုံးဖြတ်ချက်ချခြင်း နှင့် လုပ်ငန်းတာဝန် များသည် ကောဆောထောဈေးမှ သတ်မှတ်ထားသည့် ဖြစ်ရမည်။

အစည်းအဝေးတွင် အကျိုးသက်ရောက်မှုရှိသော ကော်မတီအကြောင်း သုံးသပ်ချက်ချရန်ဖြစ်ပါက ထိုကော်မတီသည် အစည်းအဝေးသို့ ပါဝင်ခွင့်မရှိ။

ကောဆောထောဈေးသည် လုပ်ငန်းတာဝန်ကို ကော်မတီတစ်ယောက်(သို့)ကော်မတီအများကို တာဝန်လွှဲအပ်ခွင့်ရှိပြီး ထိုလွှဲအပ်ခြင်းကြောင့်ဖြစ်ပေါ်သော ဆုံးရှုံးမှုများကို ကောဆောထောဈေးမှ လက်ခံရန် ငြင်းပယ်ခွင့်မရှိ။

ပုဒ်မ ၂၄ ကောဆောထောဈေး၊ ကောဆောထော နှင့် ကောထောခေါ တို့၏ လုပ်ငန်းတာဝန်သည် အများအကျိုးအပေါ် ပတ်သက်သော(သို့)ထိခိုက်မှုရှိပါက အစည်းအဝေး၏ဆုံးဖြတ်ချက်အရသာ ဆောင်ရွက်ရပြီး ကောဆောထောဈေးဌာန၏ အီလက်ထရောနစ်သတင်းများမှ (သို့) ကောဆောထောဈေးမှ သတ်မှတ်သော အခြားသောနည်းလမ်းများဖြင့် အစည်းအဝေးဆုံးဖြတ်ချက်များနှင့် တစ်ဦးချင်း(သို့) တစ်ဖွဲ့ချင်း၏ ထင်မြင်ချက် ရလဒ်များကို အများသူသိရှိအောင် ထင်းလင်းစွာဖော်ပြရမည်။

အစည်းအဝေးဆုံးဖြတ်ချက်များသည် ဥပဒေအတိုင်း အစိုးရနှင့်ပတ်သက်သော အချက်အလက်များ ပါဝင်ပါက ကြေညာရန်မလိုအပ်ဘဲ ကောဆောထောဈေးမှ ထိုအချက်အလက်များ မကြေညာရန် ဆုံးဖြတ်ချက် ချနိုင်သည်။

အပိုဒ် ၁ အတိုင်း အစည်းအဝေးဆုံးဖြတ်ချက်များနှင့်ထင်မြင်ချက်များ ကြေညာခြင်းကို ဆုံးဖြတ်ချက်ချပြီး ရက် ၃၀ မကျော်တွင် ကြေညာရပြီး အကြောင်းအမျိုးမျိုးကြောင့် မကြေညာနိုင်ပါက ၁၅ ရက်တိုးနိုင်ပြီး တိုးချဲ့ရသည့် ခိုင်လုံသည့်အကြောင်းရင်းများကို တင်ပြရမည်။

ပုဒ်မ ၂၅ ကော်မတီအား ဖွဲ့စည်းပုံအခြေခံဥပဒေအရ ကော်လပ်ရှင်း ကာကွယ်ရေးနှင့်တိုက်ဖျက်ရေး ဥပဒေအရ ကော်မတီအား အမြင့်ဆုံးရာထူးကို ထမ်းဆောင်ပြီး ပြစ်မှုဆိုင်ရာဥပဒေအရ တာဝန်ရှိသူများ ဖြစ်စေသည်။

ပုဒ်မ ၂၆ ကော်မတီဦးစီး၊ ကော်မတီဦးစီးလက်ထောက် နှင့် ကော်မတီများ အချိန်ပြည့် တာဝန်ထမ်းဆောင်ရမည်။

ကော်မတီဦးစီး၊ ကော်မတီဦးစီးလက်ထောက် နှင့် ကော်မတီများသည် လခများကို အမိန့်ထဲတွင် ဖော်ပြထားသည့်အတိုင်း လအလိုက်ပေးချေပေးမည်။

ကော်မတီဦးစီး၊ ကော်မတီဦးစီးလက်ထောက် နှင့် ကော်မတီများသည် လုပ်ငန်းတာဝန် ထမ်းဆောင်ခြင်းကြောင့် ကုန်ကျသောလမ်းစရိတ်များသည် အမိန့်ထဲတွင် သတ်မှတ်ထားသောပမာဏထက်မပိုပါက ထုတ်ယူနိုင်သည်။

ပုဒ်မ ၂၇ ကောဆောထောဈေးအား အောက်ပါအတိုင်း တာဝန်အာဏာရှိစေသည်။

(၁) အသံလိုင်းကြီးကြပ်ခြင်း မော်ဒယ်အစီအစဉ်များ၊

နိုင်ငံတော်အသံလိုင်းသတ်မှတ်ဇယားများ၊ အသံလွှင့်လုပ်ငန်းနှင့်ရုပ်မြင်သံကြားလုပ်ငန်း မော်ဒယ်အစီအစဉ်များ၊ ဆက်သွယ်ရေးလုပ်ငန်းမော်ဒယ်အစီအစဉ်များ၊

ရေဒီယိုလိုင်းမော်ဒယ်အစီအစဉ်၊ နှင့် ဆက်သွယ်ရေးနံပါတ်မော်ဒယ်အစီအစဉ်များကို တို့ကိုပြုလုပ်ပေးခြင်း

(၂) အသံလွှင့်လုပ်ငန်း၊ ရုပ်မြင်သံကြားလုပ်ငန်း၊ ရေဒီယိုလုပ်ငန်း နှင့် ဆက်သွယ်ရေးလုပ်ငန်းတွင် အသုံးပြုသော အသံလိုင်းများကို စီစဉ်ပေးခြင်း

(၃) အသံလွှင့်လုပ်ငန်း၊ ရုပ်မြင်သံကြားလုပ်ငန်း၊ နှင့် ဆက်သွယ်ရေးလုပ်ငန်း လက္ခဏာနှင့် အမျိုးအစားများကို သတ်မှတ်ပေးခြင်း

(၄) အသံလွှင့်လုပ်ငန်း၊ ရုပ်မြင်သံကြားလုပ်ငန်း၊ နှင့် ဆက်သွယ်ရေးလုပ်ငန်း (သို့) ရေဒီယိုဆက်သွယ်ရေး လုပ်ငန်းတွင် အသုံးပြုရန်အတွက် အသံလိုင်း နှင့် ရေဒီယိုဆက်သွယ်ရေးများကို သုံးသပ်ခွင့်ပြုခြင်းနှင့် ကြီးကြပ်ကြည့်ရှုခြင်း နှင့် ခွင့်ပြုခြင်းနှင့်ပတ်သက်သော နည်းလမ်းနှင့်ညွှန်ကြားချက်များကို သတ်မှတ်ခြင်း နှင့် ထိုခွင့်ပြုချက်အတွက် ကန့်သတ်ချက်(သို့)ကုန်ကျစရိတ် များကို သတ်မှတ်ပေးခြင်း

(၅) အသံလိုင်းများကို ထိရောက်စွာအသုံးပြုနိုင်ရန် ညွှန်ကြားချက်များသတ်မှတ်ခြင်း နှင့် အသံလိုင်းလုပ်ငန်း အမျိုးအစားတူနှင့်ကွဲပြားလုပ်ငန်းအကြားတွင် အချင်းချင်းနှောင့်ယှက်ခြင်းမှ ကင်းရှင်းစေခြင်း

(၆) အသံလွှင့်လုပ်ငန်း၊ ရုပ်မြင်သံကြားလုပ်ငန်း၊ နှင့် ဆက်သွယ်ရေးလုပ်ငန်းများ သုံးစွဲသူများမှ အရည်အသွေးမြင့်သောဝန်ဆောင်မှုများ၊ လျင်မြန် မှန်ကန် တရားမျှတမှုများ ရရှိစေရန်အတွက် သုံးသပ်ခွင့်ပြုခြင်းနှင့် ကြီးကြပ်ကြည့်ရှုခြင်း နှင့် နည်းလမ်းနှင့်ညွှန်ကြားချက်များကို သတ်မှတ်ပြီး ထိုခွင့်ပြုချက်အတွက် ကန့်သတ်ချက်(သို့)ကုန်ကျစရိတ် များကို သတ်မှတ်ပေးခြင်း

(၇) ဆက်သွယ်ရေးနံပါတ်အသုံးပြုခြင်းများကို သုံးသပ်ခွင့်ပြုခြင်းနှင့် ကြီးကြပ်ကြည့်ရှုခြင်း နှင့် နည်းလမ်းနှင့်ညွှန်ကြားချက်များကို သတ်မှတ်ပြီး ထိုခွင့်ပြုချက်အတွက် ကန့်သတ်ချက်(သို့)ကုန်ကျစရိတ် များကို သတ်မှတ်ပေးခြင်း

(၈) အသံလွှင့်လုပ်ငန်း၊ ရုပ်မြင်သံကြားလုပ်ငန်း၊ နှင့် ဆက်သွယ်ရေးလုပ်ငန်းများ လုပ်ငန်းအမျိုးအစားတူနှင့် လုပ်ငန်းတစ်မျိုးစီအကြား ဆောင်ရွက်ခြင်း၌ အသုံးပြုရာတွင်(သို့)ဆက်သွယ်ရာတွင် နည်းလမ်းနှင့်ညွှန်ကြားချက် များကို သတ်မှတ်ပေးခြင်း နှင့် အသုံးပြုနှုန်းထား(သို့) ဆက်သွယ်မှုနှုန်းထားများ သတ်မှတ်ရာတွင် နည်းလမ်းနှင့်ညွှန်ကြားချက်များကို သတ်မှတ်ပေးခြင်းများနှင့် အများအကျိုးကို အဓိကထားပြီး သုံးစွဲသူ၊ ဝန်ဆောင်မှုပေးသူနှင့်ရင်းနှီးမြုပ်နှံသူ (သို့) ဆက်သွယ်ရေးဝန်ဆောင်မှုပေးသူအကြားတို့အပေါ် တရားမျှတမှုရှိစေခြင်း

(၉) အသံလွှင့်လုပ်ငန်း၊ ရုပ်မြင်သံကြားလုပ်ငန်း၊ နှင့် ဆက်သွယ်ရေးလုပ်ငန်းများတွင် အများအကျိုးကို အဓိကထားပြီး သုံးစွဲသူ၊ ဝန်ဆောင်မှုပေးသူတို့အပေါ် တရားမျှတမှုရှိစေသော ဝင်ကြေးဖွဲ့စည်းပုံနှင့်ဝန်ဆောင်မှု ဖွဲ့စည်းပုံ များကို သတ်မှတ်ပေးခြင်း

(၁၀) အသံလွှင့်လုပ်ငန်း၊ ရုပ်မြင်သံကြားလုပ်ငန်း၊ ဆက်သွယ်ရေးလုပ်ငန်းများ နှင့် ရေဒီယိုဆက်သွယ်ရေး လုပ်ငန်းများတွင် အသုံးပြုသော တက်နိုလော်ဂျီပိုင်း အရည်အသွေးနှင့်လက္ခဏာများကို သတ်မှတ်ပေးခြင်း

(၁၁) အသံလွှင့်လုပ်ငန်း၊ ရုပ်မြင်သံကြားလုပ်ငန်း၊ နှင့် ဆက်သွယ်ရေးလုပ်ငန်းများတွင် တရားမျှတမှုမရှိသော ယှဉ်ပြိုင်မှုများဖြစ်ပေါ်စေခြင်း (သို့) ချည်နှောင်ထားခြင်း အပြုအမူမပြုစေရန်အတွက် ကာကွယ်ခြင်းနည်းလမ်းများကို သတ်မှတ်ပေးခြင်း

(၁၂) ပုဒ်မ ၅၀ အတိုင်း ဆက်သွယ်ရေးဝန်ဆောင်မှုများကို အားလုံးပျံ့နှံ့အောင် နှင့်တန်းတူညီတူရရှိအောင် ဖြန့်ဝေခြင်းနည်းလမ်းများကို သတ်မှတ်ပေးခြင်း

(၁၃) လုပ်ငန်းဆောင်ရွက်သူများ၏ ခေါင်းပုံဖြတ်ခြင်း မခံရစေရန်အတွက် ပြည်သူလူထုများ၏ အခွင့်အရေးနှင့် လွတ်လပ်မှုများကို စောင့်ရှောက်ခြင်းနှင့် ဆက်သွယ်ရေးအသုံးပြုရာတွင် ပုဂ္ဂိုလ်ချင်း၏ ကိုယ်ရေးကိုယ်တာအခွင့်အရေးနှင့် လွတ်လပ်မှုများကို စောင့်ရှောက်ပေးခြင်း နှင့် အသံလွှင့်လုပ်ငန်း၊ ရုပ်မြင်သံကြား လုပ်ငန်း၊ နှင့် ဆက်သွယ်ရေးလုပ်ငန်းများတွင် အသုံးပြုသော အသံလိုင်းများ အကျိုးအများဆုံး အသုံးပြုနိုင်ရန်နှင့် ပြည်သူလူထုများ တန်းတူညီတူလက်ခံရရှိနိုင်ရန်အတွက် အခွင့်အရေးနှင့်လွတ်လပ်ခြင်းများကို ထောက်ပံ့ပေးခြင်း

(၁၄) နိုင်ငံနှင့်နိုင်ငံအကြား အသံလိုင်းထိန်းချုပ်ခြင်းနှင့်ပတ်သက်သော လုပ်ငန်းများကို ဆက်သွယ်ပေးခြင်း

(၁၅) အချင်းချင်းနှောင့်ယှက်မှုရှိသော အသံလိုင်းအသုံးပြုခြင်း ပြဿနာများ ဖော်ထုတ်ခြင်းနှင့်ဖြေရှင်းခြင်း

(၁၆) အသံလွှင့်လုပ်ငန်း၊ ရုပ်မြင်သံကြားလုပ်ငန်း၊ နှင့် ဆက်သွယ်ရေးလုပ်ငန်းများ လုပ်ဆောင်ခြင်းကို လေ့လာစစ်ဆေးခြင်းနှင့် ညွှန်ကြားချက်များပေးခြင်း

(၁၇) အသံလိုင်းအသုံးပြုသော အသံလွှင့်လုပ်ငန်းနှင့်ရုပ်မြင်သံကြားလုပ်ငန်းများတွင် သတင်းမီဒီယာ အချင်းချင်း (သို့)အခြားပုဂ္ဂိုလ်မှ ကြားဖြတ်မီဒီယာအခွင့်အရေးများ ထိန်းချုပ်ခြင်း (သို့) လက်ဝါးအုပ်ထားခြင်းကြောင့် သတင်းလက်ခံရရှိခြင်းလွတ်လပ်မှုကို နှောင့်ယှက်ခြင်း (သို့) ပြည်သူလူထုများ၏ များပြားသော သတင်းများ လက်ခံရရှိခြင်းကို ပိတ်ပင်စေခြင်းများဖြစ်စေသည့် ပူးပေါင်းလုပ်ဆောင်ခြင်း လက္ခဏာများကို သတ်မှတ်ခြင်း

(၁၈) ခွင့်ပြုစာရရှိသောသူ၊ အစီအစဉ်များထုတ်လုပ်သူ နှင့် အသံလွှင့်လုပ်ငန်းနှင့်ရုပ်မြင်သံကြားလုပ်ငန်းနှင့် ပတ်သက်သော သတင်းမီဒီယာအသက်မွေးဝမ်းကြောင်းလုပ်ငန်း ပြုလုပ်သောလုပ်ငန်းရှင်များကို အုပ်စုလိုက် ပုံစံအမျိုးမျိုးဖြင့် အုပ်စုဖွဲ့ခြင်းများကို ထောက်ပံ့ပေးပြီး အသက်မွေးလုပ်ငန်းဆောင်ရွက်မှု ကျင့်ဝတ်များ နှင့် အသက်မွေးလုပ်ငန်းဆောင်ရွက်သူအချင်းချင်းကျင့်ဝတ်များရှိစေရန် ထိန်းချုပ်ခြင်း တာဝန်ပြုလုပ်ရန်ဖြစ်သည်။

(၁၉) ပုဒ်မ ၅၈ အရ စည်းကမ်းချက်များ(သို့)ကြော်ငြာများကို ထုတ်လွှတ်ခြင်း

(၂၀) ပုဒ်မ ၅၂ အရ ရန်ပုံငွေသို့ထည့်ရန်ငွေအပါအဝင် ကောဆောထောချောဌာန၏ အသုံးစရိတ်များကို ခွင့်ပြုပေးခြင်း

(၂၁) ပုဒ်မ ၅၅ အတိုင်း ရန်ပုံငွေစီမံခန့်ခွဲရေးကော်မတီအဖွဲ့မှ တင်ပြသော ရန်ပုံငွေရှာဖွေရေးနှင့် ပတ်သက်ခြင်းများကို သုံးသပ်ပေးခြင်းနှင့်သဘောတူချက်များပေးခြင်း

(၂၂) အသံလိုင်းစီမံခန့်ခွဲရေး၊ အသံလွှင့်လုပ်ငန်း၊ ရုပ်မြင်သံကြားလုပ်ငန်း၊ ဆက်သွယ်ရေးလုပ်ငန်း (သို့) ပတ်သက်သောအခြားလုပ်ငန်းများနှင့် ပတ်သက်သောအကြောင်းများ ထိုင်းအစိုးရနှင့်နိုင်ငံခြားအစိုးရ (သို့) နိုင်ငံအကြားအဖွဲ့အစည်းများအကြား ညှိနှိုင်းရာတွင်(သို့)သဘောတူချက်များပြုလုပ်ရာတွင် အချက်များပေးခြင်းနှင့် ပူးပေါင်းပါဝင်ခြင်း

(၂၃) အသံလိုင်းစီမံခြင်းနှင့်ပတ်သက်သော ဥပဒေများနှင့် အသံလွှင့်လုပ်ငန်း၊ ရုပ်မြင်သံကြားလုပ်ငန်း နှင့် ဆက်သွယ်ရေးလုပ်ငန်း အသံလိုင်းများနှင့် ပတ်သက်သော

အခြားသောဆောင်ရွက်ချက်များကို ပြုလုပ်ခြင်း (သို့) ပြုပြင်ပြောင်းလဲခြင်း (သို့) ပယ်ဖျက်ခြင်းများ ဝန်ကြီးချုပ်ဌာနသို့ ညွှန်ကြားချက်များပေးခြင်း

(၂၄) ကောဆောထောချော၏ တာဝန်အာဏာနှင့်ပတ်သက်သော စည်းကမ်းချက်များ ကြေညာချက်များ (သို့) အမိန့်များကို ထုတ်ခြင်း

(၂၅) ဤအမိန့်စာထဲ(သို့)အခြားဥပဒေများထဲတွင် သတ်မှတ်ထားသော အခြားသောလုပ်ဆောင်ချက်များ

အချက် (၁၇)အရ ကြားဖြတ်မီဒီယာအခွင့်အရေးများ ထိန်းချုပ်ခြင်း (သို့) လက်ဝါးအုပ်ထားခြင်း ပူးပေါင်းလုပ်ဆောင်ခြင်းလက္ခဏာများ သတ်မှတ်ခြင်းများအား ကောဆောထောချောမှ ပြည်သူလူထုနှင့် ပတ်သက်သောသူများ၏ ထင်မြင်ချက်များကို နားထောင်ပါ။

အပိုဒ် ၁ အရ တာဝန်အာဏာအသုံးပြုခြင်းသည် အသံလွှင့်လုပ်ငန်းနှင့်ရုပ်မြင်သံကြားလုပ်ငန်း ဆောင်ရွက်ခြင်း ဥပဒေ၊ ဆက်သွယ်ရေးလုပ်ငန်းဆောင်ရွက်ခြင်းဥပဒေ နှင့် ရေဒီယိုဆက်သွယ်ရေးဥပဒေ များနှင့် ဆန့်ကျင်ခြင်းမရှိရ။

ယေဘုယျအဖြစ် တင်းကြပ်အသုံးပြုသော စည်းကမ်းချက်များ၊ ကြေညာချက်များ (သို့) အမိန့်များ အစိုးရပြန်တမ်းတွင် ကြေညာပြီးပါက တင်းကြပ်အသုံးပြုနိုင်သည်။

ပုဒ်မ ၂၈ ကောဆောထောချောအား အကျိုးသက်ရောက်မှုရှိသူနှင့်ပြည်သူလူထုများ၏ ထင်မြင်ချက်များကို နားစဉ်ပြီး အသံလွှင့်လုပ်ငန်း ရုပ်မြင်သံကြားလုပ်ငန်း ကြီးကြပ်စောင့်ရှောက်ရေး၊ နှင့် ယေဘုယျ တင်းကြပ်အသုံးပြုစေသော ဆက်သွယ်ရေးလုပ်ငန်းနှင့်လုပ်ငန်းဆောင်ရွက်မှုပြိုင်ဆိုင်မှုနှင့်ပတ်သက်သော (သို့) သံသယရှိဖွယ်ပြည်သူလူထုကို ဆိုးကျိုးသက်ရောက်မှုရှိစေသော စည်းကမ်းများ၊ ကြေညာချက်များ (သို့) အမိန့်များ မထုတ်မီတွင် ထင်မြင်ချက်များကို သုံးသပ်ချက်အဖြစ်အသုံးပြုရန်ဖြစ်သည်။ ဖြစ်ပေါ်လာပုံနှင့်ပတ်သက်သော အချက်အလက်များ၊ အကြောင်းရင်းများ၊ လိုအပ်ချက် နှင့် ထင်မြင်ချက်နားထောင်မည့်ကိစ္စနှင့်ပတ်သက်သော အရေးကြီးအကြောင်းများ၊ နားထောင်ချင်သော ထင်မြင်ချက်များအကြောင်းကို ပေးရမည်။ ထင်မြင်ချက် နားထောင်ခြင်းသည် ရက် ၃၀ ထက်မနည်းရပြီး အရေးကြီးကိစ္စ(သို့)အလောကြီးကိစ္စရှိသောအချိန်တွင် ကောဆောထောချောမှ ထင်မြင်ချက်နားထောင်ရန် သတ်မှတ်ထားသောအချိန်ထက် အချိန်ကိုချို့ပေးနိုင်သည်။

ကောဆောထောချောဌာနမှ ထင်မြင်ချက်နားထောင်ခြင်းအကျဉ်းချုပ်ကို ပြုလုပ်ပြီး ထိုထင်မြင်ချက်အပေါ် ကောဆောထောချော၏ ဆုံးဖြတ်ချက်(သို့)သုံးသပ်ချက် ထင်မြင်ချက် နှင့် အကြောင်းရင်းနှင့်ဆက်လက် ဆောင်ရွက်မည့် နည်းလမ်းများကို ပူးတွဲတင်ပြရမည်ဖြစ်ပြီး ကောဆောထောချောဌာန၏ သတင်းမီဒီယာကွန်ယက် များတွင် ထိုထိန်းသိမ်းချက်များကို ဖြန့်ရမည်။

ပုဒ်မ ၂၉ ဤအမိန့်စာအတိုင်း အသံလွှင့်လုပ်ငန်း၊ ရုပ်မြင်သံကြားလုပ်ငန်း နှင့် ဆက်သွယ်ရေး လုပ်ငန်းများ ဆောင်ရွက်ခြင်း နှင့် အသံလွှင့်လုပ်ငန်းနှင့်ရုပ်မြင်သံကြားလုပ်ငန်းဆောင်ရွက်ခြင်းဥပဒေများ (သို့) ဆက်သွယ်ရေးလုပ်ငန်းဆောင်ရွက်ခြင်းဥပဒေများတွင် အသုံးပြုနှုန်း(သို့)ကွန်ယက်ဆက်သွယ်ခြင်း ဝင်ကြေး (သို့) ဝန်ဆောင်မှုခများသတ်မှတ်ပေးခြင်းများအား ကောဆောထောချောမှ အများအကျိုးနှင့်သုံးစွဲသူဝန်၊ ဝန်ဆောင်မှု ကုန်ကျစရိတ်များ၊ အဘိုးတန်ခြင်း နှင့်



အရည်အသွေးရှိသောအရင်းအမြစ်များရှာဖွေခြင်းနှင့် သင့်တင့်သော အရာများကို စဉ်းစားသင့်သည်။

ပုဒ်မ ၃၀ ဥပဒေအရပြည်သူလူထုမှ တောင်းဆိုသော(သို့)တိုင်ကြားသော စည်းကမ်းချက်၊ စည်းမျဉ်းများ၊ ကြေညာချက်များ (သို့) ကောဆောထောချော(သို့)ကောဆောထောချောဌာနမှ ပုဂ္ဂလိက နှင့်ပြုလုပ်သော စာချုပ်များ သုံးသပ်ချက်များနှင့်ပတ်သက်သောကိစ္စများ ကောဆောထောချော၊ ကောဆောထော၊ ကောထောခေါ၊ အခြားကော်မတီအဖွဲ့ နှင့် ဤအမိန့်စာအရ ခန့်အပ်သော ကော်မတီခွဲအဖွဲ့များ၊ ကောဆောထောချော လက်ထောက် နှင့် ကောဆောထောချောဌာန ဝန်ထမ်းများမှ တာဝန်ထမ်းဆောင်ရာတွင် အကယ်၍ အဆိုပါ စည်းကမ်းချက်၊ စည်းမျဉ်းများ၊ ကြေညာချက်များ နှင့် စာချုပ်များသည် လုပ်ငန်းလုပ်ဆောင်ခြင်းအချိန်ကို မသတ်မှတ်ထားပါက ကောဆောထောချော အား လုပ်ငန်းလုပ်ဆောင်ခြင်းအချိန်ကို သတ်မှတ်ပေးပြီး ပြီးဆုံးပါက အများပြည်သူသိအောင်ကြေညာရမည်။ အချိန်သတ်မှတ်မထားသောဘယ်အကြောင်းမဆို အကြောင်းလက်ခံ ရရှိသည့်နေ့မှစ၍ ၁၅ ရက်မကျော် ပြီးဆုံးအောင် ဆောင်ရွက်ရမည်။

ကောဆောထောချော၊ ကောဆောထော၊ ကောထောခေါ၊ အခြားကော်မတီအဖွဲ့ နှင့် ဤအမိန့်စာအရ ခန့်အပ်သော ကော်မတီခွဲအဖွဲ့များ၊ ကောဆောထောချောလက်ထောက် နှင့် ကောဆောထောချောဌာန ဝန်ထမ်းများမှ တာဝန်ထမ်းဆောင်ရာတွင် ခိုင်လုံသောအကြောင်းရင်းမရှိဘဲ အပိုဒ် ၁ အရ သတ်မှတ်ထားသောအချိန်ထက် နှောင့်နှေးသောအခြေအနေတွင် အခြားသူအားဆုံးရှုံးထိခိုက်မှုဖြစ်စေပါက ကောဆောထောချောဌာနမှ ထိုပုဂ္ဂိုလ်အား ပြန်လျော်ပေးရပြီး ထိုဆုံးရှုံးထိခိုက်မှုသည် ရည်ရွယ်ချက်ရှိရှိဖြင့်ပြုလုပ်ခြင်း (သို့) ပြင်းထန်သောပေါ့ဆမှုကြောင့် ဖြစ်ပြီး နှောင့်နှေးမှုအဓိကဖြစ်စေသော ကောဆောထောချော၊ ကောဆောထော၊ ကောထောခေါ၊ အခြားကော်မတီအဖွဲ့ နှင့် ဤအမိန့်စာအရ ခန့်အပ်သော ကော်မတီခွဲအဖွဲ့များ၊ ကောဆောထောချောလက်ထောက် နှင့် ကောဆောထောချော ဌာန ဝန်ထမ်းများမှ ထိုလျော်ကြေးများကို ပြန်တောင်းဆိုပါ။

ပုဒ်မ ၃၁ အသံလွှင့်လုပ်ငန်း၊ ရုပ်မြင်သံကြားလုပ်ငန်း နှင့် ဆက်သွယ်ရေးလုပ်ငန်း လုပ်ငန်းရှင် များ၏ ခေါင်းပုံဖြတ်ခြင်း မခံရစေရန် သုံးစွဲသူစောင့်ရှောက်ရေးအကျိုးများအတွက် ကောဆောထောချောမှ အသံလွှင့်လုပ်ငန်း၊ ရုပ်မြင်သံကြားလုပ်ငန်း နှင့် ဆက်သွယ်ရေးလုပ်ငန်း လုပ်ငန်းရှင်များ သုံးစွဲသူများအပေါ် ခေါင်းပုံဖြတ်ခြင်း မပြုလုပ်စေရန်အတွက် လုပ်ငန်းဆောင်ရွက်ပုံကိုစစ်ဆေးရမည်။ ကောဆောထောချောမှ ကော်မတီခွဲအဖွဲ့ ၂ ဖွဲ့ ဖွဲ့ပြီး ကောဆောထောချော၏ အသံလွှင့်လုပ်ငန်းနှင့်ရုပ်မြင်သံကြားလုပ်ငန်းပိုင်းသုံးစွဲသူ စောင့်ရှောက်ရေး နှင့် ဆက်သွယ်ရေးလုပ်ငန်းပိုင်းသုံးစွဲသူ စောင့်ရှောက်ရေးပိုင်း တာဝန်ထမ်းဆောင်ရာတွင် အကျိုးပြုသော အသိပညာရှိသော၊ ကျွမ်းကျင်သော နှင့် အတွေ့အကြုံရှိသောသူများ ပါဝင်ပြီး တိုင်ကြားချက်နှင့် အခြားတာဝန်ထမ်းဆောင်ခြင်းနှင့် ပတ်သက်သော ထင်မြင်ချက်တင်ပြချင်းနှင့်သုံးသပ်ခြင်းများတွင် တာဝန်အာဏာ ရှိသည်။ သို့ရာတွင် ကောဆောထောချောမှ သတ်မှတ်ထားသည့်အတိုင်း ဖြစ်ရမည်။

အသံလွှင့်လုပ်ငန်း၊ ရုပ်မြင်သံကြားလုပ်ငန်း (သို့) ဆက်သွယ်ရေးလုပ်ငန်း လုပ်ငန်းရှင်များ သုံးစွဲသူကို ခေါင်းပုံဖြတ်ခြင်းတစ်စုံတစ်ရာဖြစ်နိုင်သော ပြုလုပ်ခြင်းများပြုလုပ်သောအခြေအနေတွင် ကောဆောထောချောမှ

သတ်မှတ်ထားသောနည်းလမ်းများတစ်ခုခုဖြင့် စီးပွားပိုင်းပိုမိုများပြားသောအကျိုးအမြတ်များယူခြင်း (သို့) အနှောင့်အယှက်ပြုလုပ်ခြင်းများကို ကွန်ယက်အသုံးပြုခြင်း (သို့) ကြော်ငြာခြင်းဖြင့် ပြုလုပ်ပါက ကောဆောထောချောမှ ထိုလုပ်ဆောင်ချက်များကို ရပ်တန့်ခိုင်းနိုင်သည်။

ပုဒ်မ ၃၂ ဆက်သွယ်ရေးလမ်းကြောင်းဖြင့် ဆက်သွယ်ခြင်းတွင် ပုဂ္ဂိုလ်ကိုယ်ရေးကိုယ်တာ အခွင့်အရေးနှင့် လွတ်လပ်ရေးစောင့်ရှောက်ခြင်း အကျိုးအတွက် ကောဆောထောချောအား ကိုယ်ရေးအချက်အလက် နှင့်ပတ်သက်သော ဆက်သွယ်ရေးအသုံးပြုသူ၏ အခွင့်အရေး၊ ကိုယ်ရေးကိုယ်တာအခွင့်အရေး နှင့် ဆက်သွယ်ရေး ဖြင့်လွတ်လပ်စွာ ဆက်သွယ်ခြင်းများ စောင့်ရှောက်ရေးများကို သတ်မှတ်နိုင်သော အာဏာရှိသည်။

အမှားပြုလုပ်ပြီးသိမ်းထားခြင်း၊ အကျိုးကိုအသုံးပြုခြင်း (သို့) ဆက်သွယ်ရေးအသုံးပြုခြင်းဖြင့် သတင်း(သို့) အချက်အလက်များကို ဥပဒေနှင့်မကိုက်ညီစွာ ဖြန့်ဝေခြင်း ရှိပါက ဥပဒေပြစ်ဒဏ်သုံးသပ်ချက်အရ ကောဆောထောချောအား ဆုံးရှုံးသူအဖြစ် ယူဆသည်။

ဆက်သွယ်ရေးလုပ်ငန်းခွင့်ပြုစာရရှိပြီးသောသူသည် အပိုဒ် ၂ အရအမှားပြုလုပ်ခြင်း (သို့) အပိုဒ် ၂ အရ အမှားပြုလုပ်ကြောင်းသိရှိပြီးသော်လည်း လျစ်လျူရှုထားခြင်း(သို့)သင့်လျော်သော အချိန်တွင် ဥပဒေအတိုင်း မဆောင်ရွက်ခြင်း အခြေအနေများတွင် ကောဆောထောချောအား ဆက်သွယ်ရေးလုပ်ငန်းလုပ်ဆောင်ခြင်း ခွင့်ပြုချက်သိမ်းဆည်းခြင်း(သို့)ပယ်ဖျက်ခြင်း ပြုလုပ်ရန်အာဏာရှိသည်။

ပုဒ်မ ၃၃ ကောဆောထောချောအား ကော်မတီခွဲအဖွဲ့၊ လုပ်ငန်းဆောင်ရွက်ခြင်းအဖွဲ့ တည်ထောင်ခြင်း (သို့) ဤအမိန့်စာ(သို့)အာဏာအပ်ခံရခြင်းအရ တာဝန်ရှိသော တာဝန်ရှိသူအား လွှဲအပ်ပေးခြင်း အာဏာရှိသည်။

ကော်မတီခွဲနှင့်လုပ်ငန်းဆောင်ရွက်ခြင်းအဖွဲ့သည် ပုဒ်မ ၇ ခ. (၁) (၂) (၃) (၄) (၅) (၆) (၇) (၈) (၉) (၁၀) နှင့် (၁၁)အရ တားမြစ်လက္ခဏာများ မရှိရ။

ပုဒ်မ ၃၄ ဤအမိန့်စာအရတာဝန်ထမ်းဆောင်ရာတွင် ကောဆောထောချော၊ ကောဆောထော၊ ကောထောခေါ် နှင့် လုပ်ငန်းဆောင်ရွက်မှုလိုက်နာခြင်းနှင့်သုံးသပ်ခြင်းကော်မတီအဖွဲ့သည် အစိုးရဌာနများအား အကြောင်းမှန်ဖြေရှင်းရန်၊ သုံးသပ်ရန်အတွက်ပတ်သက်သော သက်သေစာရွက်များပို့ခြင်းပြုလုပ်ရန် အာဏာရှိသည်။

အုပ်စု ၂  
လုပ်ငန်းလုပ်ဆောင်မှုကြီးကြပ်စောင့်ရှောက်ခြင်း

အပိုဒ် ၁

အသံလွှင့်လုပ်ငန်းနှင့်ရုပ်မြင်သံကြားလုပ်ငန်းကော်မတီအဖွဲ့

ပုဒ်မ ၃၅ အသံလွှင့်လုပ်ငန်းနှင့်ရုပ်မြင်သံကြားလုပ်ငန်းကော်မတီအဖွဲ့တစ်ဖွဲ့ပြုလုပ်ပြီး အတိုကောက်အဖြစ် 'ကောဆောထော' ဟုခေါ်ပြီး အောက်ပါများပါဝင်သည်။

(၁) ကောဆောထောချောက ကောဆောထောချော ဦးစီးလက်ထောက်မှခန့်အပ်သော ကော်မတီဦးစီး

(၂) ကောဆောထောဇျောက

ကောဆောထောဇျောဦးစီး(သို့)ဦးစီးလက်ထောက်မဟုတ်သော ကောဆောထောဇျော  
ကော်မတီမှခန့်အပ်သော ကော်မတီ ၄ ယောက် - ပုဒ်မ ၆(၃)အရကော်မတီ ၂ ယောက် နှင့် ပုဒ်မ  
၆(၄)အရ ကော်မတီ ၁ ယောက်

အပိုဒ် ၁ အရကော်မတီသည် ကောထောခေါ် ဖြစ်၍မရပါ။

ကောဆောထောဇျောအတွင်းဝန်အား ကောဆောထောဇျောဌာန၏တာဝန်ရှိဝန်ထမ်းကို  
အတွင်းဝန်နှင့် အတွင်းဝန်လက်ထောက်အဖြစ် လိုအပ်ချက်အရ ခန့်အပ်ပါ။

ပုဒ်မ ၃၆ ပုဒ်မ ၂၃ ရှိ အကြောင်းကို ကောဆောထော၏ အစည်းအဝေးတွင်  
တင်းကြပ်အသုံးပြု ခိုင်းပြီး အစည်းအဝေးငယ်နှင့်ပတ်သက်သော အပိုင်းများအတွက်သာ  
ချွင်းချက်ထားသည်။ ကောဆောထောကော်မတီ အရေအတွက်အားလုံး၏ တစ်ဝက်ထက်မနည်း  
အစည်းအဝေးတက်ရောက်မှသာ အစည်းအဝေးငယ်ဖြစ်သည်။

ကောဆောထောကော်မတီမှ သက်တမ်းမစေ့မီ ရာထူးမှပယ်ဖျက်ခံရပါက  
ကောဆောထောကော်မတီ သုံးယောက်ထက်မနည်းရှိနေပါက ကျန်ရှိနေသော  
ကောဆောထောကော်မတီမှ လုပ်ငန်းဆက်လက် ဆောင်ရွက်ရမည်။

ပုဒ်မ ၃၇ ကောဆောထောအား ပုဒ်မ ၂၇ (၄) (၆) (၈) (၉) (၁၀) (၁၁) (၁၂) (၁၆)  
နှင့် (၁၈) အတိုင်း အသံလွှင့်လုပ်ငန်းနှင့်ရုပ်မြင်သံကြားလုပ်ငန်းနှင့်ပတ်သက်သောအပိုင်း နှင့်  
ကောဆောထောဇျော ပေးအပ်သော အခြားတာဝန်များဆောင်ရွက်ခြင်းကို  
ကောဆောထောဇျောအစား အာဏာတာဝန်ထမ်းဆောင်ရမည်။

အပိုင်း ၂

ဆက်သွယ်ရေးလုပ်ငန်းကော်မတီအဖွဲ့

ပုဒ်မ ၃၈ ဆက်သွယ်ရေးလုပ်ငန်းကော်မတီအဖွဲ့တစ်ဖွဲ့ပြုလုပ်ပြီး အတိုကောက်  
'ကောထောခေါ်' ဟု ခေါ်ဆိုပြီး အောက်ပါများပါဝင်သည်။

(၁) ကောဆောထောဇျောက ကောဆောထောဇျော ဦးစီးလက်ထောက်မှခန့်အပ်သော  
ကော်မတီဦးစီး

(၂) ကောဆောထောဇျောက

ကောဆောထောဇျောဦးစီး(သို့)ဦးစီးလက်ထောက်မဟုတ်သော ကောဆောထောဇျော  
ကော်မတီမှခန့်အပ်သော ကော်မတီ ၄ ယောက် - ပုဒ်မ ၆(၃)အရကော်မတီ ၂ ယောက် နှင့် ပုဒ်မ  
၆(၄)အရ ကော်မတီ ၁ ယောက်

အပိုဒ် ၁ အရကော်မတီသည် ကောထောခေါ် ဖြစ်၍မရပါ။

ကောဆောထောဇျောအတွင်းဝန်အား ကောဆောထောဇျောဌာန၏တာဝန်ရှိဝန်ထမ်းကို  
အတွင်းဝန်နှင့် အတွင်းဝန်လက်ထောက်အဖြစ် လိုအပ်ချက်အရ ခန့်အပ်ပါ။

ပုဒ်မ ၃၉ ပုဒ်မ ၃၆ ရှိ အကြောင်းကို ကောထောခေါ်၏  
အစည်းအဝေးနှင့်တာဝန်ထမ်းဆောင်ခြင်းတွင် ချွင်းချက်အဖြစ် တင်းကြပ်အသုံးပြုခိုင်းသည်။

ပုဒ်မ ၄၀ ကောထောခေါ်အား ပုဒ်မ ၂၇ (၄) (၆) (၇) (၈) (၉) (၁၀) (၁၁) (၁၂)  
(၁၃) နှင့် (၁၆) အတိုင်း အသံလွှင့်လုပ်ငန်းနှင့်ရုပ်မြင်သံကြားလုပ်ငန်းနှင့်ပတ်သက်သောအပိုင်း  
နှင့် ကောဆောထောဇျော ပေးအပ်သော အခြားတာဝန်များဆောင်ရွက်ခြင်းကို  
ကောဆောထောဇျောအစား အာဏာတာဝန်ထမ်းဆောင်ရမည်။

အပိုင်း ၃

အသံလွှင့်လုပ်ငန်းနှင့်ရုပ်မြင်သံကြားလုပ်ငန်းကြီးကြပ်ခြင်း

ပုဒ်မ ၄၁ အသံလွှင့်လုပ်ငန်း(သို့)ရုပ်မြင်သံကြားလုပ်ငန်းအတွက် အသံလိုင်းအသုံးပြုလိုပါက ဤအမိန့်စာ အတိုင်း ခွင့်ပြုချက်ရရှိရမည်။

ခွင့်ပြုချက်တောင်းဆိုခြင်းနှင့်ခွင့်ပြုချက်ရရှိခြင်းသည် ကောဆောထောချောမှ ကြေညာသတ်မှတ်သော နည်းလမ်းနှင့်ကန့်သတ်ချက်အတိုင်းဖြစ်စေပြီး စီးပွားရေးပိုင်းလုပ်ငန်းဆောင်ရွက်ခြင်းဖြစ်ပါက အပိုဒ် ၆ တွင် သတ်မှတ်ထားသည့်အတိုင်း ဆောင်ရွက်ရမည်။

အပိုဒ် ၁ အရအသံလိုင်းအသုံးပြုရန် ခွင့်ပြုချက်တောင်းဆိုခြင်းသည် အသံလွှင့်လုပ်ငန်းနှင့်ရုပ်မြင်သံကြား လုပ်ငန်း ဆောင်ရွက်ခြင်းဥပဒေအရ အသံလွှင့်လုပ်ငန်း(သို့)ရုပ်မြင်သံကြားလုပ်ငန်းဆောင်ရွက်ရန် ခွင့်ပြုချက် တောင်းဆိုခြင်း ဖြစ်သည်။ ကောဆောထောချောမှ အသံလိုင်းအသုံးပြုရန်ခွင့်ပြုချက်ပြုပြီးသောအခါ အသံလွှင့်လုပ်ငန်းနှင့် ရုပ်မြင်သံကြားလုပ်ငန်း ဆောင်ရွက်ခြင်းဥပဒေအရ အသံလွှင့်လုပ်ငန်း(သို့)ရုပ်မြင်သံကြား လုပ်ငန်း ဆောင်ရွက်ရန် ခွင့်ပြုသည်ဟု ယူဆပြီး ရေဒီယိုဆက်သွယ်ရေးစက် ပိုင်ဆိုင်ရန်နှင့်အသုံးပြုနိုင်ပြီး ရေဒီယိုဆက်သွယ်ရေးဥပဒေအရ ရေဒီယိုဆက်သွယ်ရေးဌာနတပ်ဆင်နိုင်၍ ခွင့်ပြုစာထဲတွင် ဖော်ပြထားသော ရေဒီယိုဆက်သွယ်ရေးစက်ကိရိယာ အပိုင်းအတွက်သာဖြစ်သည်။

အသံလွှင့်လုပ်ငန်းနှင့်ရုပ်မြင်သံကြားလုပ်ငန်းအတွက် အသံလိုင်းအသုံးပြုခွင့် ခွင့်ပြုခြင်းသည် ပညာရေးပိုင်း၊ ယဉ်ကျေးမှု၊ တိုင်းပြည်၏တည်မြဲမှု နှင့် အခြားသောအများအကျိုး၊ နှင့် တရားမျှတ၍ လွတ်လပ်စွာယှဉ်ပြိုင်ခြင်းများတွင် နိုင်ငံအဆင့် တိုင်းပြည်အဆင့် နှင့် ဒေသအဆင့် ပြည်သူလူထုများ၏ အကျိုးအများဆုံးရရှိစေခြင်းကို စဉ်းစားပြီး အများအကျိုးအတွက် နိုင်ငံတော်၏သတင်းအရင်းအမြစ်ဖြစ်သည့်အလျောက် လုပ်ငန်းပိုင်းအမျိုးမျိုးတွင် ကျယ်ပြန့်စွာ အများအကျိုးအသုံးပြုနိုင်သော ပုံစံလက္ခဏာတွင် ဆောင်ရွက်ရမည်။

ပြည်သူလူထုကို အသိပညာပေးသော အကြောင်းပါသော ရေဒီယိုအစီအစဉ်နှင့်ရုပ်မြင်သံကြားအစီအစဉ် (သို့) ကလေးနှင့်လူငယ်အတွက် အစီအစဉ်များ ထောက်ပံ့ရာတွင် အကျိုးပြုစေရန်အတွက် ကောဆောထောချောအား ရည်ရွယ်အုပ်စုအတွက် သင့်လျော်သောအချိန်တွင် ထိုအစီအစဉ် ပြသနိုင်ရန် ခွင့်ပြုချက်ရရှိသူအား စီစဉ်ပေးရန် ကန့်သတ်ချက်သတ်မှတ်ပေးရမည်။

အသံလွှင့်လုပ်ငန်းနှင့်ရုပ်မြင်သံကြားလုပ်ငန်းဆောင်ရွက်ခြင်း ဥပဒေအရ သတ်မှတ်ထားသော စီးပွားရေးပိုင်းလုပ်ငန်းဆောင်ရွက်မှုတွင် အသံလွှင့်လုပ်ငန်း(သို့)ရုပ်မြင်သံကြားလုပ်ငန်းအတွက် အသံလိုင်း အသုံးပြုရန် ခွင့်ပြုချက်တောင်းသည့် အခြေအနေတွင် နိုင်ငံတော်အဆင့် တိုင်းပြည်အဆင့် နှင့် ဒေသအဆင့် အသံလိုင်းလေလံတင်ခြင်း နည်းလမ်းဖြင့်ရွေးချယ်ပြီး တစ်ဆင့်ချင်းစီခွဲ၍ လေလံတင်ရမည်ဖြစ်ပြီး ကောဆောထောချောမှ ကြေညာသတ်မှတ်ထားသော နည်းလမ်း အချိန် နှင့် ကန့်သတ်ချက်အတိုင်း ဖြစ်ရမည်။

အပိုဒ် ၆ အရ အသံလိုင်းလေလံတင်ခွင့်ပင်ရောက်ခွင့်ရှိသူ အရည်အချင်းများသတ်မှတ်ခြင်းသည်

အရည်အသွေးကောင်းသောအသံလိုင်းရှာဖွေခြင်းနှင့်အဖိုးတန်ခြင်း၊  
အပြတ်ကိုင်ခြင်းမှကာကွယ်ခြင်း၊ တရားမျှတ၍ လွတ်လပ်စွာယှဉ်ပြိုင်မှု ထောက်ပံ့ခြင်း၊  
အရည်အသွေးကောင်းမွန်စွာဝန်ဆောင်မှုပေးခြင်း၊ သုံးစွဲသူဝန်များ နှင့်  
တိုင်းပြည်အဆင့်နှင့်ဒေသအဆင့် စီးပွားရေးပိုင်းလုပ်ငန်းဆောင်ရွက်ရန် ခွင့်ပြုစာတောင်းဆိုသူ၏  
အခွင့်အရေးကို စောင့်ရှောက်ခြင်း အကျိုးကို အဓိကထားရမည်။

အသံလွှင့်လုပ်ငန်းနှင့်ရုပ်မြင်သံကြားလုပ်ငန်းအတွက် အသံလိုင်းအသုံးပြုရန်  
ခွင့်တောင်းခြင်းသည် ဖြစ်စေခြင်း (သို့) နှောင့်ယှက်မှုဖြစ်စေခြင်း (သို့)  
ခွင့်ပြုချက်ရရှိပြီးထားသောအခြားအသံလိုင်းနှင့် ထပ်ခြင်း များရှိပါက ပြုလုပ်ရမရပါ။

ပုဒ်မ ၄၂ ကောဆောထောချောအား ပုဒ်မ ၄၁ အရ  
ခွင့်ပြုချက်တောင်းဆိုကြေးများကို သတ်မှတ်ရန် အာဏာရှိပြီး အသံလိုင်းအသုံးပြုရန်  
ခွင့်ပြုချက်တောင်းဆိုကြေး နှင့် လုပ်ငန်းလုပ်ဆောင်ရန် ခွင့်ပြုချက် တောင်းဆိုကြေး ခွဲရပြီး  
ခွင့်ပြုချက်ရရှိပြီးလျှင် ပေးချေရန်နှင့် အသံလွှင့်လုပ်ငန်းနှင့်ရုပ်မြင်သံကြားလုပ်ငန်း လုပ်ဆောင်ခြင်း  
ဥပဒေအရ မိမိ၏ခွင့်ပြုစာနှင့်သင့်တော်သော အခကြေးငွေဖြင့် နှစ်အလိုက်ပေးချေရမည်။  
စီးပွားရေးပိုင်းလုပ်ငန်း ဆောင်ရွက်ခြင်းအတွက် အသံလိုင်းအသုံးပြုခြင်း ခွင့်ပြုခြင်း  
တောင်းဆိုကြေးမှလွဲ၍သာ ဖြစ်သည်။ အပိုဒ် ၆ အရ လေလံတင်ခြင်းမှရရှိသောငွေကြေးများသည်  
ခွင့်ပြုချက်ရရှိပြီးလျှင် ပေးချေရသော အသံလိုင်းအသုံးပြုခြင်း ခွင့်ပြုချက်တောင်းဆိုကြေးနှင့် ပုဒ်မ  
၅၂ အရ ရန်ပုံငွေသို့ ထည့်သွင်းရသော ငွေကြေးအဖြစ်ယူဆသည်။

နှစ်အလိုက်ပေးချေရသော အပိုဒ် ၁ အရခွင့်ပြုချက်တောင်းဆိုကြေးအား  
ကောဆောထောချောမှ သတ်မှတ်ပေးပြီး အသံလိုင်းအသုံးပြုခြင်းကြည့်ရှုစောင့်ရှောက်ပိုင်းသုံးငွေ  
နှင့် အရည်အသွေးကောင်းသော လုပ်ငန်းဆောင်ရွက်ခြင်း ကြည့်ရှုစောင့်ရှောက်ပိုင်းသုံးငွေများကို  
အဓိကထားပြီး ခွင့်ပြုချက်ရရှိသူ၏အသုံးစရိတ်များ မနှုတ်မီ ရရှိသောငွေ၏ ၂ ရာခိုင်နှုန်းထက်  
မပိုရပြီး ကောဆောထောချောဌာန၏ ရရှိငွေအဖြစ် ပေးပို့ရမည်။

လွတ်ကင်းစေခြင်းခံရသောဌာနများသည်  
အသံလွှင့်လုပ်ငန်းနှင့်ရုပ်မြင်သံကြားလုပ်ငန်းလုပ်ဆောင်ခြင်း ဥပဒေအရ  
အားလုံး(သို့)တစ်စိတ်တစ်ပိုင်းဖြစ်စေ အပိုဒ် ၁ အတိုင်း ဝင်ကြေးပေးချေရမည်တွင်  
လုပ်ဆောင်လိုက်နာရန် မလိုအပ်ဘဲ ကောဆောထောချောမှ  
သင့်တော်သည့်အတိုင်းချွင်းချက်ထားပေးနိုင်ပြီး ထိုဌာန၏လုပ်ငန်း၏ ရည်ရွယ်ချက်  
အဓိကထားစဉ်းစားရမည်။

ပုဒ်မ ၄၃ အသံလွှင့်ခြင်းလုပ်ငန်းနှင့်ရုပ်မြင်သံကြားလုပ်ငန်းအတွက်  
အသံလိုင်းအသုံးပြုခြင်း ခွင့်ပြုစာသည် ခွင့်ပြုချက်တောင်းဆိုသူအတွက်သာဖြစ်ပြီး အခြားသူသို့  
လွှဲပြောင်းပေးလို့မရ။

အသံလွှင့်ခြင်းလုပ်ငန်းနှင့်ရုပ်မြင်သံကြားလုပ်ငန်းအတွက် အသံလိုင်းအသုံးပြုခြင်း  
ခွင့်ပြုစာရရှိသူသည် ကိုယ်တိုင်လုပ်ငန်းဆောင်ရွက်ရမည်ဖြစ်ပြီး အခြားသူအား မိမိအစား  
လုပ်ငန်းဆောင်ရွက်ခြင်းအာဏာအဖြစ် လုပ်ငန်းစီမံခန့်ခွဲခြင်း အားလုံး(သို့)တစ်စိတ်တစ်ပိုင်းကို  
လွှဲပြောင်းပေးခြင်းမပြုရ။ သို့သော် အခြားသူအား အစီအစဉ်တစ်ချို့ငှားရမ်းစေခြင်းကို  
ကောဆောထောချောမှ သတ်မှတ်ထားသော နည်းလမ်း နှင့် ကန့်သတ်ချက် အတိုင်း  
ပြုလုပ်ရမည်။

ပုဒ်မ ၄၄ အသံလွှင့်ခြင်းလုပ်ငန်းနှင့်ရုပ်မြင်သံကြားလုပ်ငန်းအတွက်  
အသံလိုင်းအသုံးပြုခြင်း ခွင့်ပြုစာရရှိသူသည် အသံလိုင်းအသုံးပြုသည့်လုပ်ငန်းဆောင်ရွက်ခြင်းကို

ကောဆောထောဈေးမှ သတ်မှတ်ထားသော အချိန်အတွင်း မလုပ်ဆောင်လျှင် (သို့) အသံလိုင်းကို အခြားရည်ရွယ်ချက်ရှိသောလုပ်ငန်းတွင် အသုံးပြုလျှင် (သို့) အသံလိုင်းအသုံးပြုသောလုပ်ငန်းလုပ်ဆောင်ခြင်း ကန့်သတ်ချက်များအတိုင်း မလုပ်ဆောင်လျှင် (သို့) ပုဒ်မ ၂၇ (၁၁) နှင့် (၁၇) တွင် သတ်မှတ်ထားသော တားမြစ်လက္ခဏာ ပြုလုပ်လျှင် (သို့) ပုဒ်မ ၄၃ အတိုင်း မလုပ်ဆောင်လျှင် ကောဆောထောဈေးအား မှန်ကန်မှုရှိအောင်ပြင်ဆင်ခြင်းလုပ်ဆောင်ရန် (သို့) အသံလိုင်း အသုံးပြုခြင်း ခွင့်ပြုစာ အားလုံး(သို့)တစ်စိတ်တစ်ပိုင်းကို ပယ်ဖျက်ခြင်း ဆောင်ရွက်ရမည်။

အပိုင်း ၄

ဆက်သွယ်ရေးလုပ်ငန်းကြီးကြပ်ခြင်း

ပုဒ်မ ၄၅ ဆက်သွယ်ရေးလုပ်ငန်းအတွက် အသံလိုင်းအသုံးပြုလိုချင်သူသည် ဤအမိန့်စာအတိုင်း ခွင့်ပြုချက်ရရှိရမည်ဖြစ်ပြီး အသံလိုင်းလေလံတင်ခြင်းနည်းလမ်းဖြင့် ဆောင်ရွက်၍ ပုဒ်မ ၄၁ အပိုဒ် ၄ နှင့် အပိုဒ် ၇ မှ ချွင်းချက်အဖြစ် တင်းကြပ်အသုံးပြုပြီး ကောဆောထောဈေးမှ ကြေညာသတ်မှတ်ထားသော နည်းလမ်း၊ အချိန် နှင့် ကန့်သတ်ချက်အတိုင်း ဖြစ်ပြီး လေလံတင်ခြင်းမှ ရရှိသောငွေကြေးမှ ကုန်ကျစရိတ်နှုတ်ထုတ်ပြီးပါက တိုင်းပြည်ငွေ အဖြစ် ပေးပို့ရမည်။

အပိုဒ် ၁ အရအသံလိုင်းအသုံးပြုရန် ခွင့်ပြုချက်တောင်းခံခြင်းသည် ဆက်သွယ်ရေးလုပ်ငန်း ဆောင်ရွက်ခြင်းဥပဒေအရ ဆက်သွယ်ရေးလုပ်ငန်းဆောင်ရွက်ရန် ခွင့်ပြုချက်တောင်းဆိုခြင်း ဖြစ်သည်။ ကောဆောထောဈေးမှ အသံလိုင်းအသုံးပြုရန်ခွင့်ပြုချက်ပြုပြီးသောအခါ ဆက်သွယ်ရေးလုပ်ငန်း ဆောင်ရွက်ခြင်း ဥပဒေအရ ဆက်သွယ်ရေးလုပ်ငန်း ဆောင်ရွက်ရန် ခွင့်ပြုသည်ဟု ယူဆပြီး ရေဒီယိုဆက်သွယ်ရေးစက် ပိုင်ဆိုင်ရန်နှင့်အသုံးပြုနိုင်ပြီး ရေဒီယိုဆက်သွယ်ရေးဥပဒေအရ ရေဒီယိုဆက်သွယ်ရေးဌာနတပ်ဆင်နိုင်၍ ခွင့်ပြုစာထဲတွင် ဖော်ပြထားသော ရေဒီယိုဆက်သွယ်ရေးစက်ကိရိယာ အပိုင်းအတွက်သာဖြစ်သည်။

ဆက်သွယ်ရေးလုပ်ငန်းလုပ်ဆောင်ခြင်း ဥပဒေအရ လုပ်ငန်းလုပ်ဆောင်ခြင်းခွင့်ပြုချက်တောင်းဆိုကြေးနှင့် နှစ်အလိုက်ပေးချေရသော ခွင့်ပြုချက်တောင်းဆိုကြေးအား ကောဆောထောဈေးမှ သတ်မှတ်ပေးပြီး အသံလိုင်းအသုံးပြုခြင်းကြည့်ရှုစောင့်ရှောက်ပိုင်းသုံးငွေ နှင့် အရည်အသွေးကောင်းသော လုပ်ငန်းဆောင်ရွက်ခြင်း ကြည့်ရှုစောင့်ရှောက်ပိုင်းသုံးငွေများကို အဓိကထားပြီး ခွင့်ပြုချက်ရရှိသူ၏အသုံးစရိတ်များ မနှုတ်မီ ရရှိသောငွေ၏ ၂ ရာခိုင်နှုန်းထက် မပိုရပြီး အထက်ပါ တောင်းဆိုကြေးအား ကောဆောထောဈေးဌာန၏ ရရှိငွေအဖြစ် ပေးပို့ရမည်။

ပုဒ်မ ၄၆ ဆက်သွယ်ရေးလုပ်ငန်းအတွက် အသံလိုင်းအသုံးပြုခြင်း ခွင့်ပြုစာသည် ခွင့်ပြုချက် တောင်းဆိုသူအတွက်သာဖြစ်ပြီး အခြားသူသို့ လွှဲပြောင်းပေးလို့မရ။

ဆက်သွယ်ရေးလုပ်ငန်းအတွက် အသံလိုင်းအသုံးပြုခြင်း ခွင့်ပြုစာရရှိသူသည် ကိုယ်တိုင်လုပ်ငန်း ဆောင်ရွက်ရမည်ဖြစ်ပြီး အခြားသူအား မိမိအစား လုပ်ငန်းဆောင်ရွက်ခြင်းအာဏာအဖြစ် လုပ်ငန်းစီမံခန့်ခွဲခြင်း အားလုံး(သို့)တစ်စိတ်တစ်ပိုင်းကို လွှဲပြောင်းပေးခြင်းမပြုရ။

ပုဒ်မ ၄၇ ဆက်သွယ်ရေးလုပ်ငန်းအတွက် အသံလိုင်းအသုံးပြုခြင်း ခွင့်ပြုစာရရှိသူသည် အသံလိုင်းအသုံးပြုသည့်လုပ်ငန်းဆောင်ရွက်ခြင်းကို ကောဆောထောဈေးမှ သတ်မှတ်ထားသော အချိန်အတွင်း မလုပ်ဆောင်လျှင် (သို့) အသံလိုင်းကို

အခြားရည်ရွယ်ချက်ရှိသောလုပ်ငန်းတွင် အသုံးပြုလျှင် (သို့) အသံလိုင်း အသုံးပြုသောလုပ်ငန်းလုပ်ဆောင်ခြင်း ကန့်သတ်ချက်များအတိုင်း မလုပ်ဆောင်လျှင် (သို့) ပုဒ်မ ၂၇ (၁၁) တွင် သတ်မှတ်ထားသော တားမြစ်လက္ခဏာ ပြုလုပ်လျှင် (သို့) ပုဒ်မ ၄၆ အတိုင်း မလုပ်ဆောင်လျှင် ကောဆောထောချော အားမှန်ကန်မှုရှိအောင်ပြင်ဆင်ခြင်းလုပ်ဆောင်ရန် (သို့) အသံလိုင်းအသုံးပြုခြင်း ခွင့်ပြုစာ အားလုံး(သို့)တစ်စိတ် တစ်ပိုင်းကို ပယ်ဖျက်ခြင်း ဆောင်ရွက်ရမည်။

အုပ်စု ၃  
အစီအစဉ်ပြုလုပ်ခြင်းနည်းလမ်း

ပုဒ်မ ၄၈ အသံလိုင်းစီမံခန့်ခွဲရေး မော်ဒယ်အစီအစဉ်ရှိစေပြီး အောက်ပါအတိုင်း အစီအစဉ်များ အနည်းဆုံးရှိရမည်။

(၁) ထိုင်းနိုင်ငံမှ အကျိုးပြုရန်အတွက် ယူဆောင်အသုံးပြုနိုင်သော အသံလိုင်းအားလုံးသတ်မှတ်ဇယားနှင့် ပတ်သက်သော အသေးစိတ်များ

(၂) နိုင်ငံအကြား အသံလိုင်းနှင့်ပတ်သက်သော လုပ်ဆောင်ချက် နည်းလမ်းများ

(၃) အသံလွှင့်လုပ်ငန်းနှင့် ရုပ်မြင်သံကြားလုပ်ငန်း ဆက်သွယ်ရေးလုပ်ငန်း နှင့် အခြားလုပ်ငန်းများတွင် အသုံးပြုရန် သတ်မှတ်ထားသော အသံလိုင်းနှင့်ပတ်သက်သော အသေးစိတ်များ

(၄) အသံလိုင်းအသုံးပြုခြင်း အသစ်ပြန်စီစဉ်ရန်(သို့)ပြုပြင်ရန်အတွက် ပြန်လည်ပေးအပ်သော အသံလိုင်းနည်းလမ်းများ

အသံလိုင်းစီမံခန့်ခွဲရေးမော်ဒယ်အစီအစဉ်သည် အစိုးရပြန်တမ်းတွင် ကြေညာပြီးပါက တင်းကြပ်အသုံးပြု နိုင်ပြီး အသံလိုင်းအသုံးပြုခြင်းနှင့်ပတ်သက်သော လုပ်ငန်းများအားလုံး ဆောင်ရွက်ခြင်း နှင့် ခွင့်ပြုခြင်းများတွင် နည်းလမ်းနှင့် ကန့်သတ်ချက်များအဖြစ် အသုံးပြုခိုင်းသည်။

ကောဆောထောချောအား အသံလိုင်းစီမံခန့်ခွဲရေးမော်ဒယ်အစီအစဉ် လုပ်ငန်းဆောင်ရွက်ခြင်း သုံးသပ်ခြင်းများကို စောင့်ကြည့်ပြီး အရည်အသွေးကောင်းမွန်သော အသံလိုင်းစီမံခန့်ခွဲရန်နှင့် ပြောင်းလဲနေသော တက်နိုလောဂျီ၏တိုးတက်ခြင်းနှင့်ကိုက်ညီရေး အကျိုးပြုစေရန်အတွက် အထက်ပါမော်ဒယ်အစီအစဉ်ကို ပြောင်းလဲရမည်။

အသံလိုင်းစီမံခန့်ခွဲရေးမော်ဒယ်အစီအစဉ်ပြုလုပ်ရာတွင် ကောဆောထောချောအား သုံးသပ်ရန် အချက်အလက်အဖြစ် အသုံးပြုရန်အတွက် အသံလိုင်းအသုံးပြုသော လုပ်ငန်းဆောင်ရွက်သူများ နှင့် ပတ်သက်သောအစိုးရဌာနများ၏ ထင်မြင်ချက်ကိုနားစဉ်ရပြီး ထင်မြင်ချက်နားစဉ်ခြင်းအချိန်သည် ရက် ၃၀ ထက် မနည်းရ။

အသံလိုင်းစီမံခန့်ခွဲရေးမော်ဒယ်အစီအစဉ်ပြုလုပ်ခြင်းသည် တိုင်းပြည်၏တည်တံ့ခိုင်မြဲရေးအပိုင်းတွင် လိုအပ်သလောက်သာအသုံးပြုခြင်းကို စဉ်းစားရမည်။

ပုဒ်မ ၄၉ လုပ်ငန်းလုပ်ဆောင်ခြင်းကြည့်ရှုစောင့်ရှောက်ရာတွင် ကောဆောထောချောအား ၅ နှစ်ကာလ ဆောင်ရွက်ခြင်း နည်းလမ်းတွင်အသုံးပြုရန်အတွက် အသံလွှင့်လုပ်ငန်းနှင့်ရုပ်မြင်သံကြားလုပ်ငန်း မော်ဒယ်အစီအစဉ် နှင့် ဆက်သွယ်ရေးလုပ်ငန်း မော်ဒယ်အစီအစဉ် တည်ထောင်ပြီး အထက်ပါအစီအစဉ်သည် အသံလိုင်းစီမံခန့်ခွဲရေး မော်ဒယ်အစီအစဉ်နှင့်ဆက်စပ်မှုရှိရပြီး အနည်းဆုံးအနေဖြင့် လုပ်ငန်းဆောင်ရွက်သူအကြား တရားမျှတစွာ ယှဉ်ပြိုင်မှုကို တိုးတက်စေခြင်းနှင့်ထောက်ပံ့ခြင်းနည်းလမ်း၊ အသံလိုင်းအသုံးပြုခွင့်နှင့်လုပ်ငန်း လုပ်ဆောင်မှုခွင့်ပြုခြင်းနည်းလမ်း ရှိရမည်။

အသံလွှင့်လုပ်ငန်းနှင့်ရှပ်မြင်သံကြားလုပ်ငန်းပိုင်းတွင် ပြည်သူလူထုများ အသံလိုင်းကို အများအကျိုးအတွက် အသုံးပြုနိုင်ရန် နှင့် လုပ်ငန်းလုပ်ဆောင်ခွင့် ခွင့်ပြုချက်ရသော ဒေသချင်းစီ၏ ၂၀ ရာခိုင်နှုန်းထက်မလျော့သော အသံလိုင်းများ ပြည်သူလူထုဝန်ဆောင်မှုပေးသော လုပ်ငန်း လုပ်ဆောင်ရာတွင် စီးပွားရေးပိုင်း အကျိုးအမြတ်ရှာဖွေခြင်းမပြုလုပ်ရ။

အပိုဒ် ၁ အရ မော်ဒယ်အစီအစဉ်ပြုလုပ်ခြင်းသည် ကောဆောထောချောအား သုံးသပ်ချက်နည်းလမ်း အတွက်လုပ်ငန်းလုပ်ဆောင်သူ ပြည်သူလူထုများနှင့် ပတ်သက်သောအစိုးရဌာန၏ ထင်မြင်ချက်များကို နားစဉ်ပြီး ထင်မြင်ချက် နားစဉ်သည့်အချိန်သည် ရက် ၃၀ ထက်မကျော်ရ။

ကောဆောထောချောသည် အပိုဒ် ၂ အရ ထင်မြင်ချက်နားထောင်ရမည့်အတိုင်း ပြည်သူလူထု၊ လုပ်ငန်းလုပ်ဆောင်သူ (သို့) အစိုးရဌာန၏ ထင်မြင်ချက်များနှင့်ကိုက်ညီမှုမရှိသောကိစ္စတစ်ခုခု ဖော်ထုတ်သော အခြေအနေတွင် ကောဆောထောချောသည် ပြည်သူလူထု၊ လုပ်ငန်းလုပ်ဆောင်သူ (သို့) အစိုးရဌာန သိရှိအောင် အကြောင်းရင်းများကို ဖြေရှင်းဖော်ပြရမည်။

အပိုဒ် ၃ အတိုင်း ပြည်သူလူထု၊ လုပ်ငန်းလုပ်ဆောင်သူ (သို့) အစိုးရဌာနမှ တစ်ယောက်ယောက်သည် ကောဆောထောချောမှသတ်မှတ်သော မော်ဒယ်အစီအစဉ်သည် ထိုင်းနိုင်ငံဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ဆန့်ကျင်ပါက တရားရုံးသို့ တရားစွဲဆိုနိုင်ခွင့်ရှိပြီး ထိုမော်ဒယ်အစီအစဉ်သည် တရားရုံးတည်ထောင်ခြင်း နှင့် အမှုသုံးသပ်ခြင်း နည်းလမ်း ဥပဒေအရ စည်းကမ်းဟု ယူဆသည်။

အပိုဒ် ၁ အရ မော်ဒယ်အစီအစဉ်သည် အစိုးရပြန်တမ်းတွင်ကြေညာပြီးပါက ကောဆောထောချော နှင့် ပတ်သက်သောအစိုးရဌာနများကို ဆက်စပ်ပါ။

ပုဒ်မ ၅၀ ဆက်သွယ်ရေးလုပ်ငန်းလုပ်ဆောင်ခြင်း ဥပဒေအရ ကျယ်ပြန့်သော အခြေခံ ဆက်သွယ်ရေးလုပ်ငန်း ဝန်ဆောင်မှုနှင့် လူမှုရေးအတွက် ဝန်ဆောင်မှုများ ပြုလုပ်ရာတွင် အကျိုးပြုစေရန်အတွက် ကောဆောထောချောအား ကျယ်ပြန့်သော အခြေခံဆက်သွယ်ရေးလုပ်ငန်း ဝန်ဆောင်မှုနှင့် လူမှုရေးအတွက် ဝန်ဆောင်မှုများအတွက် အစီအစဉ်များ သတ်မှတ်ပေးပြီး အစီအစဉ်ထဲတွင် အနည်းဆုံးအနေဖြင့် နေရာနှင့်ရည်ရွယ် အုပ်စုသတ်မှတ်ပေးခြင်း၊ လုပ်ငန်းလုပ်ဆောင်ခြင်းအချိန်၊ အဆိုပါလုပ်ငန်းလုပ်ဆောင်ခြင်းကြောင့် ဖြစ်ပေါ်သော ကုန်ကျစရိတ်များ ခန့်မှန်းချေများကို သတ်မှတ်ပေးရမည်။

အပိုဒ် ၁ အရ အစီအစဉ်ပြုလုပ်ခြင်းသည် ကောဆောထောချောအား ပတ်သက်သောအခြားတိုင်းပြည်၏ ဌာနများနှင့်ဆွေးနွေးခြင်းပြုလုပ်ပြီး ဝန်ကြီးချုပ်အဖွဲ့မှ အထက်လွှတ်တော်သို့ရှင်းပြသော ဦးတည်ချက်များနှင့် ဆက်စပ်မှုရှိရမည်။

ကောဆောထောချောအား အပိုဒ် ၁ အရ ဆက်သွယ်ရေးဝန်ဆောင်မှုဖြစ်ပေါ်စေရန် ထောက်ပံ့ခြင်း လုပ်ဆောင်ချက်များအတွက် ဆက်သွယ်ရေးလုပ်ငန်းလုပ်ဆောင်ခြင်း ခွင့်ပြုစာရရှိသောသူမှ ကောက်ခံရမည့် ငွေကြေးပမာဏကို ကြေညာသတ်မှတ်ပြီး ခွင့်ပြုစာရရှိသူ၏ ဆက်သွယ်ရေးဝန်ဆောင်မှုမှ ရရှိသော ငွေကြေးအပေါ် ထည့်သွင်းစဉ်းစားရမည်။

ပုဒ်မ ၅၁ (၄) ရန်ပုံငွေမှ အထက်ပါဝန်ဆောင်မှုရှိစေခြင်း လုပ်ဆောင်နိုင်စေရန်အတွက် ခွင့်ပြုစာရရှိသူအား ထောက်ပံ့ပေးမည့် ငွေပမာဏကို ကြေညာသတ်မှတ်ရမည်။

ပုဒ်မ ၅၁ ပြည်သူလူထုများ ပုဒ်မ ၄၉ အပိုဒ် ၁ တွင် သတ်မှတ်ထားသည့်အတိုင်း အသံလိုင်းများအသုံးပြုနိုင်ရန် ထောက်ပံ့မှုအတွက် ကောဆောထောချောအား



အဆင်သင့်ဖြစ်သော ဒေသအား ဒေသဝန်ဆောင်မှုအပိုင်း  
အသံလွှင့်လုပ်ငန်း(သို့)ရုပ်မြင်သံကြားလုပ်ငန်းလုပ်ဆောင်ခြင်း ခွင့်ပြုစာ တောင်းဆိုနိုင်သော  
အရည်အချင်းရှိသည့်သူဖြစ်အောင်၊ ဝင်ငွေရှာရန် နှင့် အရည်အသွေးကောင်းသော  
ဒေသဝန်ဆောင်မှု လုပ်ငန်း လုပ်ဆောင်သူများ ထောက်ပံ့ပေးရန်  
ညွှန်ကြားချက်နှင့်နည်းလမ်းများကို သတ်မှတ်ပြီး ပြည်သူလူထုများနှင့်  
ပတ်သက်သည့်အစိုးရဌာနများ၏ ထင်မြင်ချက်များကိုပါ ပါဝင်ထည့်သွင်းစဉ်းစားရမည်။  
ဒေသဝန်ဆောင်မှုလုပ်ငန်းလုပ်ဆောင်သူ၏ဝင်ငွေသည် လှူဒါန်းခြင်း၊ ဌာနကိုအားပေးခြင်း  
(သို့) ကြော်ငြာခြင်း(သို့)အသံလွှင့်လုပ်ငန်း(သို့)ရုပ်မြင်သံကြားလုပ်ငန်းလုပ်ဆောင်ခြင်းမှ  
မဟုတ်သော အခြားသောဝင်ငွေများ စသည်တို့မှဖြစ်ရမည်။

အရည်အသွေးကောင်းသော ဒေသဝန်ဆောင်မှုလုပ်ငန်းလုပ်ဆောင်သူများ  
ထောက်ပံ့ခြင်းသည် သီးခြားအစီအစဉ်ကို ထောက်ပံ့ခြင်းမဟုတ်ဘဲ ဌာန၏လုပ်ဆောင်မှုကို  
အားပေးခြင်းမှ ဖြစ်ရပြီး ဒေသဝန်ဆောင်မှု လုပ်ငန်းလုပ်ဆောင်သူ ဝင်ငွေအားလုံး၏  
တစ်ဝက်ထက်မကျော်ရ။ အခေါက်တိုင်းထောက်ပံ့ငွေရှာဖွေရာတွင်  
သုံးသပ်မှုအဖြစ်အသုံးပြုရန်အတွက် ဝန်ဆောင်မှုပေးခြင်းအရည်အသွေးနှင့်ထောက်ပံ့ငွေကြေးများ  
အသုံးပြုငွေ ခန့်မှန်းချေများကို ပြုလုပ်ရမည်။

အပိုင်း ၄

အများအကျိုးအတွက် အသံလွှင့်လုပ်ငန်း

ရုပ်မြင်သံကြားလုပ်ငန်း နှင့် ဆက်သွယ်ရေးလုပ်ငန်း သုတေသနနှင့်ဖွံ့ဖြိုးရေးရန်ပုံငွေ  
ပုဒ်မ ၅၂ ကောဆောထောချောဌာနမှ ` အများအကျိုးအတွက် အသံလွှင့်လုပ်ငန်း  
ရုပ်မြင်သံကြားလုပ်ငန်း နှင့် ဆက်သွယ်ရေးလုပ်ငန်း  
သုတေသနနှင့်ဖွံ့ဖြိုးရေးရန်ပုံငွေ ` ဟုခေါ်သော ရန်ပုံငွေပြုလုပ်ပြီး အောက်ပါအတိုင်း  
ရည်ရွယ်ချက်များရှိသည်။

(၁) ပြည်သူလူထုများ အသံလွှင့်လုပ်ငန်း၊ ရုပ်မြင်သံကြားလုပ်ငန်း နှင့်  
ဆက်သွယ်ရေးလုပ်ငန်းပိုင်း ဝန်ဆောင်မှုများ ကျယ်ပြန့်စွာ ရရှိစေရန်နှင့် ပုဒ်မ ၅၁ အတိုင်း  
ဒေသမြှင့်တင်ရန်နှင့် ဒေသဝန်ဆောင်မှုလုပ်ငန်း လုပ်ဆောင်သူ ထောက်ပံ့ရန် လုပ်ဆောင်ရမည်။

(၂) သတင်းမီဒီယာအရင်းအမြစ်ဖွံ့ဖြိုးရေး၊ အသံလွှင့်လုပ်ငန်း၊ ရုပ်မြင်သံကြားလုပ်ငန်း နှင့်  
ဆက်သွယ်ရေး လုပ်ငန်း သုတေသနနှင့်ဖွံ့ဖြိုးရေး၊ အသံလိုင်းအသုံးပြုခြင်း  
တက်နိုလော်ဂျီသတင်းနားလည်လိုက်မှီခြင်း၊ သတင်းအချက်အလက်နည်းပညာ၊ မသန်စွမ်းသူ  
လူအို (သို့) ချို့တဲ့သူအတွက် ဝန်ဆောင်မှု တက်နိုလော်ဂျီ၊ ဆက်သွယ်ရေးစက်မှုလုပ်ငန်း  
စသည်တို့ကို မြှင့်တင်ရန်နှင့်ထောက်ပံ့ရန်

(၃) အသံလွှင့်လုပ်ငန်းပိုင်း၊ ရုပ်မြင်သံကြားလုပ်ငန်းပိုင်း၊ ဆက်သွယ်ရေးလုပ်ငန်းပိုင်း နှင့်  
သတင်းအချက် အလက်နည်းပညာပိုင်း ပုဂ္ဂိုလ်များ ဖွံ့ဖြိုးရေး မြှင့်တင်ရန်နှင့်ထောက်ပံ့ရန် နှင့်  
အသံလွှင့်လုပ်ငန်းနှင့် ရုပ်မြင်သံကြား လုပ်ငန်းလုပ်ဆောင်ခြင်းဥပဒေအရ  
လုပ်ငန်း(သို့)အသက်မွေးဝမ်းကျောင်းလုပ်ဆောင်ခြင်း၏ ကျင့်ဝတ်စံနှုန်းများ  
ပြုလုပ်ပေးခြင်းတာဝန်ရှိသော အဖွဲ့အစည်းများ၏ လုပ်ဆောင်မှုများကို မြှင့်တင်ရန်နှင့်ထောက်ပံ့ရန်

(၄) အသံလွှင့်လုပ်ငန်း၊ ရုပ်မြင်သံကြားလုပ်ငန်း နှင့် ဆက်သွယ်ရေးလုပ်ငန်းပိုင်း  
သုံးစွဲသူများကို ထောက်ပံ့ခြင်း၊ မြှင့်တင်ခြင်း နှင့် စောင့်ရှောက်ခြင်း

(၅) လုံခြုံပြီးတီထွင်မှုရှိသောသတင်းမီဒီယာ ဖွံ့ဖြိုးရေးရန်ပုံငွေ ဥပဒေအရ လုပ်ဆောင်ခြင်းကို ထောက်ပံ့ပြီး လုံခြုံပြီးတီထွင်မှုရှိသောသတင်းမီဒီယာကို ငွေစီမံပေးသည်။  
ပုဒ်မ ၅၃ ပုဒ်မ ၅၂ အရ ရန်ပုံငွေသည် အောက်ပါများပါဝင်သည်။

(၁) အစိုးရမှစီမံထားပေးသော ကနဦးအရင်းအနှီး

(၂) ပုဒ်မ ၄၁ အပိုဒ် ၆ အရ လေလံတင်ခြင်းမှရရှိသော ငွေ

(၃) ပုဒ်မ ၆၅ အပိုဒ် ၂ အတိုင်း စီမံခြင်းခံရထားသော ငွေ

(၄) အသံလွှင့်လုပ်ငန်းနှင့်ရုပ်မြင်သံကြားလုပ်ငန်းလုပ်ဆောင်ခြင်း ဥပဒေ နှင့် ဆက်သွယ်ရေးလုပ်ငန်း လုပ်ဆောင်ခြင်း ဥပဒေအရ ရန်ပုံငွေသို့ပေးပို့သော ငွေ

(၅) ဤအမိန့်စာအရ အုပ်ထိန်းသူ နှင့် အသံလွှင့်လုပ်ငန်းနှင့်ရုပ်မြင်သံကြားလုပ်ငန်းလုပ်ဆောင်ခြင်း ဥပဒေ နှင့် ဆက်သွယ်ရေးလုပ်ငန်း လုပ်ဆောင်ခြင်း ဥပဒေအရ မှဒဏ်ရိုက်သော ငွေ

(၆) ရန်ပုံငွေသို့ပေါင်းထည့်ရန်အတွက်လှူသော ငွေ(သို့)စည်းစိမ်ဥစ္စာ

(၇) ပုဒ်မ ၉၁ အရ လွှဲအပ်ခြင်းခံရသော ငွေ(သို့)စည်းစိမ်ဥစ္စာ

(၈) ရန်ပုံငွေ၏ အတိုးနှင့်ဝင်ငွေ အပါအဝင် အသံလွှင့်လုပ်ငန်း ရုပ်မြင်သံကြားလုပ်ငန်း နှင့် ဆက်သွယ်ရေးလုပ်ငန်း သုတေသနနှင့်ဖွံ့ဖြိုးရေးကို အသုံးပြုခြင်းမှ ရရှိသောအကျိုးအမြတ်မှ ငွေ

(၉) ရန်ပုံငွေ၏ဥစ္စာဖြစ်လာသော ငွေနှင့်စည်းစိမ်ဥစ္စာ

အချက် (၄)နှင့်(၇)အရ ရန်ပုံငွေသည် ပုဒ်မ ၅၂ (၁) အရ ရည်မှန်းချက်အတွက်သာသုံးရမည်။

အချက် (၄)အရ ရန်ပုံငွေသည် ရရှိလာသည့်လုပ်ငန်းအမျိုးအစားအတိုင်း ထိုလုပ်ငန်းအမျိုးအစားတွင်သာ အသုံးပြုရပြီး

အသံလွှင့်လုပ်ငန်းနှင့်ရုပ်မြင်သံကြားလုပ်ငန်းမှရရှိသောငွေဖြစ်ပါက

အသံလွှင့်လုပ်ငန်းနှင့်ရုပ်မြင်သံကြား လုပ်ငန်းအတွက် အသုံးပြုနိုင်သည်။

ပုဒ်မ ၅၄ ရန်ပုံငွေစီမံခန့်ခွဲရေးကော်မတီအဖွဲ့တစ်ဖွဲ့ပြုလုပ်ပြီး အောက်ပါများပါဝင်သည်။

(၁) ကောဆောထောချော ဦးစီးအား ကော်မတီဦးစီးဖြစ်စေရန်

(၂) ဝန်ကြီးချုပ်ဌာနလက်ထောက်၊

နိုင်ငံတော်စီးပွားရေးနှင့်လူမှုရေးဖွံ့ဖြိုးရေးကော်မတီအဖွဲ့အတွင်းဝန်၊ စာရင်းအင်းဌာနပါမောက္ခချုပ် နှင့် နိုင်ငံတော်အီလက်ထရောနစ်တက်နိုလော်ဂျီနှင့်ကွန်ပျူတာညွှန်ကြားရေးမှူးများ

ရာထူးအနေဖြင့် ကော်မတီဖြစ်စေရန်

(၃) ပုဂ္ဂိုလ်ဖွံ့ဖြိုးရေးနှင့်အသံလွှင့်သတင်းမီဒီယာလုပ်ငန်းပိုင်းတွင်

ကြီးရင့်သောအသိပညာနှင့် အတွေ့အကြုံရှိသူ တစ်ယောက် နှင့် ရုပ်မြင်သံကြားပိုင်းတွင်

ကြီးရင့်သောအသိပညာနှင့်အတွေ့အကြုံရှိသူ တစ်ယောက် တို့ကို အချက် (၁) နှင့် (၂) မှ ကော်မတီက ရွေးချယ်ပေးသူဖြစ်မည်။

(၄) ကျယ်ပြန့်သော(သို့)ဝေးသောနေရာဒေသ(သို့)ချို့တဲ့သူများကို ဆက်သွယ်ရေးဝန်ဆောင်မှုပေးခြင်းတွင် အခြေခံဆက်သွယ်ရေးဝန်ဆောင်မှုပိုင်း ကြီးရင့်သော အသိပညာနှင့်အတွေ့အကြုံရှိသူ တစ်ယောက်ကို အချက် (၁) နှင့် (၂) မှ ကော်မတီက ရွေးချယ်ပေးသူဖြစ်မည်။

(၅) သုံးစွဲသူအခွင့်အရေးကိုထိန်းသိမ်းပေးသော(သို့)ပြည်သူလူထု၏ အခွင့်အရေးနှင့်လွတ်လပ်ရေးကို မြှင့်တင်ပေးသောအပိုင်းတွင် ကြီးရင့်သော

အသိပညာနှင့်အတွေ့အကြုံရှိသူ တစ်ယောက်ကို အချက် (၁) နှင့် (၂) မှ ကော်မတီက ရွေးချယ်ပေးသူဖြစ်မည်။

(၆) မသန်စွမ်းသူနှင့်ချို့တဲ့သူ၏ အခွင့်အရေးကို စောင့်ရှောက်ပေးသော(သို့)မြှင့်တင်ပေးသောအပိုင်းတွင် ကြီးရင့်သော အသိပညာနှင့်အတွေ့အကြုံရှိသူ တစ်ယောက်ကို အချက် (၁) နှင့် (၂) မှ ကော်မတီက ရွေးချယ်ပေးသူဖြစ်မည်။

ကောဆောထောချော၏ အတွင်းဝန်ကို ကော်မတီနှင့်အတွင်းရေးမှူးဖြစ်စေပြီး ကောဆောထောချော၏ အတွင်းဝန်သည် ကောဆောထောချောဌာန၏ ဝန်ထမ်းကို အတွင်းရေးမှူးလက်ထောက်အဖြစ် ခန့်အပ်ပါ။

အပိုဒ် ၁ အရ ကော်မတီ (၃) (၄) (၅) နှင့် (၆)သည် ပုဒ်မ ၇ ခ. (၁) (၂) (၃) (၄) (၅) (၆) (၇) (၈) (၉) (၁၀) နှင့် (၁၁) အတိုင်း တားမြစ်လက္ခဏာများ မရှိရပြီး ရာထူးသက်တမ်းသည် ၃ နှစ်ဖြစ်ပြီး နောက်သက်တမ်းတစ်ကြိမ် ရာထူးထပ်ရနိုင်ပြီး သက်တမ်းနှစ်ကြိမ်ထက်မပိုရ။

ပုဒ်မ ၂၃ ကိုချွင်းချက်မရှိယူဆောင်၍ ရန်ပုံငွေစီမံခန့်ခွဲရေးကော်မတီအဖွဲ့၏ အစည်းအဝေးတွင် တင်းကြပ်အသုံးပြုရမည်။

ပုဒ်မ ၅၅ ရန်ပုံငွေစီမံခန့်ခွဲရေးကော်မတီအဖွဲ့သည် ရန်ပုံငွေစီမံခန့်ခွဲရေးအာဏာရှိပြီး ပုဒ်မ ၅၂ အတိုင်း ရည်မှန်းချက်အရ အသုံးပြုရန်အတွက် ရန်ပုံငွေစီမံရေးနှင့်ပတ်သက်သော ထင်မြင်ချက်များကို ကောဆောထောချော၏ သဘောတူမှုရရှိစေရန်အတွက် ကောဆောထောချောသို့ တင်ပြခွင့် အာဏာရှိပြီး ကောဆောထောချော၏ ထင်မြင်ချက်သည် ရန်ပုံငွေစီမံခန့်ခွဲရေးကော်မတီအဖွဲ့၏ထင်မြင်ချက်နှင့် ကွဲလွဲနေပါက ကောဆောထောချောမှ သုံးသပ်ခြင်းအကြောင်းရင်းများကို ပူးတွဲတင်ပြရမည်။

ရန်ပုံငွေစီမံခန့်ခွဲရေးကော်မတီအဖွဲ့မှ ရန်ပုံငွေစီမံခြင်းအသေးစိတ်များကို ဖော်ပြရပြီး အပိုဒ် ၁ အရ လုပ်ဆောင်ခြင်းကို ကောဆောထောချောဌာန၏ ဒီလက်ထရောနစ်သတင်းမီဒီယာမှ ပြည်သူလူထုကို သိရှိစေပြီး ရန်ပုံငွေမှငွေစီမံခြင်း တောင်းခံသူနှင့်ရရှိသူ နှင့် စီမံခြင်းမှရရှိသောငွေများ အားလုံးတို့၏ အချက်အလက်အသေးစိတ်ကို ဖော်ပြရမည်။

ထိန်းသိမ်းခြင်း၊ သုံးဖြုန်းခြင်း၊ စာရင်းနှင့်စာရင်းအင်းပြုလုပ်ခြင်းတို့သည် ရန်ပုံငွေစီမံခန့်ခွဲရေးကော်မတီအဖွဲ့၏ စည်းကမ်းချက်အတိုင်းဖြစ်ရမည်။

အပိုဒ် ၅

နိုင်ငံတော်အသံလွှင့်လုပ်ငန်း ရုပ်မြင်သံကြားလုပ်ငန်း နှင့်ဆက်သွယ်ရေးလုပ်ငန်း ကော်မတီအဖွဲ့ဌာန

ပုဒ်မ ၅၆ နိုင်ငံတော်အသံလွှင့်လုပ်ငန်း

ရုပ်မြင်သံကြားလုပ်ငန်းနှင့်ဆက်သွယ်ရေးလုပ်ငန်း ကော်မတီအဖွဲ့ဌာနကို တည်ထောင်ပြီး အတိုကောက်အနေဖြင့် ` ` ကောဆောထောချော ဌာန ` ` ဟုခေါ်ဆိုပြီး စီးပွားရေးလုပ်ငန်းဖြစ်၍ တိုင်းပြည်အစိုးရစီမံခန့်ခွဲရေးဥပဒေအရ အစိုးရဌာနမဟုတ်သော တိုင်းပြည်၏ဌာနဖြစ်ပြီး ငွေခန့်မှန်းခြေနည်းလမ်းဥပဒေအရ (သို့) အခြားသောဥပဒေများအရ ပြည်နယ်လုပ်ငန်းမဟုတ်သော တိုင်းပြည်၏ဌာန ဖြစ်ပြီး ကော်မတီဦးစီး၏ ကြီးကြပ်စောင့်ရှောက်ရေးအောက်တွင် တည်ရှိသည်။

ကောဆောထောချောဌာန၏ လုပ်ငန်းသည် အလုပ်သမားစောင့်ရှောက်ရေးဥပဒေ၊ ဖက်စပ်အလုပ်သမား ဥပဒေ၊ လူမှုအာမခံဥပဒေ နှင့် လျော်ကြေးငွေဥပဒေ တို့၏ အာဏာအောက်တွင် မတည်ရှိပါ။

ပုဒ်မ ၅၇ ကောဆောထောဇောဌာနအား အောက်ပါအာဏာတာဝန်များရှိစေသည်။

(၁) ကောဆောထောဇောဌာန၏ ရငွေနှင့်သုံးငွေများကို တာဝန်ယူရမည်။

(၂) ကောဆောထောဇောဌာန၏ နှစ်အလိုက်ခန့်မှန်းခြေသုံးငွေကို ပြုလုပ်ပြီး

ကောဆောထောဇောဌာနမှ ခွင့်ပြုရန်အတွက်ဖြစ်သည်။ ကောဆောထောဇောဌာန၏နှစ်အလိုက်သုံးငွေသည် ကောဆောထောဇော၊ ကောဆောထော၊ ကောထောခေါ၊ နှင့် ကောဆောထောဇောဌာနတို့၏ တာဝန်အာဏာအရ လုပ်ဆောင်မှုနှင့် ပတ်သက်သော အသုံးစရိတ်များအားလုံးပါဝင်သည်။

(၃) အသံလိုင်းအသုံးပြုခြင်းကို စစ်ဆေးခြင်းနှင့်လေ့လာခြင်းပြုလုပ်ခြင်း

(၄) ပြဿနာစစ်ဆေးရန်နှင့်ပြုပြင်ရန် (သို့) ကောဆောထောဇောသို့ထင်မြင်ချက်ပို့ပေးရန် အသံလိုင်း အသုံးပြုခြင်း၊ အသံလွှင့်လုပ်ငန်း ရုပ်မြင်သံကြားလုပ်ငန်း နှင့် ဆက်သွယ်ရေးလုပ်ငန်းလုပ်ဆောင်ခြင်းတို့နှင့် ပတ်သက်သော တိုင်ကြားခြင်းများကို လက်ခံသုံးသပ်ပြီး ကောဆောထောဇောသတ်မှတ်သည့် ညွှန်ကြားချက်များ အတိုင်း သုံးသပ်ရန်အတွက်ဖြစ်သည်။

(၅) အသံလိုင်း၊ အသံလိုင်းအသုံးပြုခြင်း၊ အသံလွှင့်လုပ်ငန်း ရုပ်မြင်သံကြားလုပ်ငန်း နှင့် ဆက်သွယ်ရေးလုပ်ငန်းလုပ်ဆောင်ခြင်းနှင့်ပတ်သက်သော အသိပညာစုစည်းခြင်းနှင့် သုံးသပ်ခြင်းများ

(၆) ကောဆောထောဇော၊ ကောဆောထော၊ ကောထောခေါ နှင့် ရန်ပုံငွေစီမံခန့်ခွဲရေးကော်မတီအဖွဲ့တို့၏ အုပ်ချုပ်ရေးလုပ်ငန်းများကို တာဝန်ယူခြင်း

(၇) ကောဆောထောဇော၊ ကောဆောထော နှင့် ကောထောခေါ တို့ ပေးအပ်သောအခြားလုပ်ငန်းများကို လုပ်ဆောင်ခြင်း

ပုဒ်မ ၅၈ ယေဘုယျလုပ်ငန်းစီမံခြင်း၊ လူပုဂ္ဂိုလ်လုပ်ငန်းစီမံခြင်း၊ ခန့်မှန်းခြေငွေ၊ ငွေကြေးနှင့် စည်းစိမ်ဥစ္စာ နှင့် ကောဆောထောဇောဌာန၏ အခြားသောလုပ်ငန်းများဆောင်ရွက်ခြင်းနှင့်ပတ်သက်သော စည်းကမ်း(သို့)ကြေညာချက်များ ထုတ်ရန်အာဏာရှိပြီး အောက်ပါအကြောင်းကိစ္စများကိုလည်း ပေါင်းထည့်ရမည်။

(၁) ကောဆောထောဇောဌာန အတွင်းပိုင်း လုပ်ငန်းခွဲဝေခြင်း နှင့် ထိုလုပ်ငန်း၏ နယ်ပယ်များ

(၂) ကောဆောထောဇော အတွင်းဝန်၊

ကောဆောထောဇောဌာန၏ဝန်ထမ်းနှင့်အလုပ်သမား၊ ဤအမိန့်စာရှိ ဆပ်ကော်မတီနှင့်အခြားကော်မတီ တို့၏ ရာထူး၊ လစာ နှင့် အခြားအကျိုးအမြတ်ငွေများ သတ်မှတ်ပေးခြင်း

(၃) ရာထူးခန့်အပ်ခြင်း (သို့) လစာရာထူးတိုးခြင်း၊ ငှားရမ်းခြင်းစာချုပ်ညွှန်ကြားချက်များ နှင့် စမ်းသပ်ခြင်း မအောင်မြင်ခြင်းကြောင့် အလုပ်မှဖြုတ်ခံရပြီး လျော်ကြေးငွေပေးချေသောအခြေအနေ အကျိုးအတွက် ရွေးချယ်ခြင်း(သို့) အသိပညာစမ်းသပ်ခြင်း

(၄) လူပုဂ္ဂိုလ်လုပ်ငန်းစီမံခြင်း၊ သုတေသနပိုင်းလုပ်ဆောင်ခြင်း၊ အယူခံယူခြင်း နှင့် တိုင်ကြားခြင်း

(၅) ခေတ္တရာထူးဆောင်ရွက်ခြင်းနှင့် လုပ်ငန်းအစားထိုးဆောင်ရွက်ခြင်း

(၆) ကောဆောထောဇောဌာန၏ ဝန်ထမ်းနှင့်အလုပ်သမားတို့၏ ယူနီဖောင်းနှင့်ဝတ်စားဆင်ယင်မှုတို့ကို သတ်မှတ်ခြင်း

(၇) ကောဆောထောဇျော၏ လုပ်ငန်းဆောင်ရွက်မှုတွင် အကျိုးပြုဖြစ်စေသောအပိုင်းတွင် ကျွမ်းကျင်သူ (သို့) အထူးပညာရှင်ဖြစ်ရန်အတွက် လူပုဂ္ဂိုလ်ငှားရမ်းခြင်း၊ ခန့်အပ်ခြင်း နှင့် လုပ်အားခသတ်မှတ်ပေးခြင်း

(၈) ကောဆောထောဇျောဌာန၏ ခန့်မှန်းခြေငွေ၊ စည်းစိမ်ဥစ္စာ နှင့် စာအိတ်များကို စီမံခြင်းနှင့်ခန့်ခွဲခြင်း

(၉) ဝန်ဆောင်မှုနှင့်အခြားသောထောက်ပံ့ခြင်း စီစဉ်ပေးခြင်း

အပိုဒ် ၁ အရ စည်းကမ်း(သို့)ကြေညာခြင်းသည် ကော်မတီဦးစီးအား လက်မှတ်ရေးထိုးသူဖြစ်စေပြီး အစိုးရပြန်တမ်းတွင် ကြေညာပြီးပါက တင်းကြပ်အသုံးပြုရမည်။

ပုဒ်မ ၅၉ ကောဆောထောဇျောဌာနအား

ကောဆောထောဇျောနှင့်ကောဆောထောဇျောဌာန၏ လုပ်ငန်းဆောင်ရွက်ခြင်းနှင့် ပတ်သက်သည့်အချက်အလက်များကို ဖော်ပြပေးပြီး သတင်းမီဒီယာအချက်အလက် (သို့)သင့်တော်သောအခြားနည်းလမ်းများဖြင့် ပြည်သူလူထုများကို သိရှိစေပြီး အောက်ပါအချက်အလက်များ ဖော်ပြပေးရမည်။

(၁) ခွင့်ပြုစာရရှိသူများအားလုံး၏ လုပ်ငန်းဆောင်ရွက်ခြင်းခွင့်ပြုစာ နှင့် သတ်မှတ်ထားသော ကန့်သတ်ချက်များ

(၂) ပုဒ်မ ၆၅ အရ ကောဆောထောဇျောဌာန၏ ရရှိငွေများကို လအလိုက်အကျဉ်းချုံးဖော်ပြခြင်း

(၃) ကောဆောထောဇျော နှင့် ကောဆောထောဇျောဌာန၏ လုပ်ငန်းဆောင်ရွက်ခြင်းအသုံးစရိတ်ကို လအလိုက်အကျဉ်းချုံးဖော်ပြခြင်း

(၄) ကောဆောထောကော်မတီ၊ ကောထောခေါ၊ ကော်မတီခွဲ နှင့် အတိုင်ပင်ခံပုဂ္ဂိုလ်များ တစ်ဦးချင်းစီဖော်ပြသော အကျိုးအမြတ်ငွေ အသေးစိတ်များ

(၅) အပြင်ဘက်ဌာနအား ငှားရမ်းဆောင်ရွက်ခိုင်းသော သုတေသနလေ့လာခြင်းရလဒ်နှင့် အခြားသောရလဒ်များ

(၆) တိုင်ကြားခြင်းစာရင်း၊ သုံးစွဲသူနှင့်ခွင့်ပြုချက်ရရှိသူ၏ တိုင်ကြားခြင်း အခြေအနေနှင့်သုံးသပ်ခြင်းရလဒ် နှင့် သုံးသပ်ရန်ကျန်ရှိသော အကြောင်းအရာအရေအတွက်

(၇) ကောဆောထောဇျောဌာန၏ ဝယ်ယူခြင်းနှင့်ငှားရမ်းခြင်းအဖြေ နှင့် အခြားပတ်သက်သည့်စာချုပ် အသေးစိတ်များ

ပုဒ်မ ၆၀ ကောဆောထောဇျောဌာနအား ကောဆောထောဇျောဌာန၏ လုပ်ငန်းဆောင်ရွက်ချက် များကို တာဝန်ယူပြီး ကော်မတီဦးစီးဆီသို့ တိုက်ရိုက်ဆက်သွယ်နိုင်သော နှင့် ကောဆောထောဇျောဌာန၏ ဝန်ထမ်းနှင့်အလုပ်သမား ကြီးကြပ်သူသော ကောဆောထောဇျော အတွင်းဝန်တစ်ယောက်ရှိစေသည်။

ပြင်ပပုဂ္ဂိုလ်နှင့်ပတ်သက်သော ကောဆောထောဇျောဌာန၏လုပ်ငန်းများတွင် ကောဆောထောဇျော အတွင်းဝန်အား ကောဆောထောဇျောဌာန၏ အစားထိုးသူဖြစ်စေပြီး ကောဆောထောဇျောအတွင်းဝန်မှ ကောဆောထောဇျောမှ သတ်မှတ်ထားသောစည်းကမ်းအတိုင်းကိုက်ညီပြီး အခြားပုဂ္ဂိုလ်အား တာဝန်လွှဲအပ် အစားထိုးလုပ်ဆောင်စေခြင်း အစားထိုး ပေးအပ်နိုင်ပြီး အစိုးရပြန်တမ်းတွင် ကြေညာပြီးပါက ထိုစည်းကမ်းချက်သည် ကောဆောထောဇျောအတွင်းဝန်အား အခြားသူတစ်ယောက်သို့အာဏာလွှဲအပ်ခြင်းမပြုလုပ်နိုင်သော လက္ခဏာရှိရန် သတ်မှတ်ထားသည်။

ပုဒ်မ ၆၁ ကော်မတီဦးစီးအား ကောဆောထောချော အတွင်းဝန် ခန့်အပ်သူနှင့်ပယ်ဖျက်သူဖြစ်စေပြီး ကောဆောထောချော၏ သဘောတူမှုရရှိရမည်။

ကောဆောထောချောအတွင်းဝန်သည် ခန့်အပ်ခံရသောနေ့တွင် အသက် ၃၅ နှစ်ပြည့်ရှိပြီး ပုဒ်မ ၇ အရ အရည်အချင်းနှင့်တားမြစ်လက္ခဏာမရှိသူ နှင့် ကောဆောထောချောမှ သတ်မှတ်ထားသော အခြားသောအရည်အချင်းရှိသူ ဖြစ်ရမည်။

ပုဒ်မ ၆၂ ကောဆောထောချောအတွင်းဝန်သည် တစ်ကြိမ်တွင် ရာထူးသက်တမ်း ၅ နှစ်ရှိပြီး နောက်သက်တမ်းတစ်ခုထပ်၍ ရာထူးထမ်းဆောင်နိုင်ပြီး သက်တမ်းနှစ်ကြိမ်ထက်မပိုရ။

ပုဒ်မ ၆၃ ပုဒ်မ ၆၂ အရ သက်တမ်းစေ့၍ ရာထူးမှဆင်းခြင်း နှင့် ကောဆောထောချောအတွင်းဝန် ရာထူးမှပယ်ဖျက်စေသောအရာမှာ -

(၁) သေဆုံး

(၂) အသက် ၆၀ နှစ်ပြည့်ရှိခြင်း

(၃) နှုတ်ထွက်ခြင်း

(၄) ဒေဝါလီခံသူဖြစ်ခြင်း

(၅) ထောင်ဒဏ်ကျစေဟု အပြစ်ပေးခံရသူ

(၆) ပုဒ်မ ၆၁ အပိုဒ် ၂ အရ အရည်အချင်းမပြည့်စုံခြင်း(သို့)တားမြစ်လက္ခဏာရှိခြင်း

(၇) ကော်မတီအားလုံး၏ သုံးပုံနှစ်ပုံထက်မနည်းသော အမှတ်ဆုံးဖြတ်ခြင်းဖြင့် ရာထူးပျက်လပ်ခြင်း၊ မကောင်းသော အပြုအမူပြုလုပ်ခြင်း၊ လုပ်နိုင်ရည်စွမ်းအားကျဆင်းခြင်း (သို့) တာဝန်ထမ်းဆောင်နိုင်ခြင်းကြောင့် ကောဆောထောချောမှ ရာထူးမှနှုတ်ထွက်စေခြင်း

ပုဒ်မ ၆၄ ကောဆောထောချောအတွင်းဝန်နှင့် ကောဆောထောချောဌာန၏ ဝန်ထမ်းများအား လိမ်လည်မှု ကာကွယ်ခြင်းနှင့်တိုက်ဖျက်ခြင်း ဖွဲ့စည်းပုံအခြေခံဥပဒေအရ တိုင်းပြည်၏တာဝန်ရှိသူဖြစ်စေသည်။

ကောဆောထောချော၏ဝန်ထမ်းသည် ကောဆောထောချောမှ သတ်မှတ်ထားသောစည်းကမ်းအတိုင်း အရည်အချင်းရှိခြင်းနှင့် တားမြစ်လက္ခဏာမရှိသူဖြစ်ရပြီး အသံလွှင့်လုပ်ငန်း ရုပ်မြင်သံကြားလုပ်ငန်း (သို့) ဆက်သွယ်ရေးလုပ်ငန်းပိုင်း လုပ်ငန်းလုပ်ဆောင်သော ကုမ္ပဏီ(သို့)မိတ်ဖက်(သို့)ကော်ပိုရေးရှင်း၏ ကော်မတီ၊ မန်နေဂျာ၊ စီမံခန့်ခွဲသူ၊ အတိုင်ပင်ခံပုဂ္ဂိုလ်၊ ဝန်ထမ်း၊ အစုရှယ်ယာကိုင်သူ (သို့) ကုမ္ပဏီအစုရှယ်ယာ မဖြစ်ရ။

ကောဆောထောချောအတွင်းဝန်အား လိမ်လည်မှု ကာကွယ်ခြင်းနှင့်တိုက်ဖျက်ခြင်း ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ ရာထူးအမြင့်ဆုံးထမ်းဆောင်သူဖြစ်ရမည်။

ဤအမိန့်စာအတိုင်း လုပ်ငန်းဆောင်ရွက်ခြင်းသည် ကောဆောထောချောအတွင်းဝန် နှင့် တာဝန်ရှိဝန်ထမ်း အား ပြစ်မှုဆိုင်ရာဥပဒေအရ တာဝန်ရှိသူများ ဖြစ်စေသည်။

ပုဒ်မ ၆၅ ကောဆောထောချောဌာန၏ ဝင်ငွေသည် အောက်ပါအတိုင်းဖြစ်သည်။

(၁) ပုဒ်မ ၄၂ အပိုဒ် ၂ နှင့် ပုဒ်မ ၄၅ အပိုဒ် ၃ အရ အသံလိုင်းအသုံးပြုခွင့် တောင်းဆိုကြေး နှင့် လုပ်ငန်းလုပ်ဆောင်ခြင်း ခွင့်ပြုစာကြေး

(၂) ကောဆောထောချော နှင့် ကောဆောထောချောဌာန၏ တာဝန်အာဏာအရ လုပ်ငန်း ဆောင်ရွက်ခြင်းကြောင့် ရရှိသော ဝင်ငွေ(သို့)အကျိုးအမြတ်

(၃) ကောဆောထောချောဌာန၏ စည်းစိမ်ဥစ္စာမှရသော ဝင်ငွေ

(၄) ကောဆောထောချောဌာန၏ လုပ်ငန်းလုပ်ဆောင်ခြင်းတွင် အသုံးပြုရန်အတွက် ကောဆောထောချောမှ သတ်မှတ်ထားသောစည်းကမ်းအတိုင်း ကောဆောထောချောဌာနသို့ လှူဒါန်းလာသော ငွေနှင့်စည်းစိမ်ဥစ္စာ

(၅) အစိုးရမှစီစဉ်ပေးသော ယေဘုယျအားပေးငွေများ

အချက် (၁) နှင့် (၂) အရ ကောဆောထောထောချောငှာန၏ ဝင်ငွေသည်

ကောဆောထောထောချောငှာန၏ အရည်အသွေးကောင်းမွန်စွာလုပ်ငန်းလုပ်ဆောင်မှုအတွက် သုံးငွေ၊ လိုအပ်သော အမျိုးမျိုးသောအသုံးစရိတ်များ၊ ပုဒ်မ ၅၂ အရ ရန်ပုံငွေထောက်ပံ့ရန် စီမံသောငွေ နှင့် နိုင်ငံတော်ပညာရေးဥပဒေအရ တက်နိုလော်ဂျီပညာရေး ဖွံ့ဖြိုးရေးရန်ပုံငွေထောက်ပံ့ရန် စီမံသောငွေများ နှုတ်ပြီးပါက ကျန်ရှိသလောက်ကို တိုင်းပြည်ဝင်ငွေသို့ပေးပို့ရမည်။

ကောဆောထောထောချောငှာန၏ ဝင်ငွေသည် ကောဆောထောထောချောငှာန၏ အရည်အသွေးကောင်းမွန်စွာ လုပ်ငန်းလုပ်ဆောင်မှုအတွက် သုံးငွေ၊ လိုအပ်သော အမျိုးမျိုးသောအသုံးစရိတ်များနှင့် မလုံလောက်၍ အခြားနေရာမှ ငွေမရှာနိုင်ပါက အစိုးရသည် ကောဆောထောထောချောငှာနအတွက် လိုအပ်သောအရေအတွက်အတိုင်း တိုင်းပြည်ဝင်ငွေမှ စီမံပေးရမည်။

ပုဒ်မ ၆၆ ပုဒ်မ ၆၅ အပိုဒ် ၃ အရ တိုင်းပြည်ဝင်ငွေမှ

ကောဆောထောထောချောငှာနသို့ပေးသော ငွေစီမံရေးအကျိုးအတွက် နှစ်အလိုက်အသုံးစရိတ်ဥပဒေကြမ်း (သို့) ထပ်တိုးအသုံးစရိတ်ဥပဒေကြမ်း ထဲတွင် ကောဆောထောထောချောငှာန၏ ထောက်ပံ့ငွေစီမံရေးထဲတွင် ဖြည့်သွင်းရန်အတွက် ကောဆောထောထောချောငှာနမှ ဝန်ကြီးချုပ်အဖွဲ့သို့ ထောက်ပံ့ပေးရန်တောင်းဆိုသော နှစ်၏ တစ်နှစ်ပတ်လုံးအသုံးစရိတ်များကိုတင်ပြရမည်။ ဤကိစ္စတွင် ဝန်ကြီးချုပ်အဖွဲ့သည် ကောဆောထောထောချောငှာန၏ငွေစီမံကိန်း ထင်မြင်ချက်များပြုလုပ်နိုင်ပြီး နှစ်အလိုက် အသုံးစရိတ်ဥပဒေကြမ်း (သို့) ထပ်တိုးအသုံးစရိတ်ဥပဒေကြမ်း တင်ပြခြင်းများထဲတွင် ထည့်ထားနိုင်သည်။

နှစ်အလိုက်အသုံးစရိတ်ဥပဒေကြမ်း (သို့) ထပ်တိုးအသုံးစရိတ်ဥပဒေကြမ်း သုံးသပ်ခြင်းပြုလုပ်ရာတွင် အောက်လွှတ်တော်(သို့)အထက်လွှတ်တော်မှ သုံးသပ်ခြင်းအတွက် ကောဆောထောထောချောအတွင်းဝန်အား ရှင်းလင်းထောက်ပြခိုင်းနိုင်သည်။

ပုဒ်မ ၆၇ ကောဆောထောထောချောငှာနမှ ပုဒ်မ ၆၅ (၁) (၂) (သို့) (၃)အရ

ကောဆောထောထောချော ငှာန၏ ဝင်ငွေမှ ဝယ်ယူခြင်း(သို့)လှဲပြောင်းခြင်း (သို့) အချက် (၄)အတိုင်း လှူဒါန်းသူမှရရှိလာသော အိမ်ရာမြေကွက် များသည် ကောဆောထောထောချောငှာန၏ ပိုင်ဆိုင်မှုဖြစ်စေသည်။

ကောဆောထောထောချောငှာ၏ လက်အောက်တွင်ရှိသော မပြောင်းရွှေ့နိုင်သောဥပဒေအရ မပြောင်းရွှေ့ နိုင်သောအိမ်ရာမြေကွက်များအား ကောဆောထောထောချောငှာနမှ အုပ်ချုပ်ခြင်း၊ ကြည့်ရှုခြင်း၊ ပြုပြင်ထိန်းသိမ်းခြင်း၊ အသုံးပြုခြင်း နှင့် အကျိုးအမြတ်ရှာခြင်းများပြုလုပ်နိုင်ပြီး ကောဆောထောထောချော၏ သတ်မှတ်ထားသော စည်းကမ်း အတိုင်းဖြစ်ရမည်။

ကောဆောထောထောချောငှာ၏ စည်းစိမ်ဥစ္စာသည် တင်းကြပ်မှုအမူ၏ အမှားလက်ခံခြင်းထဲတွင် မတည်ရှိပါ။

ပုဒ်မ ၆၈ ကောဆောထောထောချောငှာ၏ စာရင်းအင်းများသည် ကောင်စီစာရင်းစစ်၏ အပြည်ပြည်စံအတိုင်း ပြုလုပ်ရပြီး ငွေကြေး၊ စာရင်းအင်း၊ နှင့် ကောဆောထောထောချောငှာ၏ စာအိတ်များတို့နှင့် ပတ်သက်သည်များကို အတွင်းပိုင်းစစ်ဆေးခြင်းများ ပြုလုပ်ပေးစေပြီး ကောဆောထောထောချော သတ်မှတ်ထားသော စည်းကမ်းအတိုင်းဖြစ်ရမည်။

အပိုဒ် ၁ အရအတွင်းပိုင်းစစ်ဆေးခြင်းတွင် သုံးယောက်ထက်မနည်းပြီး ငါးယောက်ထက်မများသော အတွင်းပိုင်းစစ်ဆေးသည့်ကော်မတီအဖွဲ့ ဖွဲ့စည်းပြီး

ကောဆောထောဈေးသည် ပုဒ်မ ၇ နှင့် ပုဒ်မ ၈ အရ အရည်အချင်းရှိပြီး တားမြစ်လက္ခဏာမရှိသော အတွင်းပိုင်းစစ်ဆေးရေးတွင် ကြီးရင့်သောအသိပညာကျွမ်းကျင်မှု ရှိသူမှ ခန့်အပ်ပြီး ကောဆောထောဈေးဌာနသည် အတွင်းပိုင်းစစ်ဆေးသည့်ကော်မတီအဖွဲ့မှ အာဏာအရ လုပ်ဆောင်ရာတွင် အကူအညီပေးသော အတွင်းပိုင်းစစ်ဆေးသည့်ကော်မတီအဖွဲ့သို့တိုက်ရိုက်တက်သည့် သင့်တင့်အရေအတွက်ရှိ အတွင်းပိုင်းစစ်ဆေးဝန်ထမ်းဖွဲ့စည်းရမည်။

အတွင်းပိုင်းစစ်ဆေးသည့်ကော်မတီအဖွဲ့အား လုပ်ငန်းလုပ်ဆောင်ရာတွင် လွတ်လပ်မှုရှိစေပြီး ကောဆောထောဈေး၊ ကောဆောထောဈေးအတွင်းဝန် နှင့် ကောဆောထောဈေးဌာန၏ဝန်ထမ်းများသည် အတွင်းပိုင်းစစ်ဆေးသည့်ကော်မတီအဖွဲ့နှင့်အတွင်းပိုင်းစစ်ဆေးတာဝန်ရှိဝန်ထမ်းတို့ တောင်းဆိုသည့်အတိုင်း လွယ်ကူမှုရှိအောင်ကူညီပေးရမည်။

အတွင်းပိုင်းစစ်ဆေးသည့်ကော်မတီအဖွဲ့သည် စစ်ဆေးခြင်းအဖြေကို ကောဆောထောဈေးသို့ ရက် ၁၈၀ တိုင်း အကြောင်းကြားရမည်။

ရာထူးထမ်းဆောင်ခြင်းသက်တမ်း၊ ရာထူးမှပယ်ဖျက်ခြင်း၊ နှင့် အတွင်းပိုင်းစစ်ဆေးသည့်ကော်မတီအဖွဲ့၏ အစည်းအဝေးများသည် ကောဆောထောဈေး၏ သတ်မှတ်ထားသော စည်းကမ်းချက်အတိုင်းဖြစ်ရမည်။

ပုဒ်မ ၆၉ ကောဆောထောဈေးဌာနသည် နှစ်ဆုံးငွေစာရင်း၊ ငွေစာရင်း နှင့် စာရင်းအင်းပြုလုပ်၍ နှစ်ကုန်ပြီး ရက် ၆၀ အတွင်း စာရင်းစစ်သူသို့ပေးပို့ရမည်။

တစ်နှစ်ပြည့်တိုင်း တိုင်းပြည်ငွေစစ်ဆေးရေးဌာနအား ကောဆောထောဈေးဌာန၏ စာရင်းအင်းနှင့် အသုံးစရိတ် သုံးသပ်ချက် နှင့် စည်းစိမ်ဥစ္စာစစ်ဆေးသူဖြစ်စေပြီး ငွေအသုံးပြုခြင်း ထိရောက်မှုကိုစစ်ပြီး ထိုငွေအသုံးဖြုန်းခြင်းသည် ရည်ရွယ်ချက်အတိုင်းအသုံးပြုခြင်းဖြစ်သည်ဟု ထင်မြင်ချက်ပေးခြင်းနှင့် မည်မျှအထိ ရည်ရွယ်ချက်အတိုင်း အကျိုးရရှိသည်ကို ဖော်ပြရပြီး ကောဆောထောဈေး၊ ဝန်ကြီးချုပ်အဖွဲ့ နှင့် ပါလီမန် လွှတ်တော်သို့ ရလဒ်မှတ်တမ်းများကို တင်ပြရမည်။

ကောဆောထောဈေးဌာနအား တိုင်းပြည်ငွေစစ်ဆေးရေး ဖွဲ့စည်းပုံအခြေခံဥပဒေအရ စစ်ဆေးခံရဌာန ဖြစ်စေသည်။

အပိုင်း ၆

စောင့်ကြည့်ခြင်း စစ်ဆေးခြင်း နှင့် လုပ်ဆောင်ခြင်းနှင့်လုပ်ငန်းစီမံခန့်ခွဲမှု ခန့်မှန်းခြင်း ပုဒ်မ ၇၀ စောင့်ကြည့်ခြင်းနှင့်လုပ်ငန်းဆောင်ရွက်ခြင်းခန့်မှန်းသော ကော်မတီအဖွဲ့တစ်ဖွဲ့ပြီး ကော်မတီဦးစီး တစ်ယောက်နှင့် အခြားကော်မတီ ၄ ယောက်ပါဝင်ပြီး အောက်ပါအတိုင်း အရည်အချင်းများရှိရမည်။

(၁) အသံလွှင့်လုပ်ငန်းပိုင်းတွင် အသိပညာရှိပြီး ကျွမ်းကျင်သော(သို့)အတွေ့အကြုံရှိသောသူ တစ်ယောက်နှင့် ရုပ်မြင်သံကြားလုပ်ငန်းပိုင်းတွင် တစ်ယောက်

(၂) ဆက်သွယ်ရေးလုပ်ငန်းပိုင်းတွင် အသိပညာရှိပြီး ကျွမ်းကျင်သော(သို့)အတွေ့အကြုံရှိသောသူ တစ်ယောက်

(၃) သုံးစွဲသူစောင့်ရှောက်ရေးပိုင်းတွင် အသိပညာရှိပြီး အတွေ့အကြုံရှိသောသူ တစ်ယောက်



(၄) ပြည်သူလူထုအခွင့်အရေးနှင့်လွတ်လပ်မှုမြှင့်တင်ရေးပိုင်းတွင် အသိပညာရှိပြီး အတွေ့အကြုံရှိသောသူ တစ်ယောက်

အထက်လွှတ်တော်ဦးစီးမှ အပိုဒ် ၁ အရ ကော်မတီထက် အရေအတွက် ၂ ဆ သော ကော်မတီဖြစ်ရန် သင့်တော်သူ နာမည်စာရင်း ရွေးချယ်ရန်လုပ်ဆောင်ပြီး အထက်လွှတ်တော်မှ ဆက်လက်ရွေးချယ်ရန် တင်ပြရန် အတွက်ဖြစ်ပြီး အထက်လွှတ်တော်ဦးစီးမှ သတ်မှတ်ထားသော ညွှန်ကြားချက်နှင့်နည်းလမ်းအတိုင်းဖြစ်ရမည်။

ကော်မတီဦးစီးရွေးချယ်ဖို့အတွက် ကော်မတီအဖြစ်ရွေးချယ်ခံရသူများ စုပေါင်းအစည်းအဝေးထိုင်ရမည်။

ပုဒ်မ ၇၁ လုပ်ငန်းဆောင်ရွက်ခြင်းစောင့်ကြည့်ခြင်းနှင့်ခန့်မှန်းခြင်းကော်မတီသည် ရာထူးသက်တမ်း တစ်ကြိမ်လျှင် ၃ နှစ်ရှိပြီး ၂ ကြိမ်ဆက်တိုက် ရာထူးထမ်းဆောင်၍မရပါ။

အပိုဒ် ၁ အရ ကော်မတီသည် ကောဆောထောချောကော်မတီ၊ ကောဆောထော၊ ကောထောခေါ၊ ကော်မတီခွဲ၊ ကောဆောထောချော အတွင်းဝန်၊ ကောဆောထောချောဌာန၏ ဝန်ထမ်း(သို့)အလုပ်သမား မဖြစ်ရန်နှင့် ပုဒ်မ ၇၊ ပုဒ်မ ၈ နှင့် ပုဒ်မ ၂၀ (၁) (၂) (၃) (၄) နှင့် (၅) ထဲမှ အကြောင်းအရာများကိုယူဆောင်၍ ချွင်းချက်မရှိ တင်းကြပ်အသုံးပြုရမည်။

လုပ်ငန်းဆောင်ရွက်ခြင်းစောင့်ကြည့်ခြင်းနှင့်ခန့်မှန်းခြင်းကော်မတီသည် ရာထူးသက်တမ်းကုန်ခြင်းမှ မဟုတ်ဘဲ အခြားအကြောင်းကြောင့် ရာထူးမှပယ်ဖျက်ခြင်းခံရပါက ကျန်ရှိနေသော ကော်မတီမှ

ဆက်လက်လုပ်ငန်းဆောင်ရွက်ပြီး သုံးယောက်အောက်ကော်မတီကျန်ရှိနေခြင်းမှလွဲ၍ လုပ်ငန်းဆောင်ရွက်ခြင်း စောင့်ကြည့်ခြင်းနှင့် ခန့်မှန်းခြင်းကော်မတီသည် ကျန်ရှိနေသောကော်မတီ အရေအတွက်ဖြင့် လုပ်ငန်း ဆောင်ရွက်သည်ဟု ယူဆသည်။

အစည်းအဝေးထိုင်ခြင်းနှင့်ဆုံးဖြတ်ချက်ချခြင်းသည် လုပ်ငန်းဆောင်ရွက်ခြင်းစောင့်ကြည့်ခြင်းနှင့် ခန့်မှန်းခြင်းကော်မတီ၏ သတ်မှတ်ထားသော စည်းကမ်းအတိုင်းဖြစ်ရမည်။

ရှာဖွေခြင်းနှင့်လုပ်ငန်းဆောင်ရွက်ခြင်းအတွက် လုပ်ငန်းဆောင်ရွက်ခြင်းစောင့်ကြည့်ခြင်းနှင့် ခန့်မှန်းခြင်း ကော်မတီ၏ လစာနှင့် အခြားအသုံးစရိတ်များသည် ကောဆောထောချောမှ သတ်မှတ်ထားသည့် စည်းကမ်းချက် အတိုင်းဖြစ်ရမည်။

ပုဒ်မ ၇၂

လုပ်ငန်းဆောင်ရွက်ခြင်းစောင့်ကြည့်ခြင်းနှင့်ခန့်မှန်းခြင်းကော်မတီအဖွဲ့သည် ကောဆောထောချော၊ ကောဆောထော၊ ကောထောခေါ၊ ကောဆောထောချောဌာန နှင့် ကောဆောထောချော အတွင်းဝန် တို့၏ လုပ်ငန်းဆောင်ရွက်ခြင်းများကို စောင့်ကြည့်ခြင်း၊ စစ်ဆေးခြင်း နှင့် ခန့်မှန်းခြင်း ပြုလုပ်ရန် အာဏာတာဝန်ရှိပြီး စာရင်းနှစ်ကုန်ရက်မှ ၉၀ ရက်အတွင်းတွင် ကောဆောထောချော သို့ အကြောင်းကြားရမည်။ ကောဆောထောချောအား ပါလီမန်လွှတ်တော်သို့ အဆိုပါမှတ်တမ်းအပါအဝင် ကောဆောထောချော၏ တစ်နှစ်လုံးလုပ်ငန်းဆောင်ရွက်ခြင်းမှတ်တမ်းများကို ပုဒ်မ ၇၆ အရ တင်ပြရမည်ပြီး ကောဆောထောချောဌာန၏

သတင်းအချက်အလက်မီဒီယာစနစ်(သို့)အခြားသင့်တော်သောစနစ်မှ အထက်ပါမှတ်တမ်းများ ပြည်သူလူထု သိရှိစေရန်အတွက် ဖော်ပြရမည်။

အပိုဒ် ၁ အရ ခန့်မှန်းခြင်းသည် ဖြစ်ရပ်မှန်နှင့်အချက်အလက်များပေါ်တွင် တည်ရှိပြီး အကျိုးအမြတ် သက်ရောက်မှုရှိသူများ၏ ထင်မြင်ချက်များကို နားစဉ်ခြင်းရှိရမည်။

ကော်မတီအဖွဲ့သည် မှတ်တမ်းပြုလုပ်ရာတွင် အကျိုးပြုရန်အတွက် ကျွမ်းကျင်မှုရှိသော ဌာန(သို့) အသင်းအဖွဲ့အား အချက်အလက်စုဆောင်းခြင်း၊ စီစဉ်ခြင်း နှင့် ရလဒ်ခန့်မှန်းခြင်းများ ပြုလုပ်စေခြင်းကို လွှဲအပ်ပေးနိုင်သည်။

ပုဒ်မ ၇၃ ပုဒ်မ ၇၂ အရ မှတ်တမ်းတင်ပြခြင်းသည် အောက်ပါအချက်အလက်များ အနည်းဆုံး ပါရှိရမည်။

(၁) ကောဆောထောချော၊ ကောဆောထော၊ ကောထောခေါ၊ ကောဆောထောချောဌာန နှင့် ကောဆောထောချောအတွင်းဝန်တို့၏ လုပ်ငန်းဆောင်ရွက်ခြင်းများ

(၂) အရည်အသွေးကောင်းစွာ လုပ်ငန်းဆောင်ရွက်ခြင်း (သို့) အစိုးရ၏မူဝါဒနှင့် ဆက်စပ်မှုရှိသော အပိုင်းတွင် ကောဆောထောချော၏ အာဏာတာဝန်အတိုင်း ဆောင်ရွက်ခြင်းမှ ဖြစ်ရပ်မှန်(သို့)ခန့်မှန်းချက် နှင့် ထင်မြင်ချက်နှင့် ညွှန်ကြားချက်

(၃) ပုဒ်မ ၇၆ အတိုင်း ကောဆောထောချောမှ ပြုလုပ်သော နှစ်ချုပ်မှတ်တမ်းနှင့်ပတ်သက်သော ထင်မြင်ချက်

(၄) ကောဆောထောချော၊ ပါလီမန်လွှတ်တော် (သို့) ပြည်သူ့လူထုအား သိရှိစေသော တင်ပြသင့်သော အခြားသောကိစ္စများ

ကောဆောထောချော၊ ကောဆောထော၊ ကောထောခေါ၊ ကောဆောထောချောဌာန နှင့် ကောဆောထောချောအတွင်းဝန်များ

လုပ်ငန်းဆောင်ရွက်ခြင်းစောင့်ကြည့်ခြင်းနှင့်ခန့်မှန်းခြင်းကော်မတီအဖွဲ့တို့ တောင်းဆိုသည်များကို ကူညီပေးရမည်။

အပိုဒ် ၇

အစိုးရနှင့်ပါလီမန်လွှတ်တော်တို့၏ ဆက်ဆံရေး

ပုဒ်မ ၇၄ ကောဆောထောချော၏ အာဏာတာဝန်အတိုင်း လုပ်ဆောင်ခြင်းသည် ဝန်ကြီးချုပ်အဖွဲ့မှ ပါလီမန်လွှတ်တော်သို့ ရှင်းပြထားသည့် မူဝါဒနှင့်ဆက်စပ်မှုရှိစွာ လုပ်ဆောင်ရမည်။

ပုဒ်မ ၇၅ ထိုင်းအစိုးရနှင့်နိုင်ငံခြားအစိုးရ(သို့)နိုင်ငံအကြားအသင်းအဖွဲ့တို့နှင့် အသံလိုင်း၊ အသံလွှင့်လုပ်ငန်း၊ ရုပ်မြင်သံကြားလုပ်ငန်း၊ ဆက်သွယ်ရေးလုပ်ငန်း (သို့) ပတ်သက်သောအခြားကိစ္စ စီမံခြင်းနှင့် ပတ်သက်သော ဆွေးနွေးခြင်း(သို့) သဘောတူခြင်းများပြုလုပ်ရန် ကိစ္စရှိပါက ကောဆောထောချောနှင့် ကောဆောထောချောဌာနသည် အချက်အလက်များပေးရန် တာဝန်ရှိပြီး အစိုးရအကြောင်းကြားသည့်အတိုင်း ပူးပေါင်းလုပ်ဆောင်ရမည်။

ပုဒ်မ ၇၆ ကောဆောထောချောမှ အသံလိုင်း အသံလိုင်းလုပ်ငန်း ရုပ်မြင်သံကြားလုပ်ငန်း နှင့် ဆက်သွယ်ရေးလုပ်ငန်း စီမံခြင်းအပိုင်း နှစ်ချုပ်လုပ်ငန်းလုပ်ဆောင်ခြင်းမှတ်တမ်း ပြုလုပ်စေပြီး လုပ်ငန်းအစီအစဉ်နှင့် လုပ်ငန်းလုပ်ဆောင်ခြင်းအသေးစိတ်များ၊ အသံလိုင်း အသံလိုင်းလုပ်ငန်း ရုပ်မြင်သံကြားလုပ်ငန်း နှင့် ဆက်သွယ်ရေး လုပ်ငန်းစီမံခြင်းအသေးစိတ်များ နှင့် ဆက်လက်လုပ်ဆောင်သွားမည့်လုပ်ငန်းအစီအစဉ်များ ဖော်ပြရပြီး ဝန်ကြီးချုပ်အဖွဲ့နှင့်ပါလီမန်လွှတ်တော်သို့ ဘဏ္ဍာရေးနှစ်ဆုံးသည့်ရက်မှစ၍ ရက် ၁၂၀ အတွင်းတွင်တင်ပြပြီး ပြည်သူ့လူထုများသိရှိရန် ဖော်ပြရမည်။

အပိုဒ် ၁ အရ တစ်နှစ်လုံးလုပ်ငန်းဆောင်ရွက်ခြင်းများ တင်ပြခြင်းသည် အောက်ပါအချက်များ အနည်းဆုံး ပါရှိရမည်။

(၁) ပြီးခဲ့သောနှစ်၏ သတ်မှတ်ထားသောလုပ်ငန်းအစီအစဉ်(သို့)စီမံကိန်းနှင့် နှိုင်းယှဉ်သော ကောဆောထောချော၏ လုပ်ငန်းရလဒ်

(၂) နောက်နှစ်အတွက် လုပ်ငန်းအစီအစဉ်၊ စီမံကိန်း နှင့် ခန့်မှန်းငွေအစီအစဉ်

(၃) ငွေကြေးပမာဏနှင့်စာရင်းစစ်သူ၏ တင်ပြချက်၊ အတွင်းပိုင်းစစ်ဆေးခြင်း တင်ပြချက်

(၄) ပြည်သူလူထုနှင့်အရေးပါသော အသံလွှင့်လုပ်ငန်း၊ ရုပ်မြင်သံကြားလုပ်ငန်း နှင့် အမျိုးမျိုးသော ဆက်သွယ်ရေးလုပ်ငန်း လုပ်ဆောင်ရာတွင် ပြဿနာနှင့်အခက်အခဲများ

(၅) ပြည်သူလူထုနှင့်အရေးပါသော အမျိုးမျိုးသော ဆက်သွယ်ရေးဝန်ဆောင်ခ အရည်အသွေးနှင့် ဝန်ဆောင်ခကြေးများ

(၆) သုံးစွဲသူ တိုင်ကြားခြင်း သုံးသပ်မှု၏ အရည်အသွေးနှင့်ထိရောက်မှု

(၇) ပုဒ်မ ၅၂ အရ ရန်ပုံငွေ၏ အရည်အသွေးနှင့်ထိရောက်မှု

(၈) အသံလွှင့်လုပ်ငန်း၊ ရုပ်မြင်သံကြားလုပ်ငန်း နှင့် အမျိုးမျိုးသော

ဆက်သွယ်ရေးလုပ်ငန်းများ လုပ်ဆောင်ခြင်းနှင့် ပတ်သက်သော

ဈေးကွက်ယှဉ်ပြိုင်မှုအခြေအနေနှင့်ပတ်သက်သော တင်ပြချက်များ ၊ အစိုးရနှင့် ပြည်သူလူထု၏ အကျိုးပေါ်တွင်သက်ရောက်မှုရှိသော တိုက်ရိုက်(သို့)သွယ်ပိုက်၍ လုပ်ငန်းများချုပ်ကိုင်သော လက္ခဏာရှိသည့်အပြုအမူနှင့်ပတ်သက်သော သတိပြုမှု တင်ပြချက်များ

ဝန်ကြီးချုပ်၊ အောက်လွှတ်တော်နှင့် အထက်လွှတ်တော်သည် ကောဆောထောချော(သို့) ကောဆောထောချော အတွင်းဝန်အား ကိစ္စတစ်ခုခုရှင်းပြခြင်းကို စာဖြင့်(သို့) နှုတ်ဖြင့်ကိုယ်တိုင်လာရောက် ရှင်းလင်းခြင်းများ တောင်းဆိုနိုင်သည်။

အပိုဒ် ၈

ပြစ်ဒဏ်သတ်မှတ်ချက်များ

ပုဒ်မ ၇၇ အသံလွှင့်လုပ်ငန်း၊ ရုပ်မြင်သံကြားလုပ်ငန်း (သို့) ဆက်သွယ်ရေးလုပ်ငန်း လုပ်ဆောင်သူ တစ်ယောက်ယောက်မှ ပုဒ်မ ၃၁ အပိုဒ် ၂ အတိုင်း အမိန့်လက်ခံရရှိပြီး မလိုက်နာပါက ကောဆောထောချောမှ ဘတ် ငါး သန်းထက်မပိုသော အုပ်ချုပ်ရေးဒဏ်ငွေရိုက်ပြီး အမိန့်လိုက်နာခြင်းမရှိသေးသည့် ကာလပတ်လုံး တစ်ရက်လျှင် ဘတ် တစ်သိန်းထက်မပိုသော ဒဏ်ငွေထပ်ရိုက်မည်။

ပုဒ်မ ၇၈ အသံလွှင့်လုပ်ငန်း၊ ရုပ်မြင်သံကြားလုပ်ငန်း (သို့) ဆက်သွယ်ရေးလုပ်ငန်းအတွက် အသံလိုင်းအသုံးပြုသူသည် ပုဒ်မ ၄၁ အပိုဒ် ၁ (သို့) ပုဒ်မ ၄၅ အပိုဒ် ၁ အရ ခွင့်ပြုချက်မရရှိဘဲ လုပ်ဆောင်ပါက ထိုသူသည် ၂၀၀၈ ခုနှစ် အသံလွှင့်လုပ်ငန်းနှင့်ရုပ်မြင်သံကြားလုပ်ငန်းလုပ်ဆောင်ခြင်းအက်ဥပဒေ (သို့) ၂၀၀၁ ခုနှစ် ဆက်သွယ်ရေးလုပ်ငန်းလုပ်ဆောင်ခြင်းအက်ဥပဒေ ၏ ပုဒ်မ ၆၆ အရ ပြစ်မှုပြုလုပ်သူအတွက် မိန့်ဆိုထားသော ပြစ်ဒဏ်များ ခံရမည်။

ပုဒ်မ ၇၉ ဤအက်ဥပဒေအတိုင်းမလိုက်နာခြင်း(သို့) အသံလိုင်းအသုံးပြုရာတွင် ကျူးလွန်မှုပြုလုပ်ခြင်းကို သိရှိသော(သို့)အခြားသူမှ အကြောင်းကြားခြင်းခံရသော ကောဆောထောချောတာဝန်ရှိ ဝန်ထမ်း (သို့) ကောဆောထောချော၏ အာဏာကိုအသုံးပြုသူများသည် ဤအက်ဥပဒေအတိုင်းဖြစ်စေရန် တင်းကြပ်မလုပ်ဆောင်ခြင်းနှင့်

ထိုသို့ပြုလုပ်ခြင်း(သို့)လျစ်လျူခြင်းသည် ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေ၏ ပုဒ်မ ၁၅၇ အရ အမှားပြုလုပ်ခြင်းမဟုတ်ပါ။ အထက်ပါအတိုင်းပြုလုပ်သော ကောဆောထောဈေးကွက်ဝန်ထမ်း (သို့) ကောဆောထောဈေး၏ အာဏာအသုံးပြုသူသည် သုံးနှစ်မကျော်သောထောင်ဒဏ်(သို့) ဘတ် ခြောက်သောင်းထက် မပိုသော ဒဏ်ငွေ (သို့) နှစ်မျိုးစလုံး ဒဏ်ရိုက်ခြင်းခံရမည်။

ကာလတစ်ခုအတွက်ပြဋ္ဌာန်းချက် ပုဒ်မ ၈၀ ဤအက်ဥပဒေအတိုင်း ကောဆောထောဈေးခန့်အပ်ခြင်းသည် မပြီးဆုံးသေးပါက ၂၀၀၀ ခုနှစ် အသံလှိုင်းစီမံခြင်းနှင့် ရေဒီယိုအသံလွှင့်လုပ်ငန်း ရေဒီယိုရုပ်မြင်သံကြား နှင့်ဆက်သွယ်ရေးလုပ်ငန်း ကြီးကြပ်ခြင်း အဖွဲ့အစည်းအက်ဥပဒေအတိုင်း ခန့်အပ်သော နိုင်ငံတော်ဆက်သွယ်ရေးလုပ်ငန်းကော်မတီအဖွဲ့အား ဤအက်ဥပဒေ၏ ကောဆောထောဈေးရာထူးတွင် ဆက်လက်တာဝန်ထမ်းဆောင်စေပြီး အသံလွှင့်လုပ်ငန်းနှင့် ရုပ်မြင်သံကြားလုပ်ငန်း လုပ်ဆောင်ခြင်းဥပဒေအရ အသံလွှင့်လုပ်ငန်းနှင့်ရုပ်မြင်သံကြားလုပ်ငန်းလုပ်ဆောင်ခြင်းနှင့်ပတ်သက်သော အပိုင်းသည် အထက်ပါဥပဒေအတိုင်း ဖြစ်ရမည်။

ကောဆောထောဈေး ခန့်အပ်ပြီးသောအချိန်တွင် အပိုဒ် ၁ အရ နိုင်ငံတော်ဆက်သွယ်ရေးလုပ်ငန်း ကော်မတီအဖွဲ့သည် တာဝန်မှလွတ်ကင်းစေသည်။

ပုဒ်မ ၈၁ ၂၀၀၈ ခုနှစ် အသံလွှင့်လုပ်ငန်းနှင့် ရုပ်မြင်သံကြားလုပ်ငန်းလုပ်ဆောင်ခြင်း အက်ဥပဒေ၏ ကော်မတီအဖွဲ့ ၂၀၀၁ ခုနှစ် ဆက်သွယ်ရေးလုပ်ငန်းလုပ်ဆောင်ခြင်းအက်ဥပဒေ၏ ကော်မတီအဖွဲ့ နှင့် ၂၀၀၈ ခုနှစ် ထိုင်းနိုင်ငံအသံလွှင့်ခြင်းနှင့်ပြည်သူ့အသံလွှင့်ခြင်း အဖွဲ့အစည်းအက်ဥပဒေ၏ ပုဒ်မ ၆၁ အရ နိုင်ငံတော်အသံလွှင့် လုပ်ငန်းနှင့် ရုပ်မြင်သံကြားလုပ်ငန်းကော်မတီအဖွဲ့တို့သည် ဤအက်ဥပဒေအတိုင်း ကောဆောထောဈေးကို ဆိုလိုသည်။

ရေဒီယိုဆက်သွယ်ရေး ဥပဒေအရ ၀န်ကြီး၊ စာတိုက်နှင့်ကြေးနန်းညွှန်ကြားရေးမှူးချုပ် နှင့် ခွင့်ပြုစာ ထုတ်ပေးသောဝန်ထမ်း၏ အာဏာများသည် ဤအက်ဥပဒေအရ ကောဆောထောဈေး၏ အာဏာတာဝန်ဖြစ်သည်။

ပုဒ်မ ၈၂ ကောဆောထောဈေးခန့်အပ်ခြင်းပြီးဆုံးသောအခါ အသံလှိုင်းစီမံခံရခြင်း(သို့) အသံလွှင့်လုပ်ငန်း ရုပ်မြင်သံကြားလုပ်ငန်း နှင့် ဆက်သွယ်ရေးလုပ်ငန်း လုပ်ဆောင်ခြင်းအတွက် အသံလှိုင်း အသုံးပြုသော အစိုးရဝန်ထမ်း၊ ပြည်နယ်လုပ်ငန်း၊ အစိုးရဌာန (သို့) ပုဂ္ဂိုလ်များသည် ဤအက်ဥပဒေစတင်တင်ကြပ် အသုံးပြုသည့်နေ့တွင် ရှိနေပါက အသံလှိုင်းအကျိုးအသုံးပြုခြင်းအသေးစိတ် နှင့် အသံလှိုင်းအသုံးပြုရန် လိုအပ်ချက်အကြောင်းရင်းများကို ညွှန်ကြားချက်အတိုင်း နှင့် ကောဆောထောဈေးသတ်မှတ်ထားသော အချိန်ကာလအတိုင်း ကောဆောထောဈေးသို့ အကြောင်းကြားရန်တာဝန်ရှိသည်။

အပိုဒ် ၁ အရလုပ်ဆောင်ခြင်းတွင် အစိုးရဝန်ထမ်း၊ ပြည်နယ်လုပ်ငန်း နှင့် အစိုးရဌာနများသည် ခွင့်ပြုချက်၊ ခွင့်ပြုခြင်း (သို့) စာချုပ် နှင့် စာချုပ်သက်တမ်းနှင့်ခွင့်ပြုကြေး (သို့) ခွင့်ပြုခြင်း ခွင့်ပြုချက်အတွက် ပေးသောကြေးများ (သို့) ထိုစာချုပ်များနှင့်ပတ်သက်သော အသေးစိတ်များကို ကောဆောထောဈေးမှ သတ်မှတ်ထားသော ညွှန်ကြားချက်နှင့် နည်းလမ်းများအတိုင်း ကောဆောထောဈေးသို့ တင်ပြပြီး ကောဆောထောဈေးမှ ခွင့်ပြုချက်။

ခွင့်ပြုခြင်း (သို့) ထိုစာချုပ်၏ ဥပဒေအရမှန်ကန်ခြင်းကို စစ်ဆေးပြီး ပြည်သူလူထုသိရှိအောင် အချက်အလက်နှင့် စစ်ဆေးခြင်းများကို ဖော်ပြရမည်။

ပုဒ်မ ၈၃ ဥပဒေနှင့်ညီညွတ်သော အသံလိုင်းစီမံခံခြင်း(သို့) အသံလွှင့်လုပ်ငန်း(သို့) ရုပ်မြင်သံကြားလုပ်ငန်း လုပ်ဆောင်ခြင်းအတွက် အသံလိုင်းအသုံးပြုခြင်း လက်ခံရရှိသူသည် ဤအက်ဥပဒေတင်းကြပ် အသုံးပြုခိုင်းသည့်နေ့တွင် ရှိနေပြီး ပုဒ်မ ၈၂ အတိုင်းလိုက်နာပါက ဤအက်ဥပဒေအရ ကောဆောထောချောမှ ခွင့်ပြုချက်ရရှိသည်ဟုယူဆသည်။ ကောဆောထောချောအား ထိုအသံလိုင်းအသုံးပြုခြင်း(သို့)အသံလိုင်းစီမံခြင်း ခံရသူအား ဤအက်ဥပဒေအတိုင်း လိုက်နာစေခြင်း၊ ကောဆောထောချောမှ သတ်မှတ်ထားသော အခြားဥပဒေနှင့်ညွှန်ကြားချက်များကို ကြီးကြပ်စောင့်ရှောက်ပြီး အပိုဒ် ၃ အရ အသံလိုင်းပြန်လည်အပ်နှံရန် သတ်မှတ်သည်အထိဆောင်ရွက်ရမည်။

ပုဒ်မ ၄၃ ရှိအကြောင်းအရာသည် အသံလိုင်းစီမံခြင်းခံရသော အစိုးရဝန်ထမ်းနှင့်ပြည်နယ်လုပ်ငန်းတို့သည် လုပ်ငန်းလုပ်ဆောင်သောအခြားသူသို့ ခွင့်ပြုချက်၊ ခွင့်ပြုခြင်း (သို့) ဥပဒေနှင့်အညီစာချုပ်အတိုင်းလွှဲပေးခြင်းတွင် တင်းကြပ်အသုံးပြုခြင်းမရဘဲ ခွင့်ပြုချက်ရရှိသူသည် ကျန်ရှိနေသော ခွင့်ပြုချက် ခွင့်ပြုခြင်း (သို့) ထိုစာချုပ်အတိုင်း အချိန်ကာလအတွင်းသာ ဆက်လက်လုပ်ငန်းလုပ်ဆောင်နိုင်သည်။

ကောဆောထောချောအား ပုဒ်မ ၄၈ အရ အသံလိုင်းစီမံခြင်း မော်ဒယ်အစီအစဉ်တွင် သတ်မှတ်ထားသော ပြန်လည်စီမံခြင်း(သို့)အသံလိုင်းပြုပြင်ခြင်းအတွက် အသံလိုင်းစီမံခြင်းခံရသူ(သို့)အသံလိုင်းအသုံးပြုခြင်း၊ အထက်ပါအသံလိုင်းပြန်အပ်ခြင်း တိကျသောအချိန်ကို သတ်မှတ်ပြီး အများအကျိုးပြုခြင်းနှင့်လုပ်ငန်းလုပ်ဆောင်ခြင်း နှင့်အသံလိုင်းအသုံးပြုခြင်းတွင် လိုအပ်ချက်များကို ထည့်သွင်းစဉ်းစားရမည်။ ဤနေရာတွင် ပုဒ်မ ၈၂ အရ အကြောင်းကြားခံရသည့်အတိုင်း အသံလိုင်းပိုင်ဆိုင်ရန် လိုအပ်ချက်အကြောင်းကို သုံးသပ်မှုတွင်အသုံးပြုရမည်။

ပုဒ်မ ၈၄ ဥပဒေနှင့်ညီညွတ်သော အသံလိုင်းစီမံခံခြင်း(သို့) ဆက်သွယ်ရေးလုပ်ငန်း လုပ်ဆောင်ခြင်းအတွက် အသံလိုင်းအသုံးပြုခြင်း လက်ခံရရှိသူသည် ဤအက်ဥပဒေတင်းကြပ် အသုံးပြုခိုင်း သည့်နေ့တွင် ရှိနေပြီး ပုဒ်မ ၈၂ အတိုင်းလိုက်နာပါက ဤအက်ဥပဒေအရ ကောဆောထောချောမှ ခွင့်ပြုချက်ရရှိသည်ဟုယူဆသည်။ ကောဆောထောချောအား ထိုအသံလိုင်းအသုံးပြုခြင်း(သို့)အသံလိုင်းစီမံခြင်း ခံရသူအား ဤအက်ဥပဒေအတိုင်း လိုက်နာစေခြင်း၊ ကောဆောထောချောမှ သတ်မှတ်ထားသော အခြားဥပဒေနှင့်ညွှန်ကြားချက်များကို ကြီးကြပ်စောင့်ရှောက်ပြီး အပိုဒ် ၄ အရ အသံလိုင်းပြန်လည်အပ်နှံရန် သတ်မှတ်သည်အထိဆောင်ရွက်ရမည်။

ပုဒ်မ ၄၆ ရှိအကြောင်းအရာသည် အသံလိုင်းစီမံခြင်းခံရသော ပြည်နယ်လုပ်ငန်းသည် လုပ်ငန်းလုပ်ဆောင်သောအခြားသူသို့ ခွင့်ပြုချက်၊ ခွင့်ပြုခြင်း (သို့) ဥပဒေနှင့်အညီစာချုပ်အတိုင်းလွှဲပေးခြင်းတွင် တင်းကြပ်အသုံးပြုခြင်းမရဘဲ ခွင့်ပြုချက်ရရှိသူသည် ကျန်ရှိနေသော ခွင့်ပြုချက် ခွင့်ပြုခြင်း (သို့) ထိုစာချုပ်အတိုင်း အချိန်ကာလအတွင်းသာ ဆက်လက်လုပ်ငန်းလုပ်ဆောင်နိုင်သည်။

ဤအက်ဥပဒေတင်းကြပ်အသုံးပြုသည့်ရက်မှစ၍ သုံးနှစ်ကာလကျော်လွန်ပြီးပါက ပြည်နယ်လုပ်ငန်းမှ ခွင့်ပြုချက် ခွင့်ပြုခြင်း (သို့) အပိုဒ် ၂ အရ ပြည်နယ်လုပ်ငန်းမှ ပုဂ္ဂလိကအားပါဝင်ပူးပေါင်းစေခြင်း(သို့) အစိုးရ၏ လုပ်ငန်းလုပ်ဆောင်ရာ ဥပဒေအရ လုပ်ဆောင်ခြင်းစာချုပ်များကို အားလုံးလုပ်ဆောင်ခြင်း(သို့)တစ်စိတ်တစ်ပိုင်း

လုပ်ဆောင်ခြင်းမှရရှိသော ဝင်ငွေများအား အောက်ပါအသုံးစရိတ်များနှုတ်ပြီး ကျန်ရှိသလောက်ကို ကောဆောထောဈေးသို့ ပေးပို့ပြီး ကောဆောထောဈေးမှ အထက်ပါငွေအရေအတွက်ကို တိုင်းပြည်ငွေအဖြစ် ဆက်လက်ပေးပို့ရမည်။

(၁) ခွင့်ပြုချက်၊ ခွင့်ပြုခြင်း (သို့) စာချုပ်ပေါ်မှ ရရှိသောငွေမှသာ တွက်ချက်သော လုပ်ငန်းလုပ်ဆောင်ခြင်း ခွင့်ပြုစာကြေး

(၂) ခွင့်ပြုချက်၊ ခွင့်ပြုခြင်း (သို့) စာချုပ်ပေါ်မှ ရရှိသောငွေမှသာ တွက်ချက်သော ကျယ်ပြန့်သော ဆက်သွယ်ရေးလုပ်ငန်းဝန်ဆောင်မှု နှင့် အစိုးရ၏မူဝါဒနှင့် ပုဒ်မ ၅၀ အရ လူမှုအတွက်ဝန်ဆောင်မှုများ ဖြစ်ပေါ်စေရန် ထောက်ပံ့ကြေးအတွက် အသုံးစရိတ်များ

(၃) ဘဏ္ဍာရေးဌာနမှ သတ်မှတ်ထားသည့်အတိုင်း ခွင့်ပြုချက်၊ ခွင့်ပြုခြင်း (သို့) စာချုပ်အရ လုပ်ဆောင်ခြင်းမှ ဖြစ်ပေါ်သော အသုံးစရိတ်များ

ကောဆောထောဈေးအား ပုဒ်မ ၄၈ အရ အသံလိုင်းစီမံခြင်း မော်ဒယ်အစီအစဉ်တွင် သတ်မှတ်ထားသော ပြန်လည်စီမံခြင်း(သို့)အသံလိုင်းပြုပြင်ခြင်းအတွက် အသံလိုင်းစီမံခြင်းခံရသူ(သို့)အသံလိုင်းအသုံးပြုခြင်း၊ အထက်ပါအသံလိုင်းပြန်အပ်ခြင်း တိကျသောအချိန်ကို သတ်မှတ်ပြီး ပုဒ်မ ၈၃ အပိုဒ် ၃ ရှိအကြောင်းကိုယူ၍ ချွင်းချက်မရှိ တင်းကြပ်အသုံးပြုရမည်။

ပုဒ်မ ၈၅ ကနဦးတွင် ၂၀ ရာခိုင်နှုန်းထက်မနည်းသော ရုပ်မြင်သံကြားလုပ်ငန်းတွင် ပြည်သူလူထုများ အသံလိုင်းအသုံးပြုနိုင်ရန် ပတ်သက်သောအပိုင်း ပုဒ်မ ၄၉ ကို တင်းကြပ်အသုံးပြုခြင်းမရှိဘဲ ကောဆောထောဈေးမှ ရေဒီယိုရုပ်မြင်သံကြားလိုင်းလက်ခံပို့ခြင်းကို ဒီဂျစ်တယ်စနစ်သို့ အသုံးပြုရန် ကြေညာခြင်းရှိမှသာ ဖြစ်သည်။

ကောဆောထောဈေး ခန့်အပ်ပြီးသည့်နေ့မှစ၍ တစ်နှစ်အတွင်းတွင် ပုဒ်မ ၄၈ အရ အသံလိုင်းစီမံခြင်း မော်ဒယ်အစီအစဉ်ရှိရန် ပြုလုပ်ပြီး အဆိုပါအစီအစဉ်သည် ရေဒီယိုရုပ်မြင်သံကြားလိုင်းလက်ခံပို့ခြင်းကို ဒီဂျစ်တယ်စနစ်သို့ အသုံးပြုရန် ပြောင်းလဲသော အချိန်ကို သတ်မှတ်ခြင်း နှင့် ရုပ်မြင်သံကြားလုပ်ငန်းတွင် ပြည်သူလူထုများ အသံလိုင်းအသုံးနိုင်စေရန်နှင့်ပတ်သက်သော အချိန်များကို သတ်မှတ်ခြင်း ပြုလုပ်ပေးသည်။

အသံလိုင်းစီမံခြင်းမော်ဒယ်အစီအစဉ်အသုံးပြုရန် ကြေညာပေးသောနောက်ပိုင်းတွင် ရေဒီယိုရုပ်မြင်သံကြား လိုင်းလက်ခံပို့ခြင်းကို ဒီဂျစ်တယ်စနစ်သို့ အသုံးပြုရန်မကြေညာချိန်တွင် ကောဆောထောဈေးအား အသံလိုင်းစီမံခြင်း လုံလောက်သောဒေသတွင် ပြည်သူလူထုများ ရုပ်မြင်သံကြားလုပ်ငန်းတွင် အသံလိုင်းခေတ္တအသုံးပြုနိုင်ရန် စီမံပေးရမည်။

ပုဒ်မ ၈၆ ဤအက်ဥပဒေ၏ တင်းကြပ်အသုံးမပြုခိုင်းသေးသည့်နေ့တွင် နိုင်ငံတော်ဆက်သွယ်ရေး လုပ်ငန်း ကော်မတီအဖွဲ့မှ ကျယ်ပြန့်သောအခြေခံဆက်သွယ်ရေးဝန်ဆောင်မှုနှင့် ၂၀၀၁ ခုနှစ် ဆက်သွယ်ရေးလုပ်ငန်း လုပ်ဆောင်ခြင်းအမိန့်အရ လူမှုအတွက်ဝန်ဆောင်မှု ပေးအပ်ခြင်းခံရသော ဆက်သွယ်ရေးလုပ်ငန်းလုပ်ဆောင်ရန် ခွင့်ပြုချက်ရရှိသူသည် ပုဒ်မ ၅၀ အရ ရန်ပုံငွေသို့ပေးပို့ရန် ကင်းလွတ်ခွင့်ရရှိပြီး နိုင်ငံတော်ဆက်သွယ်ရေးလုပ်ငန်း ကော်မတီအဖွဲ့ကြေညာထားသော ကျယ်ပြန့်သော ဆက်သွယ်ရေးလုပ်ငန်းဝန်ဆောင်မှုနှင့်လူမှုအတွက် ဝန်ဆောင်မှုရှိရန်ပြုလုပ်ခြင်း ညွှန်ကြားချက်၊ နည်းလမ်း နှင့် ကန့်သတ်ချက် အကြောင်းတွင် သတ်မှတ်ထားသော အချိန်ကာလကုန်ဆုံးသည်အထိသာဖြစ်သည်။

ပုဒ်မ ၈၇ ဤအက်ဥပဒေ၏ တင်းကြပ်အသုံးမပြုခိုင်းသေးသည့်နေ့တွင် ၁၉၅၅ ခုနှစ် ရေဒီယို ဆက်သွယ်ရေးအက်ဥပဒေ၊ ၂၀၀၀ ခုနှစ် အသံလိုင်းစီမံခြင်းနှင့် အသံလွှင့်ရေဒီယိုလုပ်ငန်း

ရုပ်မြင်သံကြားလုပ်ငန်း နှင့် ဆက်သွယ်ရေးလုပ်ငန်း ကြီးကြပ်ခြင်းအဖွဲ့အက်ဥပဒေ၊ ၂၀၀၈ ခုနှစ် အသံလွှင့်လုပ်ငန်းနှင့်ရုပ်မြင်သံကြားလုပ်ငန်း လုပ်ဆောင်ခြင်းအက်ဥပဒေ နှင့် ၂၀၀၁ ခုနှစ် ဆက်သွယ်ရေးလုပ်ငန်း လုပ်ဆောင်ခြင်းအက်ဥပဒေအတိုင်း ဥပဒေနှင့်ညီစွာ ခွင့်ပြုသော ခွင့်ပြုစာများသည် သက်တမ်းကုန်ဆုံးသည်အထိ ဆက်လက်အသုံးပြုပြီး ဤအက်ဥပဒေ အတိုင်းထွက်သော ခွင့်ပြုစာဖြစ်သည်။ ကောဆောထောချောအား ခွင့်ပြုစာရရှိသူများ ဤအက်ဥပဒေအတိုင်း၊ ပတ်သက်သောအခြားဥပဒေများ နှင့် ကောဆောထောချောမှ သတ်မှတ်သော ညွှန်ကြားချက်များ လိုက်နာရန် ကြီးကြပ်စောင့်ရှောက်ရမည်။

အသံလိုင်းပိုင်ဆိုင်ခြင်း(သို့)အသုံးပြုခြင်း နှင့် ကုန်ဆုံးရက်မသတ်မှတ်ထားသော အပိုဒ် ၁ အရ ခွင့်ပြုစာသည် ကောဆောထောချောမှ ထိုခွင့်ပြုစာသက်တမ်းကုန်ဆုံးရက်မသတ်မှတ်မီအထိ ဆက်လက်အသုံးပြုနိုင်ပြီး ပုဒ်မ ၈၃ ရှိ အချက်များကိုယူဆောင်၍ ချွင်းချက်မရှိ တင်းကြပ်အသုံးပြုခိုင်းသည်။

ပုဒ်မ ၈၈ ဤအက်ဥပဒေတင်းကြပ်အသုံးပြုပြီးသည့်နေ့မှ ရက် ၁၂၀ အတွင်းတွင် ကောဆောထောချောအား အသံလိုင်းအသုံးပြုရန်ခွင့်ပြုစာ နှင့် အသံလွှင့်လုပ်ငန်းနှင့်ရုပ်မြင်သံကြားလုပ်ငန်း လုပ်ဆောင်ခြင်း ဥပဒေ၏ လုပ်ငန်းလုပ်ဆောင်ခြင်းခွင့်ပြုစာကို လက္ခဏာနှင့်လုပ်ငန်းအမျိုးအစားအရ ထိုင်းနိုင်ငံ ပြည်သူ့အသံလွှင့်ခြင်း နှင့်ရုပ်မြင်ခြင်း အဖွဲ့အစည်းအားပေးရပြီး ဤအက်ဥပဒေတင်းကြပ် အသုံးပြုခိုင်းသောနေ့တွင် ရှိနေသောဝန်ဆောင်မှုပေးဧရိယာများကို ပေးရမည်။

အပိုဒ် ၁ အရ ခွင့်ပြုစာရရှိခြင်းမှလွဲ၍ ထပ်တိုးလုပ်ငန်းလုပ်ဆောင်ရန်အတွက် အသံလိုင်းအသုံးပြုခြင်းသည် အသံလိုင်းစီမံခြင်းမော်ဒယ်အစီအစဉ်နှင့် ဆက်စပ်မှုရှိရပြီး ကောဆောထောချော၏ ခွင့်ပြုစာလက်ခံရရှိရမည်။ ဤတွင် ကောဆောထောချောသည် အများ၏အကျိုးအတွက် ကန့်သတ်ချက်များကို သတ်မှတ်နိုင်သည်။

ထိုင်းနိုင်ငံပြည်သူ့အသံလွှင့်ခြင်းနှင့်ရုပ်မြင်ခြင်း အဖွဲ့အစည်း၏ လုပ်ငန်းဆောင်ရွက်ခြင်းသည် ဤအက်ဥပဒေ အောက်တွင် ရှိစေပြီး ထိုင်းနိုင်ငံပြည်သူ့အသံလွှင့်ခြင်းနှင့်ရုပ်မြင်ခြင်း အဖွဲ့အစည်း၏ ဥပဒေနှင့်ဆန့်ကျင်ခြင်း တတ်နိုင်သလောက်မရှိစေရ။

အပိုဒ် ၁ အရ ခွင့်ပြုစာမရရှိသေးသော ကြားကာလတွင် ထိုင်းနိုင်ငံပြည်သူ့အသံလွှင့်ခြင်းနှင့်ရုပ်မြင်ခြင်း အဖွဲ့အစည်းအား ဆက်လက်လုပ်ငန်းလုပ်ဆောင်ခွင့်ရှိသည်။

ပုဒ်မ ၈၉ နိုင်ငံတော်ဆက်သွယ်ရေးလုပ်ငန်းကော်မတီအဖွဲ့ဌာန၏ လုပ်ငန်း၊ စည်းစိမ်၊ အခွင့်အရေး၊ တာဝန်၊ အကြွေး၊ ဝန်ထမ်းနှင့်အလုပ်သမား နှင့် ခန့်မှန်းချေငွေများကို ဤအမိန့်စာအတိုင်း ကောဆောထောချော ဌာန၏ ပိုင်ဆိုင်မှုဖြစ်စေရန် လွှဲပြောင်းပေးရမည်။

အပိုဒ် ၁ အရ လွှဲပြောင်းခြင်းခံရသော ဝန်ထမ်းနှင့်အလုပ်သမားများသည် လစာ၊ ရာထူးငွေ(သို့)လုပ်အားခ နှင့် အမျိုးမျိုးသောအခွင့်အရေးနှင့်အကျိုးများကို ကောဆောထောချောဌာနထဲတွင် ရာထူးခန့်အပ်ခံရသည်အထိ ရရှိဖူးခဲ့သည့်အတိုင်းဆက်လက်ရရှိရပြီး အရင်လက်ခံရရှိသော လစာ(သို့)လုပ်အားခထက် နည်းသော ခန့်အပ်ခြင်း ပြုလုပ်၍မရပါ။

အလုပ်ငှားရမ်းခြင်းအချိန်ကာလ မသတ်မှတ်ထားသော စည်းကမ်း(သို့)အငှားစာချုပ်အောက်ရှိသော ဝန်ထမ်း (သို့) အလုပ်သမားသည်

အချိန်သတ်မှတ်ခြင်းမရှိသော ငှားရမ်းခြင်းဟုမသတ်မှတ်ဘဲ အဆိုပါသည် အပိုဒ် ၂ အရ အခွင့်အရေးနှင့်အကျိုးပြုခြင်းဖြစ်သည်။

ပုဒ်မ ၉၀ ကနဦးတွင် ဤအမိန့်စာအရ ကောဆောထောချောအတွင်းဝန်ကို ဤအက်ဥပဒေအရ ကောဆောထောချော ခန့်အပ်ပြီး ရက် ၉၀ အတွင်းတွင် ခန့်အပ်ရမည်။

ဤအက်ဥပဒေအတိုင်း ကောဆောထောချောအတွင်းဝန် မရှိသေးသောအချိန်တွင် ၂၀၀၀ ခုနှစ် အသံလိုင်းစီမံခြင်း နှင့် ရေဒီယိုအသံလွှင့်ခြင်းလုပ်ငန်း၊ ရေဒီယိုရုပ်မြင်သံကြား နှင့် ဆက်သွယ်ရေးလုပ်ငန်း ကြီးကြပ်ခြင်းအဖွဲ့ အက်ဥပဒေအတိုင်း ရာထူးထမ်းဆောင်နေသော နိုင်ငံတော်ဆက်သွယ်ရေးလုပ်ငန်း ကော်မတီအဖွဲ့၏ အတွင်းဝန်အား ဤအက်ဥပဒေ တင်းကြပ်အသုံးပြုခိုင်းသည့်နေ့တွင် ကောဆောထောချော အတွင်းဝန် ရာထူးကို ဆက်လက်လုပ်ဆောင်သွားရမည်။

ပုဒ်မ ၉၁ ဤအက်ဥပဒေ တင်းကြပ်အသုံးပြုခိုင်းသည့်နေ့တွင်ရှိနေသော ၂၀၀၀ ခုနှစ် အသံလိုင်းစီမံခြင်း နှင့် ရေဒီယိုအသံလွှင့်ခြင်းလုပ်ငန်း၊ ရေဒီယိုရုပ်မြင်သံကြား နှင့် ဆက်သွယ်ရေးလုပ်ငန်း ကြီးကြပ်ခြင်းအဖွဲ့ အက်ဥပဒေအတိုင်း အများအကျိုးအတွက် အသံလွှင့်လုပ်ငန်းနှင့် ရုပ်မြင်သံကြားလုပ်ငန်း ဖွံ့ဖြိုးခြင်းရန်ပုံငွေ နှင့် အများအကျိုးအတွက် ဆက်သွယ်ရေးလုပ်ငန်း ဖွံ့ဖြိုးခြင်းရန်ပုံငွေ တို့၏ ငွေနှင့်စည်းစိမ်များကို ဤအက်ဥပဒေအရ ရန်ပုံငွေဖြစ်စေရန် ရန်ပုံငွေသို့ လွှဲအပ်ပေးရမည်။

ပုဒ်မ ၉၂ ဤအက်ဥပဒေ တင်းကြပ်အသုံးပြုခိုင်းသည့်နေ့တွင်ရှိနေသော နိုင်ငံတော်ရေဒီယို အသံလွှင့်လုပ်ငန်းနှင့် ရေဒီယိုရုပ်မြင်သံကြားလုပ်ငန်း ဝန်ကြီးချုပ်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပတ်သက်သော ဝန်ကြီးချုပ်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၏ လုပ်ငန်းများ၊ စည်းစိမ်များ၊ အခွင့်အရေး၊ တာဝန် များအား ကောဆောထောချောဌာန၏ ပိုင်ဆိုင်မှုဖြစ်စေပြီး ထိန်းချုပ်သူရှိနေသော လစာနှင့်လုပ်အားခ ခန့်မှန်းချေငွေများအား ဝန်ကြီးချုပ်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသို့ လွှဲပေးရမည်။

ပုဒ်မ ၉၃ ဤအက်ဥပဒေ တင်းကြပ်အသုံးပြုခြင်းမရှိသေးသည့်နေ့တွင်ရှိနေသော နိုင်ငံတော်ရေဒီယိုအသံလွှင့်လုပ်ငန်းနှင့် ရေဒီယိုရုပ်မြင်သံကြားလုပ်ငန်း ဝန်ကြီးချုပ် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၏ အစိုးရဝန်ထမ်းနှင့်အလုပ်သမားများအား ကောဆောထောချောဌာန၏ ဝန်ထမ်း(သို့)အလုပ်သမားအဖြစ်သို့ လွှဲပြောင်းပေးရန် သဘောတူပါက ဤအမိန့်စာ တင်းကြပ်အသုံးပြုခိုင်းသည့်နေ့မှစ၍ ရက် ၉၀ အတွင်းတွင် အထက်အုပ်ချုပ်သူသို့စာဖြင့်အကြောင်းကြားပြီး ကောဆောထောချောဌာနအား ထိုဝန်ထမ်း(သို့)အလုပ်သမားကို ကောဆောထောချောသတ်မှတ်သည့်အတိုင်း ကောဆောထောချောဌာန၏ ဝန်ထမ်း(သို့)အလုပ်သမားအဖြစ် ခန့်အပ်ရပြီး အရင်လက်ခံရရှိသော လစာ(သို့)လုပ်အားခထက် နည်းသော ခန့်အပ်ခြင်း ပြုလုပ်၍မရပါ။ သတ်မှတ်ထားသော အဆိုပါအချိန်ကာလအတွင်းတွင် မိမိ၏လိုအင်ဆန္ဒအကြောင်းမကြားသောသူသည် ဝန်ကြီးချုပ်ပြည်သူ့ဆက်ဆံရေးဌာနတွင် ပြန်လည်လုပ်ငန်းဆောင်ရွက်ရမည်။

ဤအက်ဥပဒေအရ ကောဆောထောချောမရှိသေးသော ကြားအချိန်တွင် အပိုဒ် ၁ အရ ကောဆောထောချော၏ အာဏာအား ၂၀၀၀ ခုနှစ် အသံလိုင်းစီမံခြင်း နှင့် ရေဒီယိုအသံလွှင့်ခြင်းလုပ်ငန်း၊ ရေဒီယိုရုပ်မြင်သံကြား နှင့် ဆက်သွယ်ရေးလုပ်ငန်း ကြီးကြပ်ခြင်းအဖွဲ့အမိန့်စာအတိုင်း ခန့်အပ်သော နိုင်ငံတော်ဆက်သွယ်ရေးလုပ်ငန်းကော်မတီ အဖွဲ့၏ အာဏာဖြစ်စေသည်။



ပုဒ်မ ၉၄ ပုဒ်မ ၉၃ အရ အစိုးရဝန်ထမ်း ခန့်အပ်ခြင်းသည် အစိုးရဝန်ထမ်းပင်စင် (သို့) အစိုးရ ဝန်ထမ်းပင်စင်ရန်ပုံငွေ၏ ဥပဒေအရ နှုတ်ထွက်ခြင်း(သို့) ရာထူးသိမ်းခြင်းဖြစ်သောကြောင့် အစိုးရဝန်ထမ်းမှ နှုတ်ထွက်သည်ဟု ယူဆသည်။

ပုဒ်မ ၉၃ အရ အလုပ်သမားခန့်အပ်ခြင်းသည် ပြစ်မှုမရှိဘဲ အစိုးရမှရာထူးသိမ်းခြင်း(သို့)ငှားရမ်းမှုရပ်စဲခြင်း ဖြစ်သောကြောင့် အလုပ်မှထွက်ခြင်းဖြစ်သည်ဟု ယူဆပြီး အလုပ်သမားပင်စင်၏ ဘဏ္ဍာရေးဌာနစည်းကမ်းချက် အတိုင်း ပင်စင်လက်ခံရမည်။

ပုဒ်မ ၉၅ ဥပဒေနှင့်ညီညွတ်ပြီး ဤအက်ဥပဒေတင်းကြပ်အသုံးပြုခိုင်းသောနေ့တွင် အသုံးပြုနိုင်သော ၂၀၀၀ ခုနှစ် အသံလိုင်းစီမံခြင်း နှင့် ရေဒီယိုအသံလွှင့်ခြင်းလုပ်ငန်း၊ ရေဒီယိုရုပ်မြင်သံကြား နှင့် ဆက်သွယ်ရေးလုပ်ငန်း

ကြီးကြပ်ခြင်းအဖွဲ့အက်ဥပဒေအတိုင်းထွက်ရှိသော စည်းကမ်းချက်၊ စည်းမျဉ်းစည်းကမ်း၊ ကြေညာချက် (သို့) အမိန့်များသည် ဤအက်ဥပဒေနှင့် ဆန့်ကျင်မှုမရှိသ၍ တင်းကြပ်အသုံးပြုနိုင်ပြီး ဤအက်ဥပဒေ အတိုင်းထွက်ရှိသော စည်းကမ်းချက်၊ စည်းမျဉ်းစည်းကမ်း၊ ကြေညာချက် (သို့) အမိန့်များ ရှိသည်အထိသာဖြစ်သည်။

ဘုရင်မင်းမြတ်၏အမိန့်တော် လက်ခံရရှိသူ  
အဖိစစ် ဝိတ်ချာချီဝ  
ဝန်ကြီးချုပ်

မှတ်ချက် : ဤအက်ဥပဒေကို အသုံးပြုရန်ကြေညာရသည့် ရည်ရွယ်ချက်မှာ ထိုင်းနိုင်ငံဖွဲ့စည်းပုံအခြေခံ အက်ဥပဒေ ပုဒ်မ ၄၇ တွင် အသံလိုင်းစီမံခြင်းနှင့် ရေဒီယိုအသံလွှင့်ခြင်းလုပ်ငန်း၊ ရေဒီယိုရုပ်မြင်သံကြား နှင့် ဆက်သွယ်ရေးလုပ်ငန်း ကြီးကြပ်ခြင်းလုပ်ငန်းလုပ်ဆောင်ရန် တာဝန်ရှိသည့် လွတ်လပ်အဖွဲ့အစည်းဖြစ်သော အစိုးရအဖွဲ့အစည်း တစ်ဖွဲ့ဖွဲ့စည်းပြီး ဥပဒေမှတ်တမ်းသည့်အတိုင်းဖြစ်ရပြီး ပုဒ်မ ၃၀၅ (၁) တွင် ဥပဒေအား အရေးကြီးသောအပိုင်းရှိ၍ ထိုအဖွဲ့အစည်းအတွင်း ဌာနခွဲများခွဲထုတ်ထားပြီး သီးခြားကော်မတီအဖွဲ့ရှိသော အဖွဲ့အစည်းတည်ထောင်ပြီး ရေဒီယိုအသံလွှင့်ခြင်းနှင့်ရေဒီယိုရုပ်မြင်သံကြားလုပ်ငန်းလုပ်ဆောင်ခြင်း ကြီးကြပ်မှုခြင်း နှင့် ဆက်သွယ်ရေးလုပ်ငန်းလုပ်ဆောင်ခြင်း ကြီးကြပ်ခြင်း တာဝန်ရှိပြီး အသေးစိတ်အနေဖြင့် လုပ်ငန်းလုပ်ဆောင်မှု ကြီးကြပ်ခြင်းနှင့်စောင့်ရှောက်ခြင်း၊ သတင်းမီဒီယာအရင်းအမြစ်ဖွံ့ဖြိုးရေးရန်ပုံငွေနှင့် ပြည်သူလူထုများပူးပေါင်းပြီး အများအကျိုးသတင်းအချက်အလက်များလုပ်ဆောင်ရေး မြှင့်တင်ပေးခြင်းပြုလုပ်ပေးသည်။ ၂၀၀၀ ခုနှစ် အသံလိုင်းစီမံခြင်း နှင့် ရေဒီယိုအသံလွှင့်ခြင်းလုပ်ငန်း၊ ရေဒီယိုရုပ်မြင်သံကြား နှင့် ဆက်သွယ်ရေးလုပ်ငန်း ကြီးကြပ်ခြင်းအဖွဲ့အက်ဥပဒေသည် ကြာရှည်စွာတင်းကြပ်အသုံးပြုရုံနဲ့သော်လည်း ဖြစ်သင့်သလောက် အကျိုးမရရှိခဲ့ဘဲ လုပ်ငန်းလုပ်ဆောင်ခြင်းများစွာတွင် ထစ်ငဲ့မှုဖြစ်စေခဲ့ပြီး ထိုင်းနိုင်ငံဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ဆန့်ကျင်မှုရှိသော အမိန့်များလည်းရှိသောကြောင့် အသံလိုင်းစီမံခြင်းနှင့် ရေဒီယိုအသံလွှင့်ခြင်းလုပ်ငန်း၊ ရေဒီယိုရုပ်မြင်သံကြား နှင့် ဆက်သွယ်ရေးလုပ်ငန်း ကြီးကြပ်ခြင်းလုပ်ငန်းလုပ်ဆောင်ရန် တာဝန်ရှိသည့် လွတ်လပ်အဖွဲ့အစည်းဖြစ်သော အစိုးရအဖွဲ့အစည်း တစ်ဖွဲ့ဖွဲ့စည်းသင့်ပြီး အဆိုပါအဖွဲ့အစည်းလုပ်ငန်းလုပ်ဆောင်ခြင်းနယ်ပယ်များနှင့် ကြီးကြပ်စောင့်ရှောက်ခြင်းများကို သတ်မှတ်ပေးရမည်။ ထို့နောက် အသံလိုင်းစီမံခြင်းနှင့် ရေဒီယိုအသံလွှင့်ခြင်း လုပ်ငန်း၊ ရေဒီယိုရုပ်မြင်သံကြား နှင့် ဆက်သွယ်ရေးလုပ်ငန်း ကြီးကြပ်ခြင်းလုပ်ငန်း အဖွဲ့အစည်း၏ ဥပဒေများကို ပို၍သင့်လျော်မှု ရှိအောင် ပြုပြင်ပြောင်းလဲရပြီး ထိုင်းနိုင်ငံဖွဲ့စည်းပုံ အခြေခံဥပဒေနှင့်ကိုက်ညီစေရန်အတွက်ဖြစ်၍ ဤအက်ဥပဒေကို ထုတ်ပြန်ခြင်းဖြစ်သည်။

This translated version is prepared with the sole purpose of facilitating the comprehension of foreign participants in the telecommunication rules and regulations and shall not in any event or by any reason be construed or interpreted as having effect in substitution for supplementary to the Thai version thereof. If its translation to other languages is in contrary to Thai version, the latter shall prevail.

Please note that the translation has not been subjected to an official review by the Office of the National Broadcasting and Telecommunications Commission. The Office of NBTC, accordingly, shall not undertake any responsibility for its accuracy, nor be held liable for any loss or damages arising from or in connection with its use.